



စက်မှုဥပဒေ

Beacon of Industry

Vol.3, No.1 - Jan 15, 2018

www.industry.gov.mm

စက်မှုဝန်ကြီးဌာနမှထုတ်ဝေသည်။

စက်မှုဝန်ကြီးဌာန၏

၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ် ဒုတိယလေးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

စက်မှုဝန်ကြီးဌာန၏ ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ် ဒုတိယလေးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရုံးအမှတ် (၃၀) စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို တက်ရောက်အမှာစကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် အစိုးရသစ်၏ပထမတစ်နှစ်တာကာလအတွင်းတွင် အမြန်ဆုံး စတင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်သည့်လုပ်ငန်းများကိုလုပ်ဆောင်ခဲ့ရာ အတိုင်းအတာတစ်ခုထိ အောင်မြင်မှုရရှိခဲ့ကြောင်း၊ ယခုလို အောင်မြင်မှု ရရှိခဲ့ခြင်းသည် ဝန်ထမ်းများအားလုံး၏ ပူးပေါင်းကြိုးစားဆောင်ရွက်မှုကြောင့်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေများကို အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် ယခုဒုတိယနှစ်တွင် အစိုးရ၏ပေါ်နေသည့် စက်ရုံ/အလုပ်ရုံများကို နိုင်ငံတော်မှပြန်လည်စိစစ်သုံးသပ်နေပြီး မကြာမီဆက်လက် ဆောင်ရွက်ရမည့်အစီအမံများ ထွက်ပေါ်လာမည်ဖြစ်ကြောင်း၊ ဘဏ္ဍာရန်ပုံငွေခွဲဝေရရှိမှုပေါ်မူတည်၍ မိမိတို့လက်ဝယ်ရှိပြီးဖြစ်သော သက်ရှိသက်မဲ့အရင်း အမြစ်များကိုအသုံးပြု၍ အကျိုးရှိထိရောက်ဆုံးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဈေးကွက်မဝင် အကျိုးမများသော ထုတ်ကုန်များ ထုတ်လုပ်နေမှုကိုရပ်ဆိုင်းပြီး ဈေးကွက်ဝင်အကျိုးအမြတ်ရှိမည့် ထုတ်ကုန်အမယ်သစ်များ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း၊ စက်ရုံများအနေဖြင့် မိမိထုတ်ကုန် များကို ဈေးကွက်အတွင်း ထိုးဖောက်ရောင်းချနိုင်မှသာ ဆက်လက်လည်ပတ်နိုင်မည်ဖြစ်ကြောင်း၊ ဈေးကွက်သုတေသနလုပ်ငန်းများကို အမြဲတစေဆောင်ရွက် ပြီး ဈေးကွက်လိုအပ်ချက်အတိုင်း ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံပိုင်စက်ရုံ/အလုပ်ရုံများကို ပုဂ္ဂလိကသို့လွှဲပြောင်းခြင်း၊ ပုဂ္ဂလိကနှင့်အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း၊ ဖက်စပ်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက် ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာနရှိ စက်ရုံ/အလုပ်ရုံများကို ပုဂ္ဂလိကနှင့်အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းကြောင့် လုပ်ငန်းများကို လျင်လျင်မြန်မြန်နှင့်ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်သည်ကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့်တာဝန်ရှိသူများက အကျိုးတူပူးပေါင်းဆောင်ရွက်မည့်အဖွဲ့အစည်းများကို မှန်မှန်ကန် ကန်ရွေးချယ်ရန်နှင့် သမာသမတ်ကျစွာ အဝတ်တရားတင်းရှင်းရမည်ဖြစ်ကြောင်း။



SMEs လုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အားရရှိရေး ရေစီးအားသုံးတာဘိုင်ငယ်များ စမ်းသပ်ထုတ်လုပ်

ရေဆင်းဆည်တွင် တာဘိုင်ငယ်များဖြင့် စမ်းသပ်မှုပြုလုပ်စဉ်။

စားသုံးသူလက်ဝယ်အရောက် ကုန်စည်ပို့ဆောင်ရောင်းချနိုင်သည့် Mobile Market တပ်ဆင်ထုတ်လုပ်နေ

နိုင်ငံတကာ Mobile Market များ၏ ဒီဇိုင်းကိုလေ့လာ၍ စက်မှုဝန်ကြီးဌာနနှင့်ကျွမ်းကျင် ဝညာရှင်များက Mobile Market ကို ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်နေပြီဖြစ်သည်။

စွမ်းအင်ပြဿနာအဖြေရှာ

**အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီအစည်းအဝေး(၁ / ၂၀၁၈) အထွက်
အကြံပြုနှိုင်းအစည်းအဝေးကျင်းပ**

အသေးစားနှင့်အလတ်စားစီးပွား
ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး
လုပ်ငန်းကော်မတီအစည်းအဝေး

နိုင်ငံအင်ဂျင်နီယာအသင်းနာယက
ဦးခင်မောင်ကျော်၊ စီမံကိန်းနှင့်ဘဏ္ဍာ
ရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေ

အဝေးကျင်းပရခြင်းနှင့်စပ်လျဉ်း၍
အသေးစားနှင့်အလတ်စား စီးပွား
ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး

တိုင်းဒေသကြီးဝန်ကြီးချုပ်များနှင့်
အစိုးရမဟုတ်သော အရပ်ဘက်စီးပွား
ရေးအဖွဲ့အစည်းများမှ ကိုယ်စား

များတွင်ပါဝင်မည့် ပညာရှင်များနှင့် ကျွမ်းကျင်သူအဖွဲ့ဝင်များ၏ စရိတ်နှင့်ခံစားခွင့်များကို လုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၁၈) တွင် တင်ပြနိုင်ရေးအတွက် တိတိကျကျ သတ်မှတ်ပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးပေးကြရန်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ အစည်းအဝေး တက်ရောက်လာကြသူများက အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့၊ SMEs ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၊ SMEs ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့တို့၏ အဖွဲ့များဖွဲ့စည်းထားရှိမှုအခြေအနေ၊ လုပ်ငန်းတာဝန်များနှင့်ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများ၊ အေဂျင်စီနှင့်အထောက်အကူအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရာတွင် ရည်မှန်းချက်များ ထိရောက်အောင်မြင်စေရေးအတွက် တာဝန်ဝတ္တရားများကို တိတိကျကျ သတ်မှတ်ရန်နှင့် အချိတ်ဆက်မိမိ ဆောင်ရွက်သွားနိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။

ထို့နောက် လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် SMEs များသည် နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကမောင်းနှင်အားဖြစ်ကြောင်း၊ SMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လျှင် နိုင်ငံတော်၏ GDP လည်းတိုးတက်လာမည်ဖြစ်၍ SMEs များ ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွေ့ကျကျ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ယခုဖွဲ့စည်းလိုက်သည့် အထောက်အကူပြုအဖွဲ့များနှင့် အေဂျင်စီများအနေဖြင့် ငွေကြေးအရင်းအနှီးရရှိအောင် ဆောင်ရွက်ပေးရုံတင်မကဘဲ လုပ်ငန်းများစတင်ထူထောင်လည်ပတ်နိုင်သည်အထိ ပံ့ပိုးကူညီပေးရမည်ဖြစ်ကြောင်း၊ SMEs လုပ်ငန်းရှင်များ၏ အခက်အခဲနှင့်လိုအပ်ချက်များကို သိရှိအောင်လေ့လာပြီး ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး စီမံထားရှိရမည်ဖြစ်ကြောင်း ပြောကြားပြီး

စာမျက်နှာ ၆ သို့-



(၁/၂၀၁၈) အတွက် အကြံညှိနှိုင်း
အစည်းအဝေးကို ဇန်နဝါရီလ ၈
ရက်နေ့တွင် နေပြည်တော်ရှိ စက်မှု
ဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀) ၌
ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ လုပ်ငန်း
ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်
ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်
မောင်ချို၊ စီးပွားရေးနှင့် ကူးသန်း
ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ
ဝန်ကြီး ဦးအောင်ထူး၊ စီမံကိန်းနှင့်
ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ
ဝန်ကြီး ဦးမောင်မောင်ဝင်း၊ မြန်မာ

စာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ UMFCCI မှ အထွေထွေအတွင်းရေးမှူး ဦးအောင်ကြည်စိုး၊ လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် လုပ်ငန်း
ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်
စုဝန်ကြီးဦးခင်မောင်ချိုက အစည်း

ကို ထိထိရောက်ရောက်ဆောင်ရွက်
သွားနိုင်ရန်အတွက် နိုင်ငံတော်
သမ္မတမြူ ဥက္ကဋ္ဌအဖြစ်တာဝန်ယူသော
အသေးစားနှင့်အလတ်စား စီးပွား
ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး
ဗဟိုကော်မတီကို (၇. ၆. ၂၀၁၆)
ရက်နေ့တွင်ဖွဲ့စည်းခဲ့ကြောင်း၊ ဗဟို
ကော်မတီ၏ လမ်းညွှန်ချက်ဖြင့်
(၂၉. ၁၁. ၂၀၁၇) ရက်နေ့တွင်
လုပ်ငန်းကော်မတီကို ဖွဲ့စည်းခဲ့ပြီး
(၁၃. ၁၂. ၂၀၁၇) ရက်နေ့တွင်
(၁/၂၀၁၇) လုပ်ငန်းကော်မတီ
အစည်းအဝေးကို ပြည်နယ်နှင့်

လှယ်များဖြင့် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ ယခုအခါ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် အဖွဲ့အစည်းပုံစံဖြင့် စနစ်တကျ ဆောင်ရွက်သွားနိုင်ရန် ၂၀၁၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ်သော SMEs ဖွံ့ဖြိုးတိုးတက်ရေးဥပဒေနှင့်အညီ အေဂျင်စီနှင့် အဖွဲ့အစည်းများကို မကြာမီက ဖွဲ့စည်းပြီးဖြစ်ကြောင်း၊ ယခုအစည်းအဝေးတွင် SMEs ဖွံ့ဖြိုးရေး အထောက်အကူပြုအဖွဲ့များ၏ ဖွဲ့စည်းပုံ၊ လုပ်ငန်းတာဝန်နှင့်အဖွဲ့

മുൻകാൽപ്പ -

**စားသုံးသူလက်ဝယ်အရောက် ကုန်စည်ပို့ဆောင်ရေးချုန်င်သည့်
Mobile Market တပ်ဆင်ထုတ်လုပ်နေ**

နိုင်ငံတကာ Mobile Market
များ၏ ဒီဇိုင်းကိုလေ့လာ၍ စက်မှု
ဝန်ကြီးဌာနနှင့် ကျွမ်းကျင်ပညာရှင်
များက Mobile Market ကို
ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်နေပြီ
ဖြစ်သည်။

ယခုထုတ်လုပ်သည့် Mobile Market သည် အခြားသော Mobile Market များနှင့် တမူခြားနားချက်မှာ စွမ်းအင်ထုတ်ယူအသုံးချနိုင်မည့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများကို Mobile Market ခေါင်မိုးပေါ်တွင် တပ်ဆင်ထားခြင်းဖြစ်သဖြင့် နေရာဒေသမရွေး၊ အချိန်အခါမရွေး Mobile Market ကို အသုံးပြုနိုင်မည်ဖြစ်သည်။



Super Market၊ Mini Mart များသို့ သွားရန်မလို။ စားသုံးသူလက်ဝယ်အရောက် ကုန်စည်မျိုးစုံပို့ဆောင်
ရောင်းချနိုင်သည့် Mobile Market များ မြန်မာပြည်တွင်း၌ ဒီဇိုင်းစုံ မကြာမီတွေ့မြင်ရတော့မည်ဖြစ်သည်။

ရွှေတိဂုံစေတီတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာနှင့် ပင့်သံဃာတော် အပါး ၁၈, ၀၀၀ အား ဆွမ်းဆန်စိမ်းလောင်းလှူပြုကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အစိုးရက ကြီးမှူး၍ သာသနာတော်နှင့် ၂၅၆၁ ခုနှစ်

နံနက်တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံ စေတီတော်၌ စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပခဲ့သည်။

အမျိုးပြသော ထေရ်ကြီးဝါကြီးသက် တော်ရှည်ဆရာတော်ကြီးများ၊ နိုင်ငံ တော်အဆင့် သံဃာဦးသျှောင်ဆရာ

၁၈,၀၀၀ တို့ကြွရောက်ချီးမြှင့်တော်မူ ကြပြီး နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ ဇနီး ဒေါ်စုစုလွင်နှင့်အမျိုးသားလွှတ် တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည် နယ်များမှဝန်ကြီးချုပ်များ၊ ဘာသာ ရေးအသင်းအဖွဲ့များ၊ အလှူရှင်များ တက်ရောက်ကြည့်ညိကြသည်။

မွန်းလွဲပိုင်းတွင် ရွှေတိဂုံစေတီ တော်မြတ်ကြီး၏ အရှေ့၊ အနောက်၊ တောင်၊ မြောက်မုခ်အသီးသီးသို့ ကြွ

ရောက်တော်မူလာကြသည့် ပင့်သံဃာ အပါး ၁၈,၀၀၀ တို့အား ပြည်ထောင်စု ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် အလှူရှင်များက ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများကို လောင်းလှူပူ ဇော်ကြရာ စက်မှုဝန်ကြီးဌာနဝန် ထမ်းမိသားစုများကလည်း စုစုပေါင်း ၆,၅၅၀,၇၀၀ ကျပ် တန်ဖိုးရှိ ဆွမ်း ဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများကို လောင်းလှူပူဇော်ခဲ့ကြောင်း သိရသည်။



ရွှေတိဂုံစေတီတော်မြတ်ကြီး ဗုဒ္ဓါ ဘိသေကအနေကဇာတင် မဟာ မင်္ဂလာနှင့် ပင့်သံဃာတော်အပါး ၁၈,၀၀၀ အား ဆွမ်းဆန်စိမ်းလောင်း လှူခြင်း မင်္ဂလာအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့၊

မဟာမင်္ဂလာအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့၊ ဗန်းမော်ကျောင်း တိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌ ဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိ က ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ

တော်ကြီးများ၊ ဂိုဏ်းပေါင်းစုံသံဃာ့ အဖွဲ့အစည်းအသီးသီးမှ ဆရာတော် ကြီးများ၊ တိပိဋကဓရ တိပိဋကကော ဝိဒ မဗ္ဗဘဏ္ဍာဂါရိကဆရာတော်ကြီး များ၊ ပြည်ပနိုင်ငံများမှဆရာတော် ကြီးများအပါအဝင် သံဃာအပါး



ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို အင်ဒိုနီးရှားနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ



စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံသံအမတ်ကြီး H.E Dr. Ito Sumardi ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ဇန်နဝါရီလ ၁၀ ရက်နေ့၊ နံနက် ၉ နာရီခွဲတွင် ဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ယင်းသို့တွေ့ဆုံရာတွင် စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်းမှဆောင်ရွက်လျက်ရှိသော ဆေးဝါးထုတ်လုပ် သည့်စက်ရုံများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခွင့်အလမ်းများ၊ စက်မှုဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသည့်စက်မှုနယ်မြေများတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်နိုင်မည့်ကိစ္စရပ်များ၊ ရာဘာထုတ်ကုန်ပစ္စည်းများ

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုအား TATA Motors Limited မှ ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံ

စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ချိုအား TATA Motors Limited ၏ Area Mana- ger Mr. Prosenjeet Bala ဦးဆောင် သောကိုယ်စားလှယ်အဖွဲ့သည် ဇန်န ဝါရီလ ၉ ရက်နေ့၊ နေ့လယ် ၁ နာရီ တွင် ဝန်ကြီး၏ဧည့်ခန်းမ၌ လာ ရောက်တွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံရာတွင် TATA Motors Limited နှင့်ပူးပေါင်း၍ မြန်မာနိုင်ငံတွင် Electric Vehicle (EV) များထုတ်လုပ်ရေးနှင့် EV Charging Station များတည်

ဆောက်ရေး၊ မြန်မာနိုင်ငံ၏မော် တော်ယာဉ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် နည်းပညာအကူအညီပေး ရေး၊ မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်း မှု Training Center များထူထောင် ရေးနှင့် TATA Motors Limited မှ ထုတ်လုပ်သောယာဉ်အမျိုးမျိုးအ တွက် Workshop များ လာရောက် ဖွင့်လှစ်ရေးအတွက် စက်မှုဝန်ကြီး ဌာနနှင့်ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ထုတ်လုပ်ခြင်း၊ မော်တော်ယာဉ်နှင့် ဆက်စပ်ပစ္စည်းများထုတ်လုပ်ခြင်း၊ Solar Energy ထုတ်လုပ်ခြင်းစသည့်

ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက် နိုင်မည့်ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

၂၀၁၇ ခုနှစ်၏ အကောင်းဆုံး ‘ပစ်ကပ်’ ကားများ

ပစ်ကပ်ထရပ်ကားများကို ယခင်က လုပ်ငန်းသုံးကားအနေ ဖြင့်သာ အသုံးပြုခဲ့ကြသော်လည်း ယခုအခါ လုပ်ငန်းခွင်အတွင်း အကြမ်းသုံးအပြင် မိသားစုစီးအဖြစ်ဖြင့်လည်းကောင်း၊ ကုန် ပစ္စည်းများတင်ဆောင်ရန်အတွက်လည်းကောင်း၊ စနေ၊ တနင်္ဂနွေအားလပ်ရက်များတွင် ခရီးထွက်ရန်အတွက်လည်း ကောင်း အသုံးပြုလာကြပြီး ‘ပစ်ကပ်’ ကားများ၏စွမ်းဆောင် ရည်မှာလည်း နှစ်စဉ်ပိုမိုတိုးတက်ကောင်းမွန်လာပြီဖြစ်သည်။ ထို ပစ်ကပ်ကားများ၏ ခေတ်မီလုံခြုံရေးစနစ်များ၊ နောက်ဆုံးပေါ် သတင်းဖော်ပြရေးစနစ်များနှင့် သက်တောင့်သက်သာရှိစေမှု များက အဆင့်မြင့်ဇိမ်ခံကားများအား ကောင်းမွန်စွာယှဉ်ပြိုင်နိုင် ပြီဖြစ်သည်။

အမေရိကန်ပြည်ထောင်စုသတင်းများနှင့် ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာမှ ရမှတ်များကိုအခြေခံပြီး အကောင်းဆုံးထရပ်ကား ၁၀ စီးအား အဆင့်လိုက်စီစဉ်ပြထားပြီး မိမိသုံးစွဲမည့်အခြေ အနေနှင့်သင့်တော်မှန်ကန်သော အမှန်ကန်ဆုံးကားအားရွေး ချယ်နိုင်ရန် ဖော်ပြထားပါသည်။

(၁၀) Nissan Frontier (ဒေါ်လာ ၁၈,၃၉၀) ရမှတ် (၇. ၈/၁၀)



လွန်ခဲ့သောနှစ်အနည်းငယ်ကပင် Frontier ၏ ကျစ်လျစ် သိပ်သည်းသော မောင်းခန်းပုံစံအား ခေတ်နှင့်အညီပြုပြင်ခဲ့ သည်။ သို့သော် သတင်းဖော်ပြရေးစနစ်မှာ ခေတ်မီမီတော့ဘဲ နောက်ခန်းထိုင်ခုံမှာ ကျဉ်းကျဉ်းကျယ်ကျယ်ဖြစ်ကာ လမ်းပေါ် တွင်စီးနင်းပါက အတော်လေးကြမ်းတမ်းသည်။

အင်ဂျင်မှာ ယခင် Frontier အင်ဂျင်များထက် ပို၍စွမ်း ဆောင်ရည်ကောင်းလာပြီး အဝေးပြေးလမ်းတွင် တစ်ဂါလန် ၂၃ မိုင်အထိ ဆီစားသက်သာ၍ အခြားထရပ်ကားတော်တော်များ များထက် ပို၍အလေးသာသောအချက်ဖြစ်သည်။

(၉) Toyota Tacoma (ဒေါ်လာ ၂၄,၁၂၀) ရမှတ် (၈. ၃/၁၀)

Frontier ကားများကဲ့သို့ပင် Tacoma မှာ သက်တမ်းရှည် ကားဖြစ်ပြီး မကြာသေးမီနှစ်များအတွင်း ကျစ်လျစ်သောပုံစံကို ခေတ်နှင့်အညီမွမ်းမံထုတ်လုပ်ခဲ့သည်။ ပစ်ကပ်ကားများ၏ ပြဿနာဖြစ်သော နောက်ခန်းထိုင်ခုံ ကျပ်ကျပ်တည်းတည်းဖြစ် ခြင်းကို မဖြေရှင်းနိုင်သော်လည်း Dash Board ဒိုင်ခွက်များအား



ထိန်းချုပ်ရလွယ်ကူပြီး သတင်းဖော်ပြရေးစနစ်အသစ်ပါရှိ သည်။ ဝန်ဆွဲအားမှာ ၃,၅၀၀ ပေါင်အထိရှိပြီး အခြားပြိုင် ဘက်ကားများထက် သာလွန်သောအချက်ဖြစ်သည်။ သို့သော် Tacoma ၏အဓိကအားသာချက်မှာ Toyota Racing Develop- ment စနစ်ဖြင့် လမ်းကြမ်းများတွင် မောင်းနှင်နိုင်ခြင်းဖြစ်သည်။

(၈) Nissan Titan (ဒေါ်လာ ၂၉,၅၈၀) ရမှတ် (၈. ၄/၁၀)

Titan ၂၀၁၇ ပုံစံတွင် သက်တောင့်သက်သာမောင်းနှင်နိုင် ခြင်း၊ ကျယ်ဝန်းသောထိုင်ခုံများပါရှိခြင်းနှင့် ကောင်းမွန်သော အ တွင်းခန်းအပြင်အဆင်များပါရှိသည်။ Titan ၏ ဘက်စုံအသုံး ပြုနိုင်သောနောက်ခန်းတွင် ပစ္စည်းများချိတ်သောကွင်းများအား နေရာရွှေ့ပြောင်းနိုင်ပြီး မီးထွန်းစနစ်နှင့် အားသွင်းဆော့ကတ် များလည်းပါရှိသည်။



သာမန် Titan သည် အခြားထရပ်ကားများထက် ဝန်ဆွဲ အားနည်းပြီး ဝန်ဆွဲအားပိုမိုကောင်းမွန်လိုပါက ဒီဇယ်အင်ဂျင် သုံး Titan XD ကို အသုံးပြုနိုင်ပြီး Chevrolet Silverado 1500 နှင့် GMC Sierra 1500 တို့ထက်ပိုမို၍ ဝန်ဆွဲအားကောင်းမွန် နိုင်သည်။

(၇) Chevrolet Silverado (ဒေါ်လာ ၂၇,၅၈၅) ရမှတ် (၈. ၅/၁၀)



၁၂,၅၀၀ ပေါင် ဝန်ဆွဲအားရှိသော Silverado ၏ရှေ့ခန်း တွင် အပူအအေးပေးနိုင်သော သားရေထိုင်ခုံများပါရှိပြီး အင်ဂျင် သံမှာ အထူးငြိမ်သက်သည်။ ၂၀၁၇ ခုနှစ်ထုတ် Silverado တွင် အသုံးပြုရလွယ်ကူသော MyLink သတင်းဖော်ပြရေးစနစ်နှင့် အန္တရာယ်ကင်းရှင်းရေးအတွက် Teen Driver စနစ်အသစ်ပါရှိ သည်။ မောင်းနှင်သူ၏ ဦးတည်ရာပေါ်မူတည်၍ သတိပေးနိုင် သောအန္တရာယ်ကင်းရှင်းရေး သတိပေးချက်တုန့်ခါမှုစနစ် ထိုင်ခုံ ဘေးတွင်ပါဝင်သည်။

(၆) Ram 1500 (ဒေါ်လာ ၂၆,၄၉၅) ရမှတ် (၈. ၇/၁၀)

ကိုယ်ထည်ကြီးမားသော Ram 1500 တွင် လမ်းကြမ်း မောင်းနှင်နိုင်သော Ram Rebel အပါအဝင် တမူထူးခြားသော အပြင်အဆင်များပါရှိသည်။ ၎င်းအပြင်အဆင်များထဲတွင် လမ်း



အားအာရုံစူးစိုက်စေနိုင်သော Ram 1500 Sport လည်းပါဝင် သည်။ ထို့အပြင် အလိုအလျောက်ထိန်းချုပ်နိုင်သောစနစ်ပါရှိ သော အဆင့်မြင့်အခန်းဖွဲ့စည်းပုံပါဝင်သည်။

ဝန်ဆွဲအားမှာ အခြားပြိုင်ဘက်များထက် ပိုမိုနည်းပါးသော် လည်း ပိုမိုကောင်းမွန်လိုပါက Ram 1500 အား 3.0 Litre Eco Diesel V 6 ဖြင့် အသုံးပြုနိုင်သည်။ အဆိုပါအင်ဂျင်သည် မြင်းကောင်ရေ ၂၄၀ သာရှိသော်လည်း 420 ft-lb လှည့်အားဖြင့် ရုန်းဆွဲနိုင်သည်။ Eco Diesel အင်ဂျင်မှာ အဝေးပြေးလမ်းတွင် တစ်ဂါလန် ၂၇ မိုင်အထိ ဆီစားသက်သာပြီး စွမ်းဆောင်ရည်မှာ လည်း အထူးကောင်းမွန်သည်။

(၅) GMC Sierra (ဒေါ်လာ ၂၈,၂၀၅) ရမှတ် (၈. ၇/၁၀)



Sierra သည် ကုမ္ပဏီတူဖြစ်သော Chevrolet Silverado နှင့်ဆင်တူသည်။ ဝန်ဆွဲအားမှာ ၁၂,၅၀၀ ပေါင်ရှိပြီး လုံခြုံရေးနှင့် သတင်း ဖော်ပြရေးစနစ်များပါရှိကာ သက်တောင့်သက်သာ ဖြင့်စီးနင်းနိုင်သည်။ Sierra အား ဇိမ်ခံထရပ်ကားလောကတွင် Sierra Denali အမည်ဖြင့် ရေပန်းစားလူသိများသည်။

Sierra သည် Silverado ထက် ပိုမိုကောင်းမွန်ကာ နှစ်စီး စလုံးမှာ အဆင့်နိမ့်နည်းပညာများကို မွမ်းမံပြုပြင်ထားခြင်းဖြစ် ပြီး နောက် Bumper ၏ ဘေးဘက်ထောင့်တွင် နောက်ခန်းသို့ တက်ရန်လွယ်ကူစေရန် အထစ်များပြုလုပ်ပေးထားသည်။

(၄) Ford F-150 (ဒေါ်လာ ၂၆,၇၃၀) ရမှတ် (၈. ၈/၁၀)

Ford-150 တွင် အကြမ်းခံ XL ပုံစံကစ၍ ဇိမ်ခံ Platinum နှင့် Limited ပုံစံများအထိရှိသည်။ F-150 တွင် Eco Boost



တာဘိုင်အင်ဂျင်နှစ်လုံးပါသော V 6 အင်ဂျင်မှာ တမူထူးခြား သောပုံစံဖြစ်သည်။ SYNC သတင်းဖော်ပြရေးစနစ်မှာ အသုံး ပြုရလွယ်ကူပြီး Apple ၏ Car Play နှင့် Android Auto တို့

စာမျက်နှာ ၅ သို့-

စာမျက်နှာ ၄ မှ -

ဖြင့် စမတ်ဖုန်းများအားလည်း အထောက်အပံ့ပေးထားသည်။
F-150 Raptor မှာ သဲကန္တာရတွင်လည်း သွားလာနိုင်ကာ
Fox Racing ရွှေဘားများဖြင့် အထူးဒီဇိုင်းပြုလုပ်ပြီး မြင်းကောင်
ရေ ၄၅၀ ဆွဲအားရှိသော Eco Boost V 6 အင်ဂျင်ပါရှိသည်။

**(၃) GMC Canyon (ဒေါ်လာ ၂၀,၅၈၅)
ရမှတ် (၈. ၈/၁၀)**



Canyon သည် နည်းပညာပိုင်းအရ ကျစ်လျစ်သေးငယ်
သော အလတ်စားပစ်ကပ်ကားဖြစ်သည်။ အတွင်းခန်းအား
အထူးပြင်ဆင်မွမ်းမံထားပြီး အသုံးပြုရလွယ်ကူသော Intellilink
သတင်းဖော်ပြရေးစနစ်နှင့် အဆင့်မြင့်ဒီဇိုင်း Denali trim ပါရှိ
သည်။

GMC သည် လမ်းကြမ်းမောင်းနှင့်ရန်အတွက် ပိုမိုအကြမ်း
ခံသော All-Terrain X Canyon ကိုလည်း ထုတ်လုပ်ပေးပြီး
ညစ်ပေခံနိုင်သော အရောင်ရင့်ပလတ်စတစ်ဖြင့် ပြုလုပ်ပေး
ထားသည်။ ၎င်း၏ညီအစ်ကိုတော်ဖြစ်သော Sierra 1500 ကဲ့
သို့ပင် အခန်းဖွဲ့စည်းပုံအပြင်အဆင်များမှာ အတူတူပင်ဖြစ်ပြီး
ထိန်းချုပ်မှုစနစ်များမှာ အဆင်ပြေလွယ်ကူစေသည်။

**(၂) Chevrolet Colorado (ဒေါ်လာ ၂၀,၅၅၅)
ရမှတ် (၈. ၉/၁၀)**



Colorado မှာ Canyon ကဲ့သို့ အရွယ်အစားမသေးငယ်
သော်လည်း ဆီစားသက်သာသောစွမ်းရည်ဖြင့် ဒီဇယ်အင်ဂျင်
ဖြင့်တည်ဆောက်ထားခြင်းကြောင့် အမေရိကန်ပြည်ထောင်စု
နှင့်ကမ္ဘာလုံးဆိုင်ရာအစီရင်ခံစာ၏ ၂၀၁၇ ခုနှစ်အတွက် တန်ဖိုး
အသက်သာဆုံး ပစ်ကပ်ကားဖြစ်သည်။

Colorado ZR2 သည် Raptor ကဲ့သို့ ဝန်ဆွဲအား မကောင်း
သော်လည်း လမ်းကြမ်းတွင်မောင်းနှင်နိုင်ရန်အတွက် အထူးပြန်
လည်ပြုပြင်ထားသော ကိုယ်ထည်ပါရှိသည်။ Multi-matic
ရွှေ့ဘားများ၊ ရှေ့နောက်အရှိန်ညှိကိရိယာများနှင့် လမ်းကြမ်းတွင်
မောင်းနှင်နိုင်သောတာယာများပါရှိသည်။

**(၁) Honda Ridgeline (ဒေါ်လာ ၂၉,၄၇၅)
ရမှတ် (၉. ၁/၁၀)**

Honda Ridgeline မှာ အခြားသောပစ်ကပ်ကားများထက်
ပိုမိုထူးခြားကွဲပြားသော စွမ်းဆောင်ရည်များကြောင့် ၂၀၁၇ ပစ်
ကပ်ထရပ်ကားများစာရင်းတွင် အကောင်းဆုံးအဖြစ်ရပ်တည်

မျက်နှာဖုံးမှ -

မိမိတို့ဝန်ကြီးဌာနသည် အသေးစားနှင့်အလတ်စားလုပ်ငန်း
များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တာဝန်ယူ၍ဆောင်ရွက်
လျက်ရှိကြောင်း၊ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက်
ခေတ်ရေစီးကြောင်းနှင့်လိုက်လျောညီထွေရှိမည့် မူဝါဒများ
ချမှတ်ရန်လိုကြောင်း၊ ချမှတ်သည့်မူဝါဒများကို ရည်မှန်းချက်
ပြည့်မီသည်အထိ လက်တွေ့လိုက်နာအကောင်အထည်ဖော်နိုင်ရ
မည်ဖြစ်ကြောင်း၊ SME များ ဖွံ့ဖြိုးတိုးတက်မှုသာ တိုင်းပြည်
ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ ထုတ်ကုန်အသစ်များနှင့် အရည်
အသွေးကောင်းမွန်သည့်ပစ္စည်းများ ထုတ်လုပ်နိုင်ရေးအတွက်
ရည်ရွယ်၍ SME များမှထုတ်လုပ်သည့် ထုတ်ကုန်ပြိုင်ပွဲကျင်းပ
ပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ညှိနှိုင်းအစည်း
အဝေးတွင် ပြီးခဲ့သည့်နှစ်အတွင်းဆောင်ရွက်ချက်များကို ပြန်
လည်သုံးသပ်ပြီး ယခုဘဏ္ဍာနှစ်၌ ဆက်လက်ဆောင်ရွက်မည့်
အစီအမံများကို ဆွေးနွေးညှိနှိုင်းသွားမည်ဖြစ်ကြောင်း၊ စက်ရုံများ
အနေဖြင့် ပြည်သူလူထုအတွက်အကျိုးရှိမည့် ပိုမိုကောင်းမွန်
သည့် ထုတ်ကုန်များထုတ်လုပ်နိုင်ရေး တီထွင်ကြံဆလုပ်ဆောင်
ရမည်ဖြစ်ကြောင်း၊ ထုတ်ကုန်အရည်အသွေးတိုးတက်အောင်၊
ထုတ်လုပ်မှုတိုးတက်အောင် ဖန်တီးတီထွင်နိုင်သည့် ဝန်ထမ်းများ
ကိုအား ပေးချီးမြှင့်ရမည်ဖြစ်ကြောင်း၊ ရှေးရိုးစွဲဖြင့် သမားရိုးကျ
ဆောင်ရွက်နေ၍မရဘဲ တီထွင်ဆန်းသစ်မှုများဖြင့် ထုတ်ကုန်
ပစ္စည်းအရည်အသွေးနှင့် စွမ်းဆောင်ရည်တိုးတက်အောင် အစဉ်
အမြဲကြိုးစားဆောင်ရွက်နေရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နည်းပညာသစ်များ
ရရှိပိုင်ဆိုင်ပြီး ထုတ်ကုန်အမယ်သစ်များ ထုတ်လုပ်နိုင်မှုသာ
ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ နည်း
ပညာသစ်များရရှိပိုင်ဆိုင်ရေး ခေတ်ရှေ့ပြေးနည်းပညာမြင့်သော
ပြည်ပနိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားရန်
လိုအပ်ကြောင်း၊ နိုင်ငံတော်မှလည်း သုတေသနဖွံ့ဖြိုးရေးရန်ပုံ
ငွေများကို နှစ်စဉ်တိုးမြှင့်ပေးမည်ဖြစ်ကြောင်း၊ သုတေသနနှင့်
ဖွံ့ဖြိုးရေးလုပ်ငန်းများ၏အောင်မြင်မှုသည် လတ်တလောရေတို
လက်ငင်းရရှိရန် မဖြစ်နိုင်သော်လည်း ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို
အထောက်အကူပေးနိုင်မှာ အသေအချာပင်ဖြစ်ကြောင်း၊ သုတေ
သနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ကဏ္ဍ
အားလုံးကိုတစ်ပြိုင်တည်း ဆောင်ရွက်ရန်မဖြစ်နိုင်သည့်အတွက်
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအရေးကြီး
လိုအပ်နေသည့်ကဏ္ဍများကို ဦးစားပေးဆောင်ရွက်သွားရမည်
ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အဂတိတရား
ကင်းရှင်းစွာဖြင့် ရိုးရိုးသားသားဆောင်ရွက်ကြရန်လိုကြောင်း၊



နေသည်။ Honda Pilot နှင့်ဆင်တူသော်လည်း နောက်ခန်း အား
အထူးပြုပြင်ထားပြီး နောက်ခန်းတံခါးအား အလျားလိုက်သာမက
ဒေါင်လိုက်ပါဖွင့်နိုင်အောင် Dual Mode အဖြစ် ပြုပြင်ထား
သည်။

Ridgeline မှာ အခြားပြိုင်ဘက်များထက် ဝန်ဆွဲအားပိုမို
နည်းပါးသော်လည်း အလွန်အမင်းသက်တောင့်သက်သာရှိမှု၊

အခြားဝန်ကြီးဌာနများနှင့်လည်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်
သွားရမည်ဖြစ်ကြောင်း၊ ဈေးကွက်စီးပွားရေးစနစ်အရ မိမိထုတ်
ကုန်များကို ဈေးကွက်ဝင်ခေတ်မီဒီဇိုင်းအသစ်များဖြင့် တီထွင်
ဖန်တီးထုတ်လုပ်ရမည်ဖြစ်ကြောင်း၊ ငွေကြေးသုံးစွဲရာတွင် ဘဏ္ဍာ
ရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်ရန်လို
ကြောင်း၊ ဝန်ထမ်းများစိတ်ပျော်ရွှင်မှုသာ လုပ်ငန်းများအောင်မြင်
မည်ဖြစ်၍ မိသားစုကဲ့သို့သဘောထားဆောင်ရွက်ရန်လိုကြောင်း၊
ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များထမ်းဆောင်ရာတွင်
ညီညီညွတ်ညွတ်ဖြင့် ဝိုင်းဝန်းကြိုးစားအားထုတ်ကြရမည်ဖြစ်
ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ဘဝများ ဖွံ့ဖြိုးတိုး
တက်စေရေးအတွက် အမြဲမပြတ်လေ့လာသင်ယူနေရန်လို
ကြောင်း၊ ဝန်ထမ်းများ၏ သက်သာချောင်ချိရေးကိစ္စရပ်များကို
လည်း ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့်
ပျော်ပျော်ရွှင်ရွှင်နှင့် နှစ်သစ်ကိုကြိုဆိုပြီး ရည်မှန်းချက်တာဝန်
များကို အောင်မြင်အောင်ဝိုင်းဝန်း ကြိုးစားဆောင်ရွက်ကြရမည်
ဖြစ်ကြောင်း လမ်းညွှန်မှာကြားသည်။

ထို့နောက် စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေး
ဦးစီးဌာနမှ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာ
နှင့်ပူးပေါင်းဆောင်ရွက်နေမှုများ၊ အာဆီယံအသိုက်အဝန်း
အကောင်အထည်ဖော်ရေးအစီအစဉ်အရ စက်မှုထုတ်ကုန်
ပစ္စည်းများ စံချိန်စံညွှန်းသတ်မှတ်နိုင်ရေး ဆောင်ရွက်နေမှုများကို
လည်းကောင်း၊ စက်မှုသင်တန်းကျောင်းများမှ ကျွမ်းကျင်လုပ်သား
များအား လက်တွေ့လုပ်ငန်းခွင်တွင် အမှန်တကယ်အသုံးဝင်
သောလုပ်သားကောင်းများအဖြစ် မွေးထုတ်ပေးလျက်ရှိသည့်
အခြေအနေနှင့် တိုးချဲ့ဖွင့်လှစ်မည့်သင်တန်းဆိုင်ရာကိစ္စရပ်များ
ကိုလည်းကောင်း၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ
စက်ရုံ/အလုပ်ရုံများကြောင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု
မရှိစေရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စက်မှုလုပ်
ငန်းများအား စစ်ဆေးနေမှုအခြေအနေ၊ ဘျိုင်လာနှင့်လျှပ်စစ်
စစ်ဆေးမှုအခြေအနေနှင့် အသေးစားနှင့်အလတ်စားစက်မှု
လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိ
သည့်အခြေအနေများ၊ စက်ရုံ/အလုပ်ရုံများမှ စက်ရုံမှူးများက
၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာနှစ်တွင် လုပ်ငန်းလည်ပတ်ဆောင်ရွက်
ခဲ့သည့်အခြေအနေနှင့် ယခုဘဏ္ဍာနှစ်အတွင်း ဆက်လက်
ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကိုလည်းကောင်း၊
ဦးဆောင်ညွှန်ကြားရေးမှူးများက လုပ်ငန်းတစ်ခုချင်းစီအလိုက်
စီးပွားရေးအရ အနှုံး/အမြတ်အခြေအနေ၊ ဝန်ထမ်းရေးရာကိစ္စ
ရပ်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်သင့်သည့် အခြေအနေ
အရပ်ရပ်တို့ကို သုံးသပ်တင်ပြဆွေးနွေးခဲ့ကြသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စက်မှုဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်
များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ စက်ရုံမှူးများ၊ တိုင်း
ဒေသကြီးနှင့်ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီး
မှူးများ၊ စက်မှုသင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့်
တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး အဆိုပါလုပ်ငန်းညှိနှိုင်း
အစည်းအဝေးကို ဒီဇင်ဘာလ ၂၉ ရက်နေ့အထိ ၂ ရက်ကြာ
ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

တိတ်ဆိတ်ငြိမ်သက်သောအခန်းနှင့် အဆင့်မြင့်ပစ္စည်းများပါရှိ
ခြင်းတို့ကြောင့် စနေ၊ တနင်္ဂနွေအားလပ်ရက်များတွင် အပန်းဖြေ
ခရီးထွက်ရန်အတွက် အကောင်းဆုံးဖြစ်သည်။

Source : MSN.com

စက်ဘီးစက်ရုံ (ရန်ကုန်) နှင့် ချည်မျှင်နှင့်အထည်ထုတ်လုပ်မှုနည်းပညာဖွံ့ဖြိုးတိုးတက်ရေးဌာနတို့အား ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို ကြည့်ရှုစစ်ဆေး

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ဌာနတာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာလ ၃၀ ရက်နေ့၊ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီးရှိ စက်ဘီးစက်ရုံ (ရန်ကုန်)၊ ဆေးဝါးသုတေသနဌာနနှင့် ချည်မျှင်နှင့်အထည်ထုတ်လုပ်မှု နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဌာနတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ရန်ကုန်မြို့၊ အထက်ပုဇွန်တောင်လမ်း (စက်ဆန်း) ရှိ အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်း ယခင်စက်ဘီးစက်ရုံ (ရန်ကုန်) နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသော win and win Co.,Ltd. သို့သွားရောက်ပြီး ကုမ္ပဏီမှတာဝန်ရှိသူများ၏တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများအခြေအနေ၊ ဝန်ထမ်းအိမ်ရာများ တည်ဆောက်ပေးနိုင်မည့်အခြေအနေ၊ လျှပ်စစ်စက်ဘီးနှင့် အခြားထုတ်ကုန်သစ်များကို နိုင်ငံတကာကျွမ်းကျင်ပညာရှင်များဖြင့် ပူးပေါင်းထုတ်လုပ်ရန်အခြေအနေများကို ညှိနှိုင်းဆွေးနွေးကြပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ အဆောက်အအုံများ စနစ်တကျထိန်းသိမ်းရေး၊ မီးဘေးအန္တရာယ်ဂရုပြုရေး၊ လုပ်ငန်းလိုအပ်ချက်များရှိပါက အချက်အလက်ပြည့်စုံစွာဖြင့် တင်ပြရန်မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကြို့ကုန်းရှိ မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးသုတေသနဌာနသို့သွားရောက်ပြီး ဆေးဝါးသုတေသနအဆောက်အအုံ ပြုပြင်

မွမ်းမံနေမှုကို ကြည့်ရှုစစ်ဆေးကာ မူလပုံစံမပျက် ထိန်းသိမ်းဆောင်ရွက်ရန်၊ ဆေးဝါးအမယ်သစ်များ တိုးချဲ့

ညီတင်ပြရန် မှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်ဌာနတာဝန်ရှိသူများသည် အင်းစိန်

ဆင်နိုင်ရေးတို့ကို မှာကြားသည်။ ချည်မျှင်နှင့်အထည်ထုတ်လုပ်မှုနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးဌာန



တီထွင်စမ်းသပ်ရန်၊ စေတနာထားဆောင်ရွက်ရန်၊ စံချိန်စံညွှန်းအတိုင်း စနစ်တကျဆောင်ရွက်ရန်၊ လုပ်ငန်းလိုအပ်ချက်ရှိပါက အချိန်နှင့်တပြေး

ဖောက်နံရံရှိ အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်း၊ ချည်မျှင်နှင့်အထည်ထုတ်လုပ်မှု နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဌာန(ပုံ) အဆောက်အအုံတည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး စံချိန်စံညွှန်းနှင့်အညီ ဆောက်လုပ်ရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ နိုင်ငံတကာအဆင့်မီအရည်အသွေးပြည့်မီသော စမ်းသပ်စစ်ဆေးရေး စက်ကိရိယာများတပ်

အဆောက်အအုံပြီးစီးပါက အရည်အသွေးပြည့်မီသော အထည်အလိပ်ကုန်ချောများ ထုတ်လုပ်နိုင်ရေးအတွက် နိုင်ငံတကာအဆင့်မီစမ်းသပ်စစ်ဆေးနိုင်မည်ဖြစ်ကြောင်း၊ အထည်အလိပ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။



ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုအား ဂျပန်နိုင်ငံဧည့်အဖွဲ့လာရောက်တွေ့ဆုံ

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုအား ဂျပန်နိုင်ငံအအိချိစီရင်စုမှ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် Mr. Toshi Nishimura ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီလ ၅ ရက်နေ့၊ နံနက် ၉ နာရီခွဲတွင် ဝန်ကြီး၏ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် HRD Training များ သင်ကြားပေးနိုင်ရေး၊ မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ Vocational Training များ သင်ကြားပို့ချပေးနိုင်ရေး၊ Electric

Vehicle များ ပူးပေါင်းထုတ်လုပ်နိုင်ရေး၊ မြန်မာနိုင်ငံ၏ ဆေးဝါးလိုအပ်ချက်ကို ပိုမိုဖြည့်ဆည်းပေးနိုင်ရန်အတွက် ဂျပန်ကုမ္ပဏီများနှင့် ဆေးဝါးစက်ရုံများ ပူးပေါင်းတည်ထောင်နိုင်ရေး၊ စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်တပ်ဆင်လျက်ရှိသည့် Ambulance များကို နိုင်ငံတကာစံချိန်စံညွှန်းနှင့်

အညီ ထုတ်လုပ်နိုင်ရေးအတွက် နည်းပညာများ ကူညီပံ့ပိုးပေးရေး၊ လယ်ယာသုံးစက်ပစ္စည်းများ၊ Silo များထုတ်လုပ်သည့် စက်ရုံများတွင် ဂျပန်နိုင်ငံမှစိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များမှ လာရောက်ရင်းနှီးမြှုပ်နှံဆောင်ရွက်နိုင်ရေး၊ အထည်အလိပ်ကဏ္ဍများအတွက် လိုအပ်လျက်ရှိသည့် ဒီဇိုင်းနည်းပညာများဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်နှင့် သမုဒ္ဒရာရေစီးကြောင်း (Ocean Current) မှ ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရန် ဂျပန်နိုင်ငံ၊ NOVA ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်နိုင်ရန်အတွက် ဆက်လက်ပံ့ပိုးကူညီပေးရေး စသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။



စာမျက်နှာ ၂ မှ -

အကြိုညှိနှိုင်းအစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

SMEs ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို ပြည်ထောင်စုအဆင့် ၁၉ ဦး၊ ပုဂ္ဂလိကကဏ္ဍမှ အသိပညာရှင်၊ အတတ်ပညာရှင် ၅ ဦးအပါအဝင် စုစုပေါင်းအဖွဲ့ဝင် ၂၄ ဦးတို့ ပါဝင်ဖွဲ့စည်းထားရှိပြီး လုပ်ငန်းကော်မတီကို ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ် ၃၂ ဦး၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ SME လုပ်ငန်းများအား လက်တွေ့ဆောင်ရွက်လျက်ရှိသည့်ပုဂ္ဂိုလ် ၈ ဦး၊ စုစုပေါင်းအဖွဲ့ဝင် ၄၀ ဦးဖြင့် ဖွဲ့စည်းထားရှိသည်။ ပထမအကြိမ်လုပ်ငန်းကော်မတီ အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် SMEs ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေများကို မြန်မာ့စီးပွားရေးဘဏ်များတွင် စတင်ထုတ်ချေးပေးနေပြီဖြစ်ကြောင်း သတင်းရရှိသည်။



စက်ရုံမြေအဖြစ် အသုံးပြုခဲ့သောမြေအတွက် တောင်သူများသို့ မြေယာလျှော်ကြေးများ ပေးအပ်

အမှတ် (၂) အကြီးစားစက်မှု လုပ်ငန်း၊ အမှတ် (၃၁) အကြီးစား စက်ရုံ (သရက်) အတွက် လုပ်ငန်း လိုအပ်ချက်အရ ၁၉၉၂ ခုနှစ်က စက်ရုံမြေအဖြစ် အသုံးပြုသိမ်းဆည်း စုစုပေါင်းမြေယာလျှော်ကြေးငွေ ၅၂.၆၂၀ ကျပ်သန်းကို ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် စက်ရုံအစည်းအဝေးခန်းမ၌ သရက်မြို့နယ်၊ မြေယာလျှော်ကြေးပေးအပ်ရေးအဖွဲ့မှတစ်



ခဲ့သော မြေ ၂၈.၈၀ ဧကအတွက် သရက်မြို့နယ်၊ လယ်ယာစီမံခန့်ခွဲမှု အဖွဲ့၏ အစည်းအဝေးမှတ်တမ်းအရ သတ်မှတ်ပေးခဲ့သည့်မြေယာလျှော်ကြေးနှုန်းထားများဖြစ်သည့် လယ်မြေ ၉.၅၃ ဧကအတွက် တစ်ဧကလျှင် ကျပ်သိန်း ၂၀ ဖြင့်လည်းကောင်း၊ ယာမြေ ၉.၉၆ ဧကအတွက် တစ်ဧကလျှင် ကျပ် ၁၅ သိန်းဖြင့်လည်းကောင်း၊ ဥယျာဉ်မြေ ၉.၃၁ ဧကအတွက် တစ်ဧကလျှင် ကျပ်သိန်း ၂၀ နှုန်းဖြင့်လည်းကောင်း၊

ဆင့် မူလပိုင်ရှင်တောင်သူ ၁၇ ဦးသို့ တစ်ဦးချင်းထံ ပေးအပ်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ သရက်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ သရက်မြို့နယ် မြေယာလျှော်ကြေးပေးအပ်ရေးအဖွဲ့ဝင်များ၊ စက်ရုံမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မျက်နှာဖုံးမှ -

နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည် ၉၉ ရာခိုင်နှုန်းပါဝင်နေပြီး လက်ရှိဘဏ္ဍာနှစ်တွင် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းပေါင်း ၅၈,၂၄၁ ကို မှတ်ပုံတင်ထားပြီးဖြစ်သည်။

အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် Focal Ministry ဖြစ်သည့် စက်မှုဝန်ကြီးဌာနအနေဖြင့် နည်းပညာ၊ ငွေကြေးအရင်းအနှီးများ ရရှိရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့်အပြင် အဆိုပါလုပ်ငန်းများအတွက် အထောက်အပံ့ဖြစ်စေမည့်လုပ်ငန်းများကိုလည်း ကြံဆဆောင်ရွက်ပေးလျက်ရှိသည်။

အသေးစားနှင့် အလတ်စား

စီးပွားရေးလုပ်ငန်းဟုဆိုရာတွင် စက်မှုလုပ်ငန်းများသာမက ဝန်ဆောင်မှုလုပ်ငန်းများလည်းပါဝင်ပေရာ အဆိုပါစက်မှုလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများအတွက် Energy ခေါ် စွမ်းအင်ရရှိနိုင်မှုသည် မဖြစ်မနေလိုအပ်သည်။

အဆိုပါလိုအပ်သည့် Energy အတွက် National Grid က တစ်နိုင်ငံလုံးသို့ လွှမ်းခြုံမှုမပြုနိုင်သေးသည့်အလျောက် စက်မှုဝန်ကြီးဌာနအနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ လျှပ်စစ်ဓာတ်အားရရှိစေရေးအတွက် တစ်ကီလိုဝပ်မှစတင်ထုတ်လုပ်နိုင်မည့် ရေစီးအားသုံးတာဘိုင်ငယ်များကို ဂျပန်နိုင်ငံ Naikai Electric Power Co., ၏နည်းပညာအကူအညီဖြင့် ဒီဇိုင်းထုတ်လုပ်ဆောင်ရွက်ခဲ့ပြီးစက်ပစ္စည်း

အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ် JICA ချေးငွေလျှောက်လွှာခေါ်ယူခြင်း

အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်မှ JICA SME ချေးငွေရရှိပါက ခွင့်ပြုထုတ်ချေးနိုင်ရန်အတွက် အောက်ပါအချက်အလက်များနှင့်အညီ စတင်လျှောက်ထားနိုင်ပါသည်။

- ၁။ အနည်းဆုံးလုပ်ငန်းလုပ်သက် (၃) နှစ်နှင့်အထက်ရှိ၍ လည်ပတ်နေသော SME လုပ်ငန်းဖြစ်ရမည်။
- ၂။ အိမ်ခြံမြေ၊ ကျောက်မျက်ရတနာရောင်းဝယ်ခြင်း၊ ဖျော်ဖြေရေး၊ ပျော်ပွဲရွှင်ပွဲဆိုင်ရာလုပ်ငန်းများ၊ ဆေးလိပ်၊ အရက်၊ ဘီယာလုပ်ငန်း၊ လက်နက်ခဲယမ်းမီးကျောက်လုပ်ငန်းများ၊ လူမှုဆိုင်ရာတည်ငြိမ်မှုကို ထိခိုက်စေသောကဏ္ဍများနှင့်ပတ်သက်သည့် စီးပွားရေးလုပ်ငန်းများအား ခွင့်ပြုထုတ်ချေးပေးမည်မဟုတ်ပါ။
- ၃။ ချေးငွေအား လုပ်ငန်းသုံးစက်ပစ္စည်းများဝယ်ယူရန် (သို့) လုပ်ငန်းနှင့်ပတ်သက်သော အဆောက်အအုံများ တိုးချဲ့ဆောက်လုပ်ရာတွင် အသုံးပြုရမည်ဖြစ်ပါသည်။
- ၄။ လျှောက်ထားချေးငွေများကို JICA စည်းကမ်းချက်များနှင့် SMIDB ၏ချေးငွေစည်းကမ်းချက်များနှင့်ကိုက်ညီမှုသာ စိစစ်ခွင့်ပြုထုတ်ချေးပါမည်။
- ၅။ JICA မှခွင့်ပြုပေးသော ချေးငွေပမာဏအားလုံးမှ ၆၀ ရာခိုင်နှုန်းအား CGI စနစ်ဖြင့် ခွင့်ပြုပေးမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှုနှင့်နှေးသော ပြည်နယ်နှင့်တိုင်းဒေသကြီးများသို့ ဦးစားပေးထုတ်ချေးပေးပါမည်။
- ၆။ CGI စနစ်ဖြစ်သည့်အတွက် မြန်မာ့အာမခံလုပ်ငန်းမှ သတ်မှတ်ထားသောပရီမီယံကြေးကို ထပ်မံပေးသွင်းရပါမည်။ အာမခံပစ္စည်းမပါသည့်စနစ်ဖြစ်သည့်အတွက် ရွှေ့အလားအလာကောင်း၍ နိုင်ငံတော်၏ကုန်ထုတ်ကဏ္ဍတိုးတက်နိုင်ချေရှိပြီး ဆုံးရှုံးနိုင်ချေနည်းသောလုပ်ငန်းများကိုသာ ထုတ်ချေးပေးပါမည်။
- ၇။ ချေးငွေလျှောက်ထားရန် လိုအပ်ချက်အသေးစိတ်အား နီးစပ်ရာဘဏ်ခွဲများတွင် စုံစမ်းနိုင်ပါသည်။

(ချေးငွေလျှောက်ထားခြင်းအတွက် မည်သည့်တံစိုးလက်ဆောင်မှပေးရန်မလိုပါ။)

စုံစမ်းရန် ။ အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်)

အမှတ် (၂၉၈) အနော်ရထာလမ်းနှင့်ဝါးတန်းလမ်းထောင့်၊ အမှတ် (၂) ရပ်ကွက်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း-၀၁-၂၃၀၂၃၄၀၊ ၀၁-၂၃၀၂၃၄၁၊ ၀၁-၂၃၀၂၄၁၈

SMIDB ဘဏ်ခွဲများ

တတိယအကြိမ် တီထွင်ဖန်တီးမှုစွမ်းရည်ပြိုင်ပွဲ

(Inventor Award) တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြိုင်ပွဲဝင်များအား ဖိတ်ခေါ်

စက်မှုဝန်ကြီးဌာနမှကြီးမှူးပြီး မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း (MES) နှင့် Myanmar Promotional Services Co.,Ltd. တို့ပူးပေါင်းကာ တတိယအကြိမ်တီထွင်ဖန်တီးမှုစွမ်းရည်ပြိုင်ပွဲကြီး (Inventor Award) ပြိုင်ပွဲကြီးအား ကျင်းပသွားမည်ဖြစ်သည်။

နိုင်ငံသားတိုင်း၏တီထွင်ဖန်တီးမှုစိတ်ကူးစိတ်သန်းများကို မြေတောင်မြောက် မြှင့်တင်ပေးခြင်းဖြင့် နိုင်ငံတော်၏အနာဂတ်တွင် နည်းပညာအဆင့်အတန်းများ တိုးတက်လာစေရန်ရည်ရွယ်၍ အဆိုပါပြိုင်ပွဲ

ကြီးကို Technical University၊ Technical College၊ Technical High School နှင့် Open Competition ကဏ္ဍ (၄) ခုဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ဆုကြေးငွေများကိုလည်း ထိုက်တန်စွာ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲကြီးအား ‘စတုတ္ထအကြိမ်မြောက် နိုင်ငံတကာနည်းပညာပြပွဲကြီး (4th International Technology & Industry Show 2018 Yangon) တွင် ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲကျင်းပမည့်နေ့ရက်များမှာ ဇန်နဝါရီလ ၂၆

ရက်နေ့မှ ၂၈ ရက်နေ့၊ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ၃ ရက်တိုင်တိုင် ရန်ကုန်မြို့၊ ဦးဝိစာရလမ်းမပေါ်ရှိ တပ်မတော်ခန်းမတွင် ကျင်းပသွားမည်ဖြစ်သောကြောင့် စိတ်ပါဝင်စားသူ မည်သူမဆိုဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း ဖိတ်ခေါ်ထားပြီး စိတ်ဝင်စားသူများအနေဖြင့် ဦးအောင်သက်ပိုင် (မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း) ဖုန်း-၀၉-၄၃၀၄၉၈၃၅၊ ၀၁-၅၁၉၆၇၃ နှင့် ပြိုင်ပွဲကျင်းပရေးကော်မတီ၊ ဖုန်း-၀၉-၇၈၈၀၀၀၉၆၆၊ ၀၁-၅၁၃၉၀၃ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။

အစိတ်အပိုင်းများကို အမှတ် (၂၆) အကြီးစားစက်ရုံ (သာဂရ) တွင် စတင်ထုတ်လုပ်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ရေစီးအားသုံး Mini Hydro Turbine တွင် တပ်ဆင်မည့် Generator နှင့်စက်ပစ္စည်းအစိတ်အပိုင်းအချို့ကို ဂျပန်နိုင်ငံမှမှာယူ

ထားပြီးဖြစ်ပြီး စမ်းသပ်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ပြီးပါက နေပြည်တော်ရှိ ပျဉ်းမနား၊ ရေဆင်းဆည်တွင် စမ်းသပ်နိုင်ရန် Site Survey ဆောင်ရွက်ပြီးဖြစ်ရာ မကြာမီကာလများ၌ လျှပ်စစ်ဓာတ်အားမရရှိသည့် ကျေးရွာများတွင် အဆိုပါ

Mini Hydro Turbine အသုံးပြု၍ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ကြမည်ဖြစ်ပြီး အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအတွက်ပါ အထောက်အကူရရှိနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ဘွဲ့လက်ထုတ်ကိစ္စရပ်များ သင်တန်းအမှတ်စဉ် (၁/၂၀၁၈) သင်တန်းဖွင့်



စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဘွဲ့လက်ထုတ်ကိစ္စရပ်များ သင်တန်းအမှတ်စဉ် (၁/၂၀၁၈) သင်တန်းဖွင့်ပွဲကို ဇန်နဝါရီလ ၈ ရက်နေ့၊ နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ အမှတ် (၁၉၂) ကမ္ဘာအေးဘုရားလမ်းရှိ ဘွဲ့လက်ထုတ်ကိစ္စရပ်များ သင်တန်းခန်းမတွင်ကျင်းပရာ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ညွှန်ကြားရေးမှူး ဦးခိုင်ထွန်းတက်ရောက်ဖွင့်လှစ်၍ အမှာစကားပြောကြားသည်။

အဆိုပါသင်တန်းကို ဘွဲ့လက်ထုတ်ကိစ္စရပ်များ ယခင်ကထက် ပိုမိုကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ရန်၊ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် စနစ်တကျကိုင်တွယ်ထိန်းသိမ်းကာကွယ်နိုင်စေရန်၊ ဘွဲ့လက်ထုတ်ကိစ္စရပ်များ လျော့နည်းပပျောက်စေရန်၊

ဘွဲ့လက်ထုတ်ကိစ္စရပ်များ ပညာဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဘွဲ့လက်ထုတ်ကိစ္စရပ်များ ကြာရှည်စွာ စွမ်းရည်ပြည့်အသုံးပြုနိုင်စေရန်၊ လောင်စာကြောင့်ဖြစ်ပေါ်လာနိုင်သော သဘာဝလူမှုကျန်းမာရေးဆိုင်ရာ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကို လျှော့ချနိုင်စေရန်၊ ကုန်ထုတ်စွမ်းအား တိုးတက်စေရန်နှင့် စာတွေ့လက်တွေ့ပေါင်းစပ်၍ လုပ်ငန်းခွင်တွင် အကျိုးရှိထိရောက်စွာအသုံးပြုနိုင်စေရန် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဘွဲ့လက်ထုတ်ကိစ္စရပ်များ ဆောင်ရွက်ရာတွင် နိုင်ငံတော်ကပြဌာန်းထားသည့် ဘွဲ့လက်ထုတ်ကိစ္စရပ်များ လုပ်ငန်းများအတိုင်း အတိအကျလိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ သင်တန်းဆင်းလက်မှတ်ရရှိရုံ၊ သင်တန်းတက်ရောက်ခြင်းမျိုးမဟုတ်ဘဲ ပို့ချချက်များအား ဂရုတစိုက်လေ့လာမှတ်သား၍ လုပ်ငန်းခွင်နယ်ပယ်

တွင် အကျိုးရှိစွာအသုံးပြုတတ်ရန် ကြိုးစားသင်ကြားရန် လိုအပ်ကြောင်း အဖွင့်အမှာစကားတွင် ညွှန်ကြားရေးမှူးက ထည့်သွင်းပြောကြားသည်။

ဘွဲ့လက်ထုတ်ကိစ္စရပ်များ သင်တန်း (၁/၂၀၁၈) သင်တန်းဖွင့်ပွဲသို့ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ၊ ဖိတ်ကြားထားသူများနှင့် သင်တန်းသား/သင်တန်းသူ ၉၅ ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဇန်နဝါရီလ ၈ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၆ ရက်နေ့အထိ ရက်သတ္တ ၆ ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ ယခုဖွင့်လှစ်သည့် သင်တန်းမတိုင်မီအထိ ဘွဲ့လက်ထုတ်ကိစ္စရပ်များ သင်တန်းကို (၅၉) ကြိမ်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား/သင်တန်းသူ ၃,၇၃၀ ဦးမွေးထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

စက်မှုသင်တန်းသားများ သာသနာရေးရုံးအလုပ်ရုံများတွင် လက်တွေ့သင်ယူ

လူငယ်မျိုးဆက်သစ်များ စက်မှုအတတ်ပညာများ တတ်ကျွမ်း၍ စက်မှုနိုင်ငံထူထောင်ရေးတွင် တစ်တပ်တစ်အားပါဝင်လာနိုင်စေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ

သင်တန်းကျောင်း (သာသနာ) သည် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သာသနာရေးရုံးအလုပ်ရုံများတွင်ရှိပြီး အဆိုပါသင်တန်းကျောင်းများမှ သင်တန်းသားများသည် စက်မှုနယ်



ဖော်ဆောင်ပေးနိုင်မည့် အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားတတ်မြောက်စေရန် စက်မှုဝန်ကြီးဌာနမှ စက်မှုသင်တန်းကျောင်း (၆) ကျောင်းဖွင့်လှစ်၍ စက်မှုဘာသာရပ်

မြေအတွင်းရှိ အမှတ် (၁၄)၊ အမှတ် (၁၅) နှင့်အမှတ် (၂၆) အကြီးစား စက်ရုံများသို့ ကွင်းဆင်း၍ စက်ရုံမှ လုပ်သက်ရင့် ကျွမ်းကျင်ဝန်ထမ်းများနှင့်အတူ ‘ပြည်ပမှကျွမ်းကျင်ပညာ



များကို သင်ကြားပေးလျက်ရှိသည်။ စက်မှုသင်တန်းကျောင်း (၆) ကျောင်းအနက် အမှတ် (၃) စက်မှု

ရုံများ’ က လက်တွေ့သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။ □

၂၀၁၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၁၇ ဘဏ္ဍာနှစ်အထိ မော်တော်ယာဉ်အစီးရေ ခုနစ်သိန်းကျော် တင်သွင်းခဲ့

၂၀၁၁ ခုနှစ်၊ အောက်တိုဘာလမှစ၍ ၂၀၁၇ ဘဏ္ဍာနှစ် အကုန်အထိ အစိုးရက မော်တော်ယာဉ်များအား အထူးအစီ အစဉ်ဖြင့်တင်သွင်းခွင့်ပြုခဲ့ကာ မော်တော်ယာဉ်အစီးရေ ခုနစ် သိန်းကျော် တင်သွင်းပြီးဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ထုတ်ပြန်သောသတင်းအချက်အလက်များအရ သိရသည်။ အဆိုပါ မော်တော်ယာဉ်တင်သွင်းမှုတွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် အများဆုံးတင်သွင်းခဲ့သည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မော်တော်ယာဉ်တင်သွင်းခြင်းဆိုင်ရာ မူဝါဒများအရ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှစ၍ မော်တော်ယာဉ်တင်သွင်းမှု လျော့နည်းခဲ့ကြောင်း သိရှိရသည်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အထိ မော်တော်ယာဉ်တင်သွင်းမှုစာရင်းမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် တင်သွင်းမှုကားစီးရေ ၅၄,၇၇၉ စီး၊ ၂၀၁၂ -၂၀၁၃ ဘဏ္ဍာနှစ်တွင် ကားစီးရေ ၁၃,၂၈၄ စီး၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကားစီးရေ ၁၈,၁၀၂ စီး၊ ၂၀၁၄-



၂၀၁၅ ဘဏ္ဍာနှစ်တွင် ကားစီးရေ ၁၆,၃၂၆ စီး၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာ နှစ်တွင် ကားစီးရေ ၁၁,၄၀၇ စီး၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကားစီးရေ ၉၉,၂၄၁ စီး တင်သွင်းခဲ့ကြောင်းသိရသည်။

ဆွေဝင်းမောင်

မျက်နှာဖုံးမှ -

စွမ်းအင်ပြဿနာ အဖြေရှာ



‘Sky-high Oil Prices’ ရေနံဈေးနှုန်းတွေ မိုးထိမြင့်ဆိုတဲ့ပုံတင်သံတွေ ကမ္ဘာမှာကြားနေခဲ့တာ အတော်ကြာလာခဲ့ပါပြီ။ ၁၉၇၀ ခုနှစ်များလောက်ဆီကစခဲ့ပြီး ယခုတိုင်အောင်ပါပဲ။ ရေနံဈေးနှုန်းတက်သွားတာဟာ တစ်စည် ဒေါ်လာ ၁၀၀ ထိဖြစ်ခဲ့ပါသတဲ့။ ယခုလောလောဆယ်မှာတော့တစ်စည် ဒေါ်လာ ၅၀ လောက်ထိတော့ မြင့်နေဆဲပဲလို့ဆိုပါတယ်။ အဲဒီကစခဲ့တဲ့ ရေနံဈေးနှုန်းမြင့်တက်မှုဟာ တစ်ကမ္ဘာလုံးကိုရိုက်ခတ်နေဆဲပါ။ ကမ္ဘာ့စက်မှုလောကကြီးကိုလည်း လှုပ်လှုပ်ရွရွလှုပ်ရှားသွားစေခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး။ ဒီအရေးအကြောင်းဟာ စက်မှုလောကကြီးရဲ့အပြောင်းအလဲ အချိုးအကွေ့တစ်ခုမှာ မှတ်တိုင်အဖြစ် ကျန်ရစ်မလားလို့ တွေးထင်မြင်ယောင်မိပါတယ်။ အကြောင်းက ဒီလိုပါ။

ရေနံဈေးနှုန်းဟာ ပြန်ကျဖို့တောင်ရှိပါ့မလား။ ကမ္ဘာမှာရေနံလက်ကျန်တွေ နည်းသွားပြီလား။ ကမ္ဘာ့သယံဇာတရေနံတွေ ကုန်ခမ်းသွားရင် ဘယ်လိုလုပ်ကြမလဲ။ ဒါ ပြဿနာပါ။ ရေနံဈေးနှုန်းဟာ တက်ပြီဆိုကတည်းက ၃၀ ရာခိုင်နှုန်းခန့်ပျံ့ပြီး တက်သွားလေတော့ ခုလိုပဲစိုးရိမ်ပူပန်မှုတွေဖြစ်လာကြပြီး အပြောင်းအလဲတွေကို ကြံဆတွေးတောစရာတွေ ပေါ်ပေါက်လာခြင်းပဲဖြစ်ပါတယ်။

စာရှုသူများခင်ဗျား ဒါတွေဆက်မတွေးခင် ကမ္ဘာကြီးရဲ့ရေနံဖြစ်တည်မှုနဲ့ သူ့ရဲ့သဘောသဘာဝကို နည်းနည်းဆန်းစစ်ကြည့်ဖို့ လိုပါလိမ့်မယ်။

ရေနံ Petroleum ဆိုတာ ဟိုးကမ္ဘာဦးအစလောက်တည်းက သူ့အကြောင်းနဲ့သူ ဖြစ်တည်လာခဲ့တာပါ။ ပညာရှင်များရဲ့အဆိုအရ ဟိုးလွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက သဘာဝသစ်တောကြီးတွေနဲ့ သက်ရှိတွေဟာ သဘာဝဘေးဒဏ်အောက်မှာ အလုံးအရင်းနဲ့သေကြေပျက်စီးခဲ့ပါသတဲ့။ သူတို့ကို မြေလွှာတွေကဖုံးသွားပြီး ကြာလာတော့အဲဒီရုပ်ကြွင်းတွေဟာ ကမ္ဘာမြေကြီးရဲ့ဖိအားဒဏ်၊

အပူဒဏ်တွေအပြင် ဘက်တီးရီးယားတွေရဲ့ပြုပြင်စီရင်မှုကြောင့် သဘာဝပြောင်းပြီး ရေနံတွေဖြစ်သွားရတာလို့ဆိုပါတယ်။ ဒါကြောင့်လည်း ရေနံကို ရုပ်ကြွင်းလောင်စာ Fossil Fuel လို့လည်း တစ်မျိုးခေါ်ဆိုကြပြန်ပါတယ်။ ရေနံရဲ့သဘာဝနဲ့ပတ်သက်ပြီး နောက်ထပ်သိထားတာကတော့



ရေနံဟာ ဟိုက်ဒရိုကာဗွန်အမျိုးအစား မြောက်မြားစွာပါဝင်နေတယ်ဆိုတာပါပဲ။ ရေနံကိုချက်လုပ်တဲ့အခါ သူတို့ဟာ ကွဲထွက်လာပါတယ်။ အဲဒီထဲကမှ ဒီကနေ့စွမ်းအင်လောကမှာ အထူးထင်ပေါ်ကျော်ကြား လူသိများနေတဲ့ လောင်စာဆီတွေကတော့ ဓာတ်ဆီ (Petrol, Gasoline)၊ ရေနံဆီ (Paraffin, Kerosene)၊ ဒီဇယ်ဆီ (Diesel Oil) တို့ပဲဖြစ်ကြပါတယ်။

အဲဒီလောင်စာဆီတွေဟာ ဒီကနေ့ကမ္ဘာကြီးကို သက်ဝင်လှုပ်ရှားနေစေတဲ့၊ မရှိမဖြစ်လိုအပ်နေတဲ့ အဆင့်ကိုရောက်ရှိလို့နေပြီဖြစ်ပါတယ်။

မရှိမဖြစ် လိုအပ်နေတယ်လို့ ပြောရလောက်အောင် ဒီကမ္ဘာမှာ ဒီလောင်စာတွေမရှိတော့ကော ဘာဖြစ်မှာမို့လဲလို့ မေးစရာပါ။ ဖြေစရာလည်းရှိပါတယ်။

အကယ်၍ ရေနံသာ ဤကမ္ဘာကြီးမှာ ရုတ်တရက်ကုန်ခမ်းသွားပြီဆိုရင် ဒီကနေ့သက်ဝင်လှုပ်ရှားနေတဲ့ ကမ္ဘာကြီးဟာ ကသောင်းကနင်း၊

စိန်ထွန်း (ကမြိုင်)
ဆောက်တည်ရာမရ ဖြစ်သွားပါလိမ့်မယ်။ ဒီထက်ပိုပြီး ရှင်းအောင်ပြောရရင် လောင်စာဆီသုံးစက်တွေ အကုန်ရပ်ကုန်ပါလိမ့်မယ်။ ကုန်းပေါ်မှာ သွားနေတဲ့ မော်တော်ဆိုင်ကယ်၊ မော်တော်ကား၊ မီးရထားတွေ ရပ်တန့်နေရပါလိမ့်မယ်။ ရေထဲမှာ သွား

နေတဲ့ သင်္ဘောကြီးတွေ၊ ရေယာဉ်တွေလည်း မထွက်နိုင်တော့ပါဘူး။ ကောင်းကင်မှာပျံနေတဲ့ လေယာဉ်တွေလည်း မြေပြင်မှာရပ်နေကြပါလိမ့်မယ်။ အင်ဂျင်လျှပ်စစ်မီးတွေ မထွန်းလင်းနိုင်တော့လို့ အမှောင်ထဲမှာနေကြရပါလိမ့်မယ်။ စက်ရုံ၊ အလုပ်ရုံတွေဟာလည်း တိတ်ဆိတ်ခြောက်ကပ်သွားပါလိမ့်မယ်။ မိုးထိတိုက်ကြီးပေါ်ကလူတွေ ဓာတ်လှေကားရပ်သွားလို့ အထက်မှာပိတ်မိနေကြပါလိမ့်မယ်။

ဒီလောက်ဆိုရင် လောင်စာစွမ်းအင် ကုန်ခမ်းပြတ်တောက်သွားတဲ့အခါ ကမ္ဘာတစ်လွှား ဘယ်လောက်များ ကသောင်းကနင်းဖြစ်သွားမလဲဆိုတာ မြင်ယောင်လို့ရပါပြီ။ ခုလိုလောင်စာပြတ်တာနဲ့ ဒီစက်တွေရပ်ကုန်ရတာဘာကြောင့်လဲလို့အကြောင်းရင်းကိုကြည့်လိုက်တော့ ဒီစက်တွေဟာ လောင်စာနဲ့သာလည်ပတ်နိုင်တဲ့အတွင်းမီးအင်ဂျင်စက် Combustion engines များဖြစ်ကြလို့ပါပဲ။

ဒီတော့ တခြားစွမ်းအင်တွေကို ပြောင်းပြီးသုံးနိုင်အောင် ကြံကြရပြန်တာပေါ့လေ။ ဒီတော့ ဘာတွေကို မြင်လာကြပြန်သလဲဆိုတော့ နေစွမ်းအင်၊ ရေစွမ်းအင်နဲ့ လေစွမ်းအင်တို့ကို မြင်လာကြတာပါပဲ။

လောင်စာစွမ်းအင်ကို အစားထိုးဖို့ ပထမဆုံးကြံစည်ကြိုးပမ်းချက်ကတော့ နေစွမ်းအင်ကိုသုံးတဲ့ Solar Cell တွေပါပဲ။ ခုဆိုရင် Solar Cell တွေနဲ့ ကားတွေလည်းမောင်းနိုင်တယ်။ လေယာဉ်တွေလည်း ပျံနိုင်တယ်။ လူနေအိမ်ခြေတွေကိုလည်း မီးလင်းနိုင်တယ်ဆိုတာ လက်တွေ့ပြနိုင်ကြပါပြီ။

နေစွမ်းအင်ကနေ လျှပ်စစ်စွမ်းအင် ပြောင်းပြီးသုံးနေရာကနေပြီး လျှပ်စစ်ကားတွေ ပြောင်းလဲထုတ်လုပ်တဲ့ကုမ္ပဏီကြီးတွေလည်း အစပျိုးထုတ်လုပ်နေကြတာတွေ့ရမှာပါ။ GMC, Honda, Hondai, Toyota စတဲ့ ကမ္ဘာကျော်ကားကုမ္ပဏီကြီးတွေ ရှေ့ပြေးထုတ်လုပ်နေကြတာကြားသိနေရပါတယ်။

လောင်စာအစားထိုး စွမ်းအင် နောက်တစ်မျိုးကတော့ လေစွမ်းအင်ဖြစ်ပါတယ်။ လေကိုစွမ်းအင်အဖြစ် သုံးစွဲလာကြတာတော့ ရာစုနှစ်တော်တော်ကြာခဲ့ပါပြီ။ ဒါပေမဲ့ ဟိုတုန်းက လေကိုသုံးစွဲပုံက အလွန်ရိုးပါတယ်။ ကြားဖူးကြမှာပါ။ လေရဟတ် Wind Mill ဆိုတာ။ အဲဒီ စက်အိုစက်ဟောင်းကြီးတွေကို ယခုအခါ စပိန်နိုင်ငံအလယ်ပိုင်း La Mancha ဆိုတဲ့အရပ်မှာ တွေ့နိုင်ပါသေးသတဲ့။ အဲဒီလေရဟတ်ကြီးတွေကတော့ လုပ်ငန်းတစ်ခုခုကိုပဲ လုပ်နိုင်တာမျိုးပါ။ ဥပမာ-ချောင်းထဲကရေကို အပေါ်တင်ပေးတာမျိုး၊ သီးနှံကြိုက်ခွဲတာမျိုးပေါ့။

ဒီကနေ့အသုံးပြုဖို့ တီထွင်လာတဲ့ လေရဟတ်တွေကတော့ တာဘိုင် Turbine စက်တွေကိုလည်စေပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးတာပါ။ လျှပ်စစ်ဓာတ်ဆိုတာကတော့ အလုပ်အမျိုးမျိုးကို အကန့်အသတ်မရှိ လိုသလိုသုံးနိုင်တဲ့စွမ်းအင်ပဲလေ။ သူတို့ကိုတော့ Modern

Wind Turbine လို့ ခွဲခြားပြီးပြောကြပါတယ်။

ယခုအခါကမ္ဘာမှာ Wind Turbine တွေကို ထုတ်လုပ်ဖြန့်ဖြူးနေတာမျိုးတွေ၊ တပ်ဆင်ပေးနေတဲ့ လုပ်ငန်းမျိုးတွေရှိနေပါပြီ။ ဒါ့အပြင် အဲဒီစက်တွေနဲ့လေအားလျှပ်စစ် အမြောက်အမြား ထုတ်လုပ်ရောင်းချနေတဲ့ ကုမ္ပဏီများလည်း ရှိနေပါပြီ။

Wind Turbine စက်များ ထုတ်လုပ်ဖြန့်ဖြူးနေတဲ့ကုမ္ပဏီတစ်ခုက ကြော်ငြာထားတာ တွေ့မိပါတယ်။ အခြေစိုက်တဲ့ ရုံးချုပ်ကတော့ Amsterdam မြို့မှာဖြစ်ပါတယ်။ 350 KV နဲ့ 2.1 MW လျှပ်စစ်ဓာတ်အားတွေ ထုတ်လုပ်ပေးနိုင်ပါသတဲ့။ ကမ္ဘာမှာအကြီးဆုံးကုမ္ပဏီကြီးတွေထဲမှာ သူက ပဉ္စမမြောက်ပါတဲ့။ အိန္ဒိယမှာတောင် သူ့ရုံးခွဲရှိပါသတဲ့။ ဒီလောက်ဆိုရင် လေစွမ်းအင်ဟာလည်း ထုတ်လုပ်သုံးစွဲလာကြတာ တော်တော်လေးခရီးပေါက်နေပြီလို့ ပြောရမှာပါ။

နောက်ထပ်ပြောစရာကျန်တာကတော့ ရေစွမ်းအင်ပဲဖြစ်ပါတယ်။ ရေဟာလည်း စွမ်းအင်ဖြစ်ပေါ်စေနိုင်တဲ့ သဘာဝအရင်းအမြစ်ပါပဲ။ ဒါပေမဲ့ သူ့ကိုသုံးလာခဲ့ကြတာကြာပြီမို့ သူ့ကိုတော့ သမားရိုးကျသုံးစွဲလာတဲ့ စွမ်းအင် Conventional Energy လို့ပဲ သတ်မှတ်ထားလိုက်ကြပါတယ်။ နေစွမ်းအင်နဲ့လေစွမ်းအင်တို့ကတော့ ဘယ်လိုပဲသုံးသုံး ကုန်ခမ်းနိုင်တာမဟုတ်လို့ သူတို့ကိုတော့ Renewable Energy ပြန်လည်ပြည့်ဖြိုးမြွှာစွမ်းအင်လို့ အသိအမှတ်ပြုထားကြပါတယ်။

စာရှုသူများခင်ဗျား၊ အထက်မှာတင်ပြခဲ့တာတွေကတော့ စွမ်းအင်ပြဿနာအဖြေရှာကြပုံကို ကမ္ဘာကြီးကြည့်မြင်တင်ပြခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာကော။

မြန်မာနိုင်ငံမှာလည်း ကမ္ဘာကြီးနဲ့အလိုက်သင့်၊ အလျားသင့်ပဲ နေစွမ်းအင်ကို သုံးစွဲနေကြပြီဖြစ်ပါတယ်။ အထူးသဖြင့် တင်ပြလိုတာကတော့ ယခုအချိန်ကာလမှာ နေစွမ်းအင်တွေ ကျေးလက်ဒေသကျန်ပျံ့နှံ့

စာမျက်နှာ ၁၀ သို့-

စာမျက်နှာ ၉ မှ -

လို့လာနေတာကို အားရဖွယ်ရာတွေ နိုင်ကြပါတယ်။ တချို့ တစ်ရွာလုံး ဆိုလာနဲ့ရေဖြန့်ဖြူးပေးတာတို့၊ တစ်ရွာလုံး ဆိုလာနဲ့မီးလင်းနိုင်တာတို့ ကြားသိနေကြပြီးဖြစ်ပါတယ်။ တချို့လည်း တစ်အိမ်ချင်း ဆိုလာတပ်ဆင်ပြီး မီးထွန်းတာတွေ၊ TV ကြည့်တာတွေ စသဖြင့်တတ်နိုင်ရင် တတ်နိုင်သလို သုံးနေကြတာကိုလည်းတွေ့နိုင်ပါတယ်။ သာကေအနေနဲ့ပြောရရင် သတင်းတစ်ပုဒ်အရ ဆိုလာနဲ့လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးတဲ့ စက်ရုံနှစ်ရုံ၊ မြင်းခြံခရိုင် နဘူးအိုင်နဲ့ မိတ္ထီလာခရိုင် ဝမ်းတွင်းနယ်တို့မှာ တည်ဆောက်တော့မယ်ဆိုတာ သိရပါတယ်။ စက်ရုံနှစ်ရုံပေါင်းက မီဂါဝပ် ၃၀၀ ထုတ်မယ်ဆိုပါတယ်။ မကွေးတိုင်းဒေသကြီး မြိုင်၊ ရေစကြို၊ ကျောက်တောင်က ရွာတွေမှာဆိုလာမီးတွေ တပ်ဆင်ပေးခဲ့တဲ့အတွက် ရေခဲသေတ္တာ၊ ပန်ကာ၊ ထမင်းပေါင်းအိုးတို့ကို သုံးနိုင်ကြပြီလို့သိရပါတယ်။ ဒါဟာလည်း ရေနံကိုမှီခိုရ

ခြင်းမှကင်းလွတ်အောင် ကြိုးပမ်းနေကြရာမှာ မြန်မာနိုင်ငံရဲ့ခြေလှမ်းတစ်ရပ်လို့ ပြောနိုင်ပါတယ်။

စာရွှသူများခင်ဗျား အထက်က တင်ပြခဲ့တာတွေကတော့ ကမ္ဘာကြီးရင်ဆိုင်နေရပြီဖြစ်တဲ့ ရေနံပြဿနာနဲ့ ဒီပြဿနာကိုဖြေရှင်းဖို့ ဘယ်လိုကြိုးပမ်း လုပ်ဆောင်နေကြသလဲဆိုတာကို တင်ပြလိုက်ခြင်းပဲဖြစ်ပါတယ်။ ပြဿနာရဲ့ အရင်းအမြစ်ကရေနံပါ။

ရေနံကို မှီခိုအားထားနေရခြင်းမှလွတ်မြောက်ရေးအတွက် လေ့စွမ်းအင်နဲ့ နေစွမ်းအင်တို့ကိုထိရောက်အောင်မြင်စွာအသုံးပြုဖို့ ယနေ့ကြိုးပမ်းဆောင်ရွက်နေကြပါတယ်။ ဒီကြိုးပမ်းမှုဟာ ကမ္ဘာကြီးကိုအကြီးအကျယ် ပြောင်းလဲသွားစေနိုင်ပါတယ်။ ဒါကြောင့် ဒီအပြောင်းအလဲဟာ ကမ္ဘာကြီးအတွက်ထူးခြားတဲ့ မှတ်တိုင်တစ်ခုအဖြစ် ကျန်ရစ်မှာမှန်ပါပဲ။

ဒီကနေပြီး နောက်ဆက်တွဲရရှိလာမယ့် အကျိုးရလဒ်တစ်ခုရှိပါသေးတယ်။ အဲဒါကတော့ ရေနံစွမ်းအင်

နှစ် (၇၀) ပြည့် လွတ်လပ်ရေးနေ့အထိမ်းအမှတ်
အားကစားပြိုင်ပွဲများနှင့်ကလေးပြိုင်ပွဲများ ကျင်းပ

နှစ် (၇၀) ပြည့် လွတ်လပ်ရေး နေ့အထိမ်းအမှတ်အဖြစ် အမှတ် (၂၃) အကြီးစားစက်ရုံ (ညောင်ခြေထောက်) တွင် ဒီဇင်ဘာလအတွင်းကျင်းပခဲ့သည့် စက်ရုံဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုများ၏ အားကစားပြိုင်ပွဲများဖြစ်သည့် မာရသွန်အပြေးပြိုင်ပွဲ၊ ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲများနှင့် ကလေးပြိုင်ပွဲများ၏ ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီလ ၉ ရက်နေ့တွင် စက်ရုံမှူး ဦးဝင်းထွဋ်မှကြီးမှူးကျင်းပခဲ့ပြီး ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။



သုံးစွဲမှုလျော့ကျသွားရင် ကမ္ဘာကြီးပူနွေးလာနေတဲ့ပြဿနာဟာလည်း အလိုလိုဖြေရှင်းပြီး ဖြစ်သွားမယ်လို့ယုံကြည်ကြပါတယ်။ ဘာကြောင့်လဲဆို

တော့ ကမ္ဘာကြီးကိုပူနွေးလာစေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ CO₂ ကိုထုတ်နေတဲ့ အဓိကလက်သည်က ရေနံပါပဲ။ နေစွမ်းအင်နဲ့ လေ့စွမ်းအင်တို့က

တော့ သန့်စင်တဲ့စွမ်းအင်များဖြစ်လို့ ယခုကြိုးပမ်းနေတဲ့ လောင်စာစွမ်းအင်အပြောင်းအလဲကြီးကို လိုက်လံစွာကြိုဆိုအပ်ပါကြောင်း။

နှစ် (၇၀) ပြည့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ထမ်းမိသားစု ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ



နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်ရှိ စက်မှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက စီစဉ်ကျင်းပသည့် နှစ် (၇၀) ပြည့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ထမ်းမိသားစုများ၏ စတုတ္ထအကြိမ်မြောက် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဇန်နဝါရီလ ၄ ရက်နေ့၊ နံနက်တွင် နေပြည်တော်၊ ဇေယျသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ တိုက်

(၅၃၀၅) ရှိ ဝန်ထမ်းအိမ်ရာကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုတင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်နှင့်ဖိတ်ကြားထားသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်အားပေးကြသည်။



အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာအသီးသီးမှ ပြိုင်ပွဲဝင်အသင်းပေါင်း ၁၆ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အုပ်စုအဆင့်ပြိုင်ပွဲများကို ဒီဇင်ဘာလ ၃၀ ရက်နေ့နှင့် ၃၁ ရက်နေ့များတွင်ကျင်းပခဲ့ကာ ဆီမီးဖိုင်နယ်တက်ရောက်ခဲ့သည့် စက်မှုသပြေကုန်း (၁) အသင်း၊ စက်မှုသပြေကုန်း (၂) အသင်း၊ စက်မှု A 3000 အသင်းနှင့်

စက်မှု AK 1 အသင်းတို့က ဗိုလ်လုပွဲယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်သည်။ ဗိုလ်လုပွဲတွင် စက်မှုသပြေကုန်း (၁) အသင်းက ပထမ၊ စက်မှု A 3000 အသင်းက ဒုတိယနှင့် စက်မှု AK 1 အသင်းက တတိယရရှိကြပြီး ဆုများကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

နှစ် (၇၀) ပြည့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ

နှစ် (၇၀) ပြည့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများကို စက်မှုဝန်ကြီးဌာနရှိ စက်မှုသင်တန်းကျောင်းများတွင် ကျင်းပခဲ့ရာ သင်တန်းကျောင်းဝန်ထမ်းမိသားစုများနှင့် သင်တန်းသား/သင်တန်းသူများက အားကစားနည်းများအလိုက် ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြကြောင်းသိရသည်။



အမှတ် (၁) စက်မှုသင်တန်းကျောင်း (ဆင်တဲ) ၌
အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်စဉ်။



အမှတ် (၂) စက်မှုသင်တန်းကျောင်း (မန္တလေး) ၌
အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်စဉ်။



အမှတ် (၄) စက်မှုသင်တန်းကျောင်း (ပခုက္ကူ) ၌
အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်စဉ်။



အမှတ် (၅) စက်မှုသင်တန်းကျောင်း (မကွေး) ၌
အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်စဉ်။

အခြေခံပညာအထက်တန်းကျောင်း (ပင်းပက်) ပညာရေးစုံညီပွဲတော် ကျင်းပ

အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) အခြေခံပညာအထက်တန်းကျောင်း (ပင်းပက်) တွင် ဇန်နဝါရီလ ၆ ရက်နေ့၊ နံနက် ၉ နာရီက ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ်ရာ စက်ရုံမှူး ဦးမင်းသူတက်ရောက်ပြီး ဆရာ/ဆရာမကျောင်းတက်မှန်ချုပ် ပြည်နယ်အဆင့်၊ မြို့နယ်အဆင့် ပညာရည်ချွန်ချုပ်၊ အတန်းလိုက်၊ ဘာသာရပ်အလိုက် ပညာရည်ချွန်ချုပ်၊ ကျောင်းလုပ်ငန်းထူးချွန်ချုပ်၊ အား



အခမ်းအနားသို့ လက်ထောက် ကျောင်းအကျိုးတော်ဆောင်များ၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ် ကျောင်းသား၊ ကျောင်းသူများ တက်



ကစားထူးချွန်ချုပ်များကို ချီးမြှင့်ပေး ကြီး၊ ဒုတိယစက်ရုံမှူးများ၊ ဆရာ/ ရောက်ခဲ့ကြောင်းသိရသည်။ အပ်ခဲ့သည်။ ဆရာမများ၊ ကျောင်းသားမိဘများ၊ စိုးမြင့် (ကျွန်းလှ)


လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲများကျင်းပ



၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်သော နှစ် (၇၀) ပြည့် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲ၊ အားကစားပြိုင်ပွဲများနှင့်ချီးမြှင့်ပွဲ အခမ်းအနားကို အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) ဖူဆယ်ဘောလုံးကွင်းတွင် နံနက် ၇ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။



လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲတွင် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ စစ်တုရင်၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်ရိုက် (ကျား/မ)၊ မိတာ- ၁၀၀ ပြေးပွဲ (ကျား/မ)၊ မိတာ-၄၀၀ လက်ဆင့်ကမ်းပြေးပွဲ၊ စကောရွက်ပြိုင်ပွဲ၊



အမှတ် (၆) စက်မှုသင်တန်းကျောင်း (မြင်းခြံ) ၌
အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်စဉ်။

သုံးချောင်းထောက်ပြေးပွဲ၊ ကလေးမုန့်စားပြိုင်ပွဲ၊ အာလူးကောက်ပြေးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲများ ထည့်သွင်းကျင်းပရာ စက်ရုံဝန်ထမ်းမိသားစုများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြပြီး ပြိုင်ပွဲအလိုက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို စက်ရုံမှူး၊ ဒုတိယစက်ရုံမှူးနှင့် ဌာနတာဝန်ခံများကို ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုးမြင့် (ကျွန်းလှ)

စိတ်လက်ဖက်ပါး ခရီးသွား

မောင်စိန်ဝင်း (ညောင်ခါးရည်)

မိမိယုံကြည်ရာ အလုပ်နှင့်အတူ အခြားတစ်ခုခုကို တစ်ပါတည်းလုပ် ဆောင်နိုင်ပါက ‘ကျွဲကူးရေပါ’ လုပ် သည် (တစ်နည်း) ‘ဘုရားဖူးရင်း လိပ်ဥတူးသည်’ ဟု ဆိုရိုးပြုကြပါ သည်။ ကိုဖုန်းကျော်အဖို့ ခရီးသွား လာခြင်းသည် ဒေသန္တရဗဟုသုတ ရရှိစေသကဲ့သို့ မိမိရည်ရွယ်ရာအလုပ် ပြီးမြောက်နိုင်သဖြင့် ကျွဲကူးရေပါ အလုပ်ဟူ၍ မှတ်ယူထားသည်။

ခရီးသွားခြင်းသည်လည်း စိတ် ခွန်အားကိုဖြစ်စေပြီး ကျန်းမာရေးအ တွက်လည်း အထောက်အကူဖြစ်စေ ပါသည်။ ခရီးသွားခြင်းဖြင့် ဒေသန္တရ ဗဟုသုတရရှိခြင်း၊ စိတ်ရွှင်လန်းတက် ကြစေခြင်း၊ အချင်းချင်းရင်းနှီးချစ်ခင် ပြီး ယုံကြည်မှုတိုးပွားစေခြင်းစသည့် အကျိုးတရားများကို ရရှိစေနိုင်သဖြင့် ကျွဲကူးရေပါသည်ဟု ဆိုနိုင်ပါသည်။

ယခုရက်ပိုင်းအတွင်း ကိုဖုန်း ကျော်တစ်ယောက် အလွန်ရွှင်လန်း တက်ကြွနေသည်။ ခရီးသွားလာခြင်း ကို ဝါသနာပါသောကိုဖုန်းကျော်အဖို့ ရုံးပိတ်ရက်များအတွင်း ဘုရားလည်း ဖူး လိပ်ဥလည်းတူးလိုက်ရသဖြင့် အ တော်ကျေနပ်နေသည်။ စိတ်ပျိုကိုယ် နုဆိုသောစကားအတိုင်း အနှစ်နှစ် အလလ လိုလားတောင့်တခဲ့သည့် အိပ်မက်များအကောင်အထည်ဖော် နိုင်ခဲ့သဖြင့် ကိုယ်ရောစိတ်ပါ လန်း ဆန်းတက်ကြွနေခြင်းဖြစ်ပါသည်။

ကိုဖုန်းကျော်မှာ ခရီးသွားလာ ခြင်းကို ဝါသနာထုံသော်လည်း ဝန် ထမ်းတစ်ယောက်ဖြစ်နေ၍ စိတ် နောက်ကိုယ်ပါ မသွားသာခဲ့။ အိမ်နှင့် ရုံး၊ ရုံးနှင့်အိမ် အချိန်ကုန်ဆုံးနေရ သဖြင့် ကြာလာတော့လုပ်ငန်းခွင်ကို ငြီးငွေ့လာသည်။ တာဝန်ဝတ္တရားအ တွက် အလုပ်လုပ်နေရသော်လည်း လုပ်ငန်းခွင်တွင် မပျော်ပိုက်၊ စိတ်ထဲ တွင်လေးလံထိုင်းမှိုင်းကာ စိတ်ဓာတ် ကျဆင်းချင်လာသည်။ စိတ်မကြည် လင်တော့ အတွေးတွေကလည်း မပီ ပြင်၊ ဝါသနာအရ မဂ္ဂဇင်းအချို့တွင် စာတိုပေစများ ရေးသားနေရသော် လည်း ကြာလာတော့ရေးစရာကုန် ကြမ်းက ရှားပါးလာသည်။ ဆောင်း ပါးတစ်ပုဒ်ရေးဖို့အတွက် ခေါင်းပူ အောင်စဉ်းစားသော်လည်း စိတ်ကူး စိတ်သန်းများက ထွက်မလာ။ ခေါင်း

ထဲကမထွက်တော့ လက်ကလည်း မသွက်ချင်။ ဒီလိုနဲ့ကျာအေးသူအမေ ရိုက်ပမာ ဖြစ်နေတော့သည်။ ထို့ ကြောင့် ကိုဖုန်းကျော်ခရီးထွက်ချင် နေမိသည်။

ခရီးသွားချင်သည့်နောက်ထပ် အကြောင်းတစ်ရပ်မှာ အိမ်သူသက် ထား ဇနီးမယားကြောင့်လည်းဖြစ် သည်။ နှစ်ပေါင်း ၃၀ ကျော်ကြာ သည်အထိ သားရေးသမီးရေး၊ အိမ် မှုကိစ္စအဝဝဖြင့် အိမ်တွင်းအကျယ် ချုပ်ကျနေသလိုဖြစ်နေသည့် အိမ်သူ သက်ထားကိုလည်း သနားနေမိ သည်။ သူလည်း မပြောင်းလဲသည့် ပတ်ဝန်းကျင်ကို ငြီးငွေ့ပေရောမည်။ နှစ်သစ်တွေသာ တစ်နှစ်ပြီးတစ်နှစ်



ပြောင်းနေသော်လည်း ပတ်ဝန်းကျင် အသစ်ကို မဖန်တီးနိုင်သဖြင့် စိတ် သစ်လူသစ်အနေဖြင့် သဟဇာတဖြစ် လာနိုင်မည်မဟုတ်ပေ။ ထိုအကြောင်း ကြောင့်လည်း ခရီးထွက်ချင်နေခြင်း ဖြစ်သည်။

မြန်မာတို့၏ဆိုရိုးစကားတွင် စိတ်ပျိုကိုယ်နုဟူ၍ ဝေါဟာရရှိသည်။ စိတ်ကျန်းမာမှ ကိုယ်ကျန်းမာမည်။ စိတ်ဓာတ်ခွန်အားတွေ နုပျိုလန်း ဆန်းမှ ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်း မည်။ တစ်နည်းအားဖြင့် ခန္ဓာကိုယ် သန်စွမ်းကျန်းမာမှ မိသားစုအကျိုး စီးပွားနှင့် နိုင်ငံအကျိုးကို သယ်ပိုး ထမ်းရွက်နိုင်မည်ဟု ကိုဖုန်းကျော် ယုံ ကြည်နေမိသည်။

အခြားတစ်ဖက်က ကြည့်ပြန် လျှင်လည်း ဘဝသံသရာဝင်ပါခရီး ကိုလျှောက်လှမ်းနေရသည့် လူသား တစ်ဦး၏ဘဝတွင် ဖြစ်ခြင်းပျက်ခြင်း

သဘောကို မြတ်ဗုဒ္ဓက ‘ကွေးသော လက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီ’ ဟူ၍ ဟောကြားထားခဲ့ သည်။ အသက်အရွယ်မရွေး၊ ကြီး ငယ်မဟူ သံသရာခရီးကိုသွားနေကြ သည်။ မိမိလည်း တစ်နေ့သွားရမည်။ ဘယ်နေ့ဆိုတာတော့မသိ။ သံသရာ ခရီးကိုမသွားမီ သွားနိုင်လာနိုင်သေး သည့်အရွယ်တွင် ဒေသန္တရခရီးတွေ သွားခြင်းအားဖြင့် ဖြစ်ပျက်တို့၏ သဘောကိုသိလာနိုင်သည်။ ကုသိုလ် စိတ်မှတစ်ဆင့်ဘာဝနာစိတ်ကို မွေး မြူလာနိုင်မည်ဖြစ်သည်။

ကိုဖုန်းကျော်တစ်ယောက် ခရီး

သွားဖို့အကြောင်းက ရေကန်အသင့် ကြာအသင့် ဆိုသလိုဖြစ်လာသည်။ ငိုချင်လျက် လက်တို့ဆိုတာလို ယခု နှစ်တွင် ရုံးပိတ်ရက်အတော်များများ ရခဲ့သည်။ လုပ်ငန်းခွင်အသီးသီးသို့ ဝင်ရောက်နေကြပြီဖြစ်သည့် သား သမီးများကလည်း မိဘနှစ်ပါးကို ခရီး သွားစေချင်ကြသည်။ စားသောက် စရိတ် သူတို့ကျခံမည်။ ဘုရားဖူးခရီး ထွက်ရင်း အဖေ၊ အမေတို့ ကုသိုလ် ယူကြပါဟု မကြာခဏတိုက်တွန်းနေ ကြသော်လည်း အကြောင်းမတိုက် ဆိုင်၍ မသွားဖြစ်ခဲ့။ ယခုနှစ်တွင်မ တော့ ခရီးအတူသွားမည့်သူများ စု စည်းမိခြင်းကလည်း ရေငတ်တုန်း ရေတွင်းထဲကျ ဆိုတာလိုဖြစ်နေ သည်။ အချင်းချင်းစုပြီး ကားစင်းလုံး ပြတ်ငှားသည်။ စားဖို့အတွက် အ ကြော် အလှော်အပြည့်အစုံ၊ လျှူဖို့ တန်းဖို့ငွေသာ ထည့်ခဲ့ဖူးလိုသည်။

အားလုံးအဆင်ပြေနေမှတော့ ကိုဖုန်း ကျော်ပြီး ပျော်နိုင်ပြီမဟုတ်လား။

တန်ဆောင်တိုင်ရုံးပိတ်ရက်အ တွင်း အထက်မြန်မာပြည် မုံရွာ၊ ရွှေ ဘိုတစ်ဝိုက်ခရီးစဉ်၊ စနေ၊ တနင်္ဂနွေ နှင့်အမျိုးသားနေ့ရုံးပိတ်ရက်အတွင်း မှာတော့ မန္တလေး၊ စစ်ကိုင်းခရီးစဉ်၊ စနေ၊ တနင်္ဂနွေနှင့်ကရင်နှစ်သစ်ကူး ရုံးပိတ်ရက်အတွင်း ကျိုက်ထီးရိုး ဘုရားဖူးခရီးစဉ်များ ဆက်တိုက်သွား ခြင်းဖြစ်သည်။ ထိုခရီးစဉ်များအတွင်း ကိုဖုန်းကျော်တစ်ယောက် ဘုရားဖူး ရင်း လိပ်ဥတူးဆိုသလို ရေးစရာကုန် ကြမ်းတွေ များစွာရလာသည်။

မန္တလေးရှိ မြန်မာစံကျော်ရွှေနန်း တော်၊ အင်းဝမြို့ဟောင်းရှိ မယ်နု အုတ်ကျောင်း၊ ရွှေဘိုမြို့ထောင့်စေတီ နှင့်နန်းတော်ရာနေရာများကို ရောက် ခဲ့စဉ်က မြန်မာတို့၏ဇာတိမာန်ထက် သန်မှုနှင့် မျိုးချစ်စိတ်တို့အပေါ် ဝင့် ကြွားမိပါသည်။ ရွှေဘိုကျောက်မြောင်း ရှိ နွယ်ငြိမ်းရွာသို့ရောက်ရှိစဉ် မြန်မာ့ ရိုးရာစဉ်ထည်အတတ်ပညာကို လေ့ လာရသည်။ တစ်ချိန်က မြန်မာ့စဉ် ထည်များသည် အရှေ့တောင်အာရှ တစ်ခွင် နာမည်ကျော်ခဲ့ပြီး နှစ်ပေါင်း များစွာကြာသည့်တိုင်အောင် မြန်မာ တို့၏ ယဉ်ကျေးမှုအစဉ်အလာကို ဖက်တွယ်ထိန်းသိမ်းထားသူများကို တွေ့ရပြန်တော့ အားကျနေမိပြန်သည်။

စစ်ကိုင်းတံတားဟောင်းနေရာ အနီးတွင် တည်ဆောက်ထားသည့် သပြေတန်းခံတပ်၊ ဆင်ကျူးခံတပ် နှင့်အစေခံခံတပ်စသည့် ခံတပ်သုံးခု ကိုရောက်ခဲ့စဉ်က ရွေးမြန်မာတို့၏ စစ်ဆင်မှုအတတ်ပညာနှင့် စစ်သေ နင်္ဂဗျူဟာတို့ကို ဆပွားမိပြန်သည်။ စစ်ကိုင်းတောင်တစ်ဝိုက်နှင့် မင်းကွန်း ပုထိုးတော်ကြီး၊ မင်းကွန်းခေါင်း လောင်းကြီးနှင့် ခြင်္သေ့ကြီးများဆီ ရောက်ပြန်တော့ မြန်မာတို့၏ဗိသုကာ အတတ်ပညာ၊ ကြေးသွန်းအတတ် ပညာတို့အပေါ် ဂုဏ်ယူရပြန်သည်။

ကျိုက်ထီးရိုးဘုရားဖူးခရီးစဉ် ကတော့ တစ်မျိုးထူးခြားနေသည်။ ရေမြေတောတောင်တို့၏ သဘာဝ ပတ်ဝန်းကျင်အလှကို တစ်ဝကြီးခံစား ရသည်။ တန်ခိုးကြီးကျိုက်ထီးရိုးဆံ တော်ရှင်စေတီသို့ရောက်စဉ် မိမိမွေး နေ့နှင့်တိုက်ဆိုင်နေသဖြင့် သက်

သတ်လွတ်စား၊ ရွှေသင်္ကန်းကပ်လှူ၊ တရားဘာဝနာပွား၊ ကမ္မဋ္ဌာန်းတရား ထိုင်ပြီး ဘိုးဘွားမိဘများကိုရည်စူး၍ ကောင်းမြတ်သောဒါန၊ သီလ၊ ဘာဝနာအမှုကို ပြုနိုင်ခဲ့သည်။

နည်းပညာတိုးတက်သည့် ယနေ့ ခေတ်ကြီးတွင် ကမ္ဘာကြီးက ကျဉ်း လာသလို ခရီးသွားခြင်းဖြင့် စိတ်အ ပန်းဖြေခြင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ ကြီးပွားချမ်းသာရေး၊ ယဉ်ကျေးမှု ဖလှယ်ရေး၊ ဖျော်ဖြေရေး၊ ဗဟုသုတ ရှာမှီးရေး စသည့်ခေါင်းစဉ်အမျိုးမျိုး ဖြင့် ခရီးသွားနေကြသည်။ ခရီးသွား လုပ်ငန်းသည် နိုင်ငံ၏ဂီဒီပီကို များ စွာရှာဖွေပေးသော လုပ်ငန်းတစ်ခုဖြစ် သဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုး တက်ရေးကို အလေးပေးဆောင်ရွက် နေကြသည်။ ယဉ်ကျေးမှုအစဉ်အ လာမြင့်မားပြီး သဘာဝပတ်ဝန်းကျင် မပျက်စီးသေးသည့် မိမိတို့မြန်မာ နိုင်ငံသည်လည်း ပြည်တွင်းခရီးသွား လာမှုနှင့် နိုင်ငံခြားခရီးသွားဧည့်သည် ဝင်ရောက်မှု နှစ်စဉ်တိုးတက်နေ ကြောင်း ကိုဖုန်းကျော်လေ့လာသိရှိ ထားသည်။

ကိုဖုန်းကျော်တို့ ဝန်ထမ်းများအ နေဖြင့် လုပ်ငန်းခွင်တစ်ခုတည်းတင် ငုတ်တုတ်ထိုင်ငိုနေမည့်အစား ခရီး သွားခြင်းဖြင့် ပြင်ပဗဟုသုတများကို ရှာဖွေနိုင်သကဲ့သို့ စာတွေ့လက်တွေ့ ပေါင်းစပ်၍ မိမိလုပ်ငန်းခွင်တွင် အသုံးပြုခြင်း၊ မျှဝေခြင်းများပြုလုပ် နိုင်မည်ဆိုပါက နိုင်ငံနှင့်လူမျိုး အကျိုး စီးပွားကို ပို၍ထမ်းရွက်နိုင်မည်။ ခရီး သွားခြင်းဖြင့် ဝန်ထမ်းအချင်းချင်း အပြန်အလှန်စာနာနားလည်မှု တိုး ပွားလာနိုင်သည်။ နိုင်ငံတော်၏ပကတိ အခြေအနေကို သိရှိနားလည်သဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် ပြည်သူ ကိုပို၍ ဗဟိုပြုနိုင်မည်။ တိုင်းရင်း သားလူမျိုးတို့၏ ယဉ်ကျေးမှုဓလေ့ ထုံးစံများ ပိုမိုသိရှိလာနိုင်ပြီး အချင်း ချင်းရိုင်းပင်းကူညီခြင်းဖြင့် တိုင်းရင်း သားစည်းလုံးညီညွတ်ရေးကိုလည်း ကျွဲကူးရေပါဆိုသကဲ့သို့ ဆောင်ရွက် လာနိုင်မည်ဖြစ်သည်ဟု ယုံကြည် ယူဆနေမိသည်။

ကိုဖုန်းကျော်တစ်ယောက် ရေး စရာကုန်ကြမ်းများနှင့် အတွေးဆ ပွားနေပါတော့သည်။

ကြေးမီဥကတ်တော် လှူဒါန်းနေပါသည်

ဝိသုဒ္ဓိမဂ္ဂမဟာဋီကာ ကြေးမီဥကတ်တော် အလှူရှင်

ရန်ကုန်အဝေးသင်တက္ကသိုလ်

ဆရာ၊ ဆရာမများ မှ

ကြေးမြား - ၂၂ချပ်၊ တန်ဖိုး - ၅၇၂၀၀၀ ကျပ်ကို

ကြေးမီဥကတ် ဦးဆောင်ဆရာတော်ထံ

လာရောက် လှူဒါန်းသွားပါသည်။



ဆက်သွယ်လှူဒါန်းရာဌာန - မင်္ဂလာတိုက်ကျောင်း၊ ကျောင်းတော်ရာရွှေကျင်တိုက်ကြီး၊ ကမ္ဘာအေးဘုရားလမ်း၊ (ရွှေကောင်းပေးဘုရား)၊ ကြားတောရေဝိဇ္ဇာတိုက်၊ မဟာနိုးမြို့နယ်၊ ရန်ကုန်။ ခုနီး ဝေဌာဌာန ၀၅၊ ၀၉ ၅၁ ၉၅၂၀၆၊ ၀၉ ၄၉၃ ၁၆၂၁၃။

အပြည်ပြည်ဆိုင်ရာ သိပ္ပံပညာနီးနှောဖလှယ်ပွဲနှင့် အာရှပစိဖိတ်အသင်းရောဂါညီလာခံကျင်းပမည်



မြန်မာနိုင်ငံဆရာဝန်အသင်း အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါအဖွဲ့မှဦးစီးကျင်းပမည့် ပဉ္စမအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သိပ္ပံပညာနီးနှောဖလှယ်ပွဲနှင့် အာရှပစိဖိတ် အသည်းရောဂါညီလာခံကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ ရန်ကုန်မြို့၊ ပြည်လမ်းရှိ နိုဗိုလ်တယ်ဟိုတယ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၁၀ ရက်နေ့က ရန်ကုန်မြို့၊ ဆူးလေရှန်ဂရီလာဟိုတယ်၌ ကျင်းပပြုလုပ်သော စာနယ်ဇင်းမိတ်ဆက်ပွဲမှသိရသည်။

အဆိုပါ အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါ အဖွဲ့သည် မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီး သို့သွားရောက်ပြီး ဆရာဝန်များအား ဆေးပညာနီးနှောဖလှယ်ပွဲ များကျင်းပပေးခြင်း၊ ပြည်သူလူထုအား ဟောပြောပို့ချခြင်း၊ ဆေးကုသခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။ ထိုမှတစ်ဆင့် အပြည်ပြည်ဆိုင်ရာနီးနှောဖလှယ်ပွဲများ ပြုလုပ်သင့်သည်ဟု

ဆွေးနွေးတိုင်ပင်ကြသည်။

ယခုကျင်းပမည့် ပဉ္စမအကြိမ်မြောက် နီးနှောဖလှယ်ပွဲသည် အာရှတွင် အကြီးဆုံးအပြည်ပြည်ဆိုင်ရာ နီးနှောဖလှယ်ပွဲဖြစ်ပြီး အစာအိမ်၊ အူလမ်းကြောင်းအဖွဲ့နေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ပြည်ပမှပါရဂူ ၁၆ ဦး၊ ၁၇ ရက်နေ့တွင် အသည်းရောဂါအဖွဲ့နှင့် ASEAN Perspective in Liver Diseases (APLD) အဖွဲ့တို့မှ သိပ္ပံပညာရှင် ကမ္ဘာ့ထိပ်သီးပါရဂူ ၃၄ ဦး ပါဝင်တက်ရောက်မည်ဖြစ်သည်။ ၎င်းအပြင် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အသည်းအစားထိုးအစီအစဉ်တစ်ခုကို တည်ဆောက် မယ်ဆိုရင် ဘာတွေလိုအပ်မလဲဟူသောခေါင်းစဉ်ဖြင့် Workshop ကိုပြုလုပ်သွားမည်ဖြစ်ပြီး Workshop ကို အမေရိကန် နိုင်ငံ University of Pennsylvania မှ Prof. Abraham Shaked က ဦးဆောင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

KMC

ကျိုင်းတုံရှေးဟောင်းမြို့ရိုးနှင့်ကျုံးများ ထိန်းသိမ်းရန်လိုအပ်နေ

ကျူးကျော်နေထိုင်သူများကြောင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ မြို့ရှိ ရှေးဟောင်းမြို့ရိုးနှင့်ကျုံးများ ပျက်စီးလာနိုင်ပြီး မကြာမီပျောက် ကွယ်လာနိုင်သဖြင့် အချိန်မီထိန်း သိမ်းရန်လိုအပ်ကြောင်း ကျိုင်းတုံမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) ဥက္ကဋ္ဌ

ဒေါက်တာစိုင်းရွှင်ဟောင်က ပြောသည်။ ရှေးဟောင်းမြို့ရိုးနှင့်ကျုံးများ ကို ယဉ်ကျေးမှုဇုန်အဖြစ် သတ်မှတ် ပေးနိုင်ရန် နိုင်ငံရေးပါတီတစ်ခုမှ တင်ပြတောင်းဆိုနေသောကြောင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ အ ဆင့်ဆင့်လုပ်ဆောင်ပေးရန် စီစဉ်

ဆောင်ရွက်နေသည့်အပြင် ကျူး ကျော်နေအိမ်များ ဆက်လက်မတိုး ပွားလာရန် ထိန်းသိမ်းစောင့်ရှောက် ပေးနေကြောင်း ကျိုင်းတုံမြို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သီတာအောင် က ပြောသည်။

နှစ်ပေါင်း ၆၀၀ ကျော်သက် တမ်းရှိသည့် ကျိုင်းတုံမြို့ကို ရှမ်းစော် ဘွားကြီး စဝ်မဟာခါနန်လက်ထက် ၁၈၁၉ ခုနှစ်တွင် အကျယ် ၄ မိုင် ၁ ဖာလုံရှိ မြို့ရိုးနှင့်ကျုံးနှစ်ထပ်ကို မြို့အဝင် တံခါးပေါက် ၁၂ ပေါက်ထည့် သွင်းကာ စတင်ဆောက်လုပ်ခဲ့ရာ ၁၄ နှစ်အကြာတွင် တည်ဆောက်ပြီးစီးခဲ့ ကြောင်း၊ လက်ရှိတွင် မြို့ရိုးအချို့ကျန်

ရှိနေသေးသည့်အပြင် တစ်ခုတည်း ကျန်ရှိနေသည့် ပါလျံမြို့ဝင်တံခါး ပေါက်တို့ကို ထိန်းသိမ်းစောင့်ရှောက် ထားပြီး ယင်းရှေးဟောင်းနယ်မြေ တွင် ကျူးကျော်နေအိမ် ၁၀၀ ကျော် ရှိကြောင်းသိရသည်။

ဝင်းမြင့်ဦး



စက်မှုအလင်းဂျာနယ်

Beacon of Industry Journal

အကြံပေး

ဦးသောင်းဦး

စာတည်းမှူးချုပ်

ဦးကျော်လှိုင်

ဒုတိယစာတည်းမှူးချုပ်

ဦးနိုင်ဇော်ဝင်း

မဂ္ဂဇာတ်မှူးနှင့် အတွင်းဒီဇိုင်း

ဦးဟိန်းမင်းဇာ

စာမျက်နှာအပြင်အဆင်

ဒေါ်ခင်သီတာမိုး

ဖြန့်ချိရေးနှင့်ပြင်ပဆက်ဆံရေး

ဦးအောင်ကြည်၊ ဦးမင်းထွန်းဦး

ထုတ်ဝေသူ

ဦးကျော်လှိုင်

ထုတ်ဝေခြင်းလုပ်ငန်း

အသိအမှတ်ပြုလက်မှတ်အမှတ် - ၀၀၅၀၁

ပုံနှိပ်သူ/ပုံနှိပ်တိုက်

ဦးမောင်မောင်လှ

ရွှေနိုင်ငံ (၀၀၂၉၆)

ရန်ကုန်မြို့

စောင့်ရေ ၄၉၅၀

ဂျာနယ်တိုက်လိပ်စာ

ရုံးအမှတ် (၃၀)

စက်မှုဝန်ကြီးဌာန

နေပြည်တော်

ဖုန်း - ၀၆၇ - ၄၀၅၀၅၇

၀၁ - ၂၅၀၆၅၁

E-mail

beaconofindustry@gmail.com

ထိန်းချုပ်ဓာတုပစ္စည်းများ အသုံးပြုခြင်းနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေး

မန္တလေးတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့မှ ထိန်းချုပ်ဓာတုပစ္စည်းများအသုံးပြုခြင်းနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲကို ဒီဇင်ဘာလ ၃၀ ရက်နေ့၊ နံနက် ၁၀ နာရီက ချမ်းအေးသာစံမြို့နယ်၊ ၆၆ လမ်းရှိ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ ရဲသူရိန်ခန်းမတွင်ကျင်းပသည်။



အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းက အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူး မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်ဦးက မန္တလေးမြို့ရှိ ဓာတုပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်များအား ထိန်းချုပ်ဓာတုပစ္စည်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်ဇော်က ထိန်းချုပ်ဓာတုပစ္စည်းများနှင့်ပတ်သက်၍ နည်းဥပဒေများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသောလုပ်ငန်းရှင်များ၏ မေးမြန်းချက်များကို တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

ထိန်းချုပ်ဓာတုပစ္စည်း ၆ မျိုးအား မန္တလေးတိုင်းဒေသကြီးအတွင်းအသုံးပြုလျက်ရှိပြီး လုပ်ငန်းရှင် ၂၈ ဦးအား လက်ဝယ်ထားအသုံးပြုခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများခွင့်ပြုထားပြီးဖြစ်၍ ခွင့်ပြုချက်ပါစည်းကမ်းများလိုက်နာရန်၊ ရှောင်တခင်ကွင်းဆင်းစစ်ဆေးစဉ် စည်းကမ်းဖောက်ဖျက်မှုများတွေ့ရှိပါက အရေးယူသွားမည်ဖြစ်ကြောင်း၊ ထိန်းချုပ်ဓာတုပစ္စည်းအသုံးပြုထားလျှင် ထိုက်တန်သောကုန်ချောထွက်ရှိမှု အမှန်တကယ်ရှိ/မရှိ စစ်ဆေးဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ထိန်းချုပ်ဓာတုပစ္စည်းကြီးကြပ်ရေးကော်မတီမှလည်း သို့လျှောက်ထားစဉ် မီးဘေးအန္တရာယ်ရှိ/မရှိ ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှသိရသည်။ **သိဟကိုကို (မန္တလေး)**

ကျောက်မျက်ရောင်ဝယ်ရေးစခန်းသို့ ပြည်ပဝယ်လက်များဝင်ရောက်

မန္တလေး၊ မဟာအောင်မြေမြို့နယ် ကျောက်မျက်ရောင်ရောင်းဝယ်ရေးစခန်းသို့ တရုတ်နိုင်ငံနှင့် တရုတ် (တိုင်ပေ) မှကျောက်ရောင်ဝယ်သူများ လာရောက်ကြသဖြင့် ဈေးကွက်တွင် ရောင်းသူဝယ်သူများဖြင့် ပြန်လည်စည်ကားစပြုလာသည်။

နံနက်မိုးမလင်းခင် ဖွင့်သော ပျံကျမီးထိုးဝိုင်းတွင်လည်း ဖားကန့်၊ လုံးခင်း၊ ခန္တီးဒေသများမှ ကျောက်များအား တစ်ပိုင်တစ်နိုင်လာရောက်ရောင်းချကြရာ ပြည်တွင်းမှကျောက်ပွဲစားများ၊ လက်ကောက်၊ ပုတီးလုပ်ကိုင်သည့် စစ်ကိုင်းကျောက်မျက်ရောင်မှ ကျောက်သွေးကျောက်ဖြတ်လုပ်ငန်းရှင်များ လာရောက်ဝယ်ယူကြသည်။

တရုတ်ငွေ လဲလှယ်နှုန်းမှာ



လည်း အတက်ဘက်သို့ဦးတည်လာသဖြင့် တရုတ်နိုင်ငံမှဝယ်လက်များ လက်ကောက်နှင့် အပွင့်ဝယ်ယူမှုများ လာသည်။ လွှာချပ်ဝိုင်းတွင် ပြည်တွင်းဝယ်လက်များသာ လာရောက်ကြပြီး အရောင်းအဝယ်အေးလျက်ရှိသည်။ ကျောက်စိမ်းထွက်ရှိရာ ဖားကန့်၊ လုံးခင်းဒေသမှကျောက်များတွင် တူး

ဖော်ရေးလုပ်ငန်းများ၊ ရေမဆေးကျောက်ရှာဖွေလုပ်ကိုင်မှုများ နည်းပါးပြီး အထွက်လျော့လျက်ရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးဒေသတွင်လည်း ကျောက်မျက်ရောင်တူးဖော်ရေးကုမ္ပဏီများနှင့် တစ်ပိုင်တစ်နိုင်ကျောက်စိမ်းတူးဖော်သူများ ရေမဆေးကျောက်ရှာဖွေသူများ ပြဿနာ

၂၀၁၈ ခုနှစ်အတွင်း ကျောက်မျက်ပြပွဲတွင် ပေးသွင်းရမည့် အာမခံကြေးထပ်မံတိုးမြှင့်

၂၀၁၈ ခုနှစ်အတွင်း ကျင်းပမည့် ကျောက်မျက်ရတနာပြပွဲများ၌ ကျောက်တွဲများဝယ်ယူရန် ပေးသွင်းရမည့်အာမခံပေါ်ငွေကို ၅ ရာခိုင်နှုန်းကောက်ခံရာမှ ၁၀ ရာခိုင်နှုန်းပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း ပြပွဲကျင်းပရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသန်းဇော်ဦးက ပြောသည်။

မြန်မာ့ကျောက်မျက်ရတနာပြပွဲများတွင် ကုန်သည်များအနေဖြင့် အာမခံပေါ်ငွေ ကြိုတင်ထည့်သွင်းပြီးမှသာ ပြပွဲမှကျောက်မျက်ရတနာများဝယ်ယူခွင့်ပြုထားပြီး ကြိုတင်ထည့်သွင်းထားသော အာမခံပေါ်ငွေ၏ အဆ ၂၀ တန် ကျောက်မျက်ကို ဝယ်ယူနိုင်ကြောင်း ပြပွဲကျင်းပရေးကော်မတီက စည်းကမ်းသတ်မှတ်ထားကာ ပြပွဲအတွင်းဝယ်ယူပြီး ကျောက်တွဲများကို ရက် ၆၀ အတွင်း ငွေအကျေ ပေးချေရမည်ဖြစ်ပြီး ပျက်ကွက်သောကုန်သည်ထံမှ ပေးသွင်းထားသောအာမခံငွေကို သိမ်းယူမည့်အပြင် နောင်ကျင်းပမည့်ပြပွဲသုံးပွဲတွင် ဝယ်ယူခွင့်ပိတ်ပင်ကြောင်းကို စည်းကမ်းသတ်မှတ်ချက်တွင် ပါရှိ

ထားသည်။

ယင်းနှင့်ပတ်သက်ပြီး လုပ်ငန်းရှင်များက စည်းကမ်းချက်များပြင်ဆင်ပေးရန် တောင်းဆိုလာသဖြင့် အာမခံပေါ်ငွေ ၁၀ ရာခိုင်နှုန်းတိုး၍ ပွဲဝယ်ပြစ်ဒဏ်မထားရန် သတ်မှတ်ပေးခြင်းဖြစ်ကြောင်း ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ကပြုလုပ်သည့် ကျောက်မျက်လုပ်ငန်းရှင်များအသင်း အစည်းအဝေးတွင် ကော်မတီအတွင်းရေးမှူး ဦးမင်းသူကပြောသည်။

ကျင်းပပြီးစီးခဲ့သောပြပွဲအများစုတွင် ကျောက်ဝယ်ယူမှု ၉၅ ရာခိုင်နှုန်းသည် တရုတ်ကုန်သည်များဖြစ်ပြီး တရုတ်ဈေးကွက်ကိုသာ အဓိကအားထားနေရသည်။ အဆိုပါတရုတ်ကုန်သည်များအနက် အချို့ကဈေးကွက်ဖျက်ရန် ရည်ရွယ်ချက်ဖြင့် ဈေးကြီးပေးဝယ်မှု ကြုံတွေ့ရသဖြင့် ယခုကဲ့သို့ အာမခံစနစ်ပြောင်းလဲကျင့်သုံးလိုက်ပါက အမှန်တကယ်ရောင်းဝယ်သူများ အကျိုးရှိနိုင်ကြောင်း ကျောက်စိမ်းကုန်သည် ဦးဝင်းအောင်က ပြောသည်။

လေးမောင်မောင်

ကန့်ဘလူမြို့နယ်၊ ဇင်းတောင်တော်ဒေသရှိ လင်းနီဂူကို သဘာဝနယ်မြေအဖြစ် သတ်မှတ်မည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဇင်းတောင်တော်ဒေသရှိ လင်းနီဂူတွင် သဘာဝသစ်တောဆိုင်ရာ လေ့လာနိုင်မည့်စခန်းကို လာမည့်မတ်လအတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှူး ဦးခင်မောင်ဝင်းကပြောသည်။

အဆိုပါ လင်းနီဂူနယ်မြေသည် ဧကတစ်သောင်းကျော် ကျယ်ဝန်းပြီး သဘာဝအတိုင်းတည်ရှိနေသည့်အ

များဖြစ်ပွားခဲ့သဖြင့် တူးဖော်ထုတ်လုပ်ခွင့်များ ယာယီရပ်နားထားကြရာ ကျောက်အထွက် လျော့နည်းလျက်ရှိသဖြင့် မန္တလေးဈေးကွက်ရှိ ကျောက်စိမ်းအသားကျောက်များ ဈေးတင်ရောင်းချနေကြကြောင်း သိရသည်။

သိဟကိုကို (မန္တလေး)

လေနီကြမ်း

ပြင် သန်းချီသည့်လင်းနီများနှင့် တောရိုင်းတိရစ္ဆာန်များ ကျက်စားရာနေရာဖြစ်၍ သဘာဝနယ်မြေအဖြစ် သတ်မှတ်ရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြထားရာ ခွင့်ပြုမိန့်ကျပြီဟုဆိုသည်။

လင်းနီတောင်လိုက်ဂူရှိရာ အနီးဝန်းကျင်တွင် သဘာဝလိုက်ဂူ ၄၂ ဂူရှိပြီး လင်းနီလိုက်ဂူ၊ ဦးစောမိုင်းလိုက်ဂူ၊ ဝက်ကာလိုက်ဂူတို့သည် ထင်ရှားပြီး အဆိုပါလိုက်ဂူများတွင် သဘာဝကျောက်ပန်းဆွဲများ၊ ကျောက်စားပွဲနှင့်လင်းနီများ နေထိုင်ကျက်စားသည်ကိုလေ့လာနိုင်ပြီး အများပြည်သူအပန်းဖြေနိုင်ရန် သဘာဝအခြေပြု ခရီးသွားနယ်မြေအဖြစ်ဖော်ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။



အဆွေခင်ဖွန်းဖွဲ့ကြလှဝယ်...

သက်ရှိသတ္တဝါများအနက် လူသည် အသိဉာဏ်အရှိဆုံးသတ္တဝါဖြစ်သည်။ ထိုအသိဉာဏ်အရှိဆုံး လူ၏သဘောသဘာဝမှာ တစ်ဦးတည်းမနေလို၊ အစုအဖွဲ့အသင်းအပင်းနှင့်နေလိုသည့်သဘောရှိကုန်၏ဟုလည်း ပညာရှင်များက အဆိုပြုကြ၏။ ထို့ကြောင့်ပင် ကမ္ဘာလူ့အဖွဲ့အစည်းကြီးဖြစ်တည်နေခြင်းပင်ဖြစ်၏။

ငြိမ်းချမ်းပျော်ရွှင်၍ စည်ပင်ဝပြောသော လူ့အဖွဲ့အစည်းကြီးရေရှည်တည်တံ့နေစေရန်အတွက် အဖွဲ့အစည်းအတွင်း ပါဝင်သူလူသားတိုင်းတွင်တာဝန်ရှိပေရာ လူအချင်းချင်းပေါင်းသင်းဆက်ဆံရေးဆိုင်ရာ ကျင့်ဝတ်များလိုက်နာ၍ ဆောင်ရန်၊ ရှောင်ရန်များကို သိထားသင့်၏။

ရှေးမြန်မာပညာရှိများက ပြုစုခဲ့သည့် အနှစ်သာရမည်သော၊ မိဘသဖွယ်မည်သော၊ ဆရာသမားနှင့်တူသော၊ မိတ်ဆွေနှင့်တူသော ဂုဏ်လေးမျိုးနှင့်ပြည့်စုံသည့် လောကနီတိကျမ်းလာ မိတ္တကဏ္ဍ၌ ပေါင်းသင်းအပ်သောမိတ်ဆွေကို ဤသို့ခွဲခြားပြဆို၏-

- (၁) အကျိုးစီးပွားကို ဆောင်ရွက်ခဲ့သော် ရန်သူသည် မိတ်ဆွေမည်၏။ အကျိုးစီးပွားကို မဆောင်ရွက်သော် မိတ်ဆွေသည်ပင် ရန်သူမည်၏။
- (၂) မျက်ကွယ်၌ ကျေးဇူးကိုချေဖျက်တတ်သော၊ မျက်မှောက်၌ ချစ်ဖွယ်သောစကားကို ပြောဆိုတတ်သော မိတ်ဆွေမျိုးကို အဆိပ်အိုး၌ကျရောက်

သော ပျားရည်ကို မသုံးဆောင်ဘဲ ရှောင်ကြဉ်ရသကဲ့သို့ ရှောင်ကြဉ်ရာ၏။

(၃) ပစ္စည်းဥစ္စာမရှိခဲ့သော် မိတ်ဆွေကလည်း စွန့်ခွာတတ်၏။ သားမယားတို့ကလည်း စွန့်ခွာတတ်ကုန်၏။ တစ်မိဝမ်းဖွားညီအစ်ကို မောင်နှမတို့ကလည်း စွန့်ခွာတတ်ကုန်၏။ လူတို့၏သဘောသည် ဥစ္စာရှိသူကိုသာလျှင် မှီဝဲပေါင်းသင်းလိုကုန်၏။ ထို့ကြောင့် ဥစ္စာသည် လောက၌ မိတ်ဆွေမည်၏။

(၄) ကျွန်သူခစား (အခိုင်းအစေ) တို့၏အကဲကို ခိုင်းစေကြည့်သောအခါ၌သိရာ၏။ ဆွေမျိုးအကဲကို ဘေးရောက်သောအခါ၌သိရာ၏။ မိတ်ဆွေအကဲကို ဥစ္စာနည်းသောအခါတို့၌သိရာ၏။ မယားအကဲကို စည်းစိမ်ကုန်မှ သိရာ၏။

(၅) ရန်သူကို အကျွမ်းမဝင်ရာ။ မိတ်ဆွေကိုလည်း အလွန်အမင်း အကျွမ်းမဝင်ရာ။ တစ်ခါတစ်ရံမိတ်ဆွေသည်ပင် အမျက်ထွက်လတ်သော် အပြစ်အားလုံးကို ထုတ်ဖော်ပြတတ်၏။

(၆) တစ်ကြိမ် အမျက်ထွက်ဖူးသောမိတ်ဆွေကို တဖန်ပြန်လည်၍ စေ့စပ်လိုသောသူသည် ကိုယ်ဝန်ကိုယူသော အသေထိုးခြင်းမကဲ့သို့ သေမင်းကို ယူသည်မည်၏။

(၇) မျက်နှာက ပဒုမ္မာကြာကဲ့သို့ရွှင်၏။ ပြောဆိုသောစကားက စန္ဒကူးနံ့သာကဲ့သို့ အေးမြ၏။ စိတ်နှလုံးမှာမူ လျင်စွာသေစေတတ် အဆိပ်နှင့်တူ၏။

ဤကဲ့သို့ သဘောထားရှိသူမျိုးကို မပေါင်းသင်းရာ။

(၈) ဦးချိုရှိသောသတ္တဝါကို အတောင် ၅၀ ဝေးသောအရပ်မှ ရှောင်ကြဉ်ရာ၏။ မြင်းကို အတောင် ၁၀၀ ဝေးသောအရပ်မှ ရှောင်ကြဉ်ရာ၏။ ဆင်ကိုအတောင် ၁,၀၀၀ ဝေးသောအရပ်မှ ရှောင်ကြဉ်ရာ၏။ မကောင်းသောသူကို အရပ်ဒေသစွန့်ခွာသဖြင့် ရှောင်ကြဉ်ရာ၏။

(၉) ရောဂါနိပ်စက်သောအခါ၊ ငတ်မွတ်ခေါင်းပါးသောအခါ၊ စည်းစိမ်ပျက်စီးသောအခါ၊ ရန်သူဖမ်းမိသောအခါ၊ မင်းအိမ်တံခါး (တရားရုံး) ၌ အမှုဆိုင်ရသောအခါ၊ ခန္ဓာဝန်ထုပ်အကောင်ပုပ်ကို မြှုပ်နှံပြာချသူသန်ကိစ္စ ကြုံသောအခါ ဤအခါတို့၌ ရပ်တည်ကူညီသောသူသည် မိတ်ကောင်းဆွေကောင်းမည်၏။

(၁၀) ကြွေးကြွင်း၊ မီးကြွင်း၊ ရန်ကြွင်း ဤသုံးမျိုးသည် အဖန်တလဲလဲတိုးပွားတတ်၏။ ထို့ကြောင့် အကြွင်းကိုမထားရာ။

လူအချင်းချင်း ပေါင်းသင်းဆက်ဆံကြရာ၌ ‘စကား’ သည် အဓိကဆက်သွယ်ရေးကိရိယာပင်ဖြစ်၏။ မြန်မာသက္ကရာဇ် ၁၁၉၀ ခုနှစ်တွင်ပေါ်ထွန်းခဲ့သော ညောင်ပင်သာ ဦးပုညက ‘စကား’ နှင့်ပတ်သက်၍ ဤသို့ဆို၏-

(၁) လောဘကြီးသူ စကားပို။ ဒေါသကြီးသူ စကားတို။ မောဟကြီးသူ စကားအို။ ကောဓကြီးသူ စကားယို။ မာနကြီးသူ စကားမို။ ဆိုကြသည့်အလိုနှင့် ပိုသည်၊ တိုသည်၊ အိုသည်၊

အမေအိုရဲ့စေတနာ



- အမေအိုဟာ မိခင်ဆန်ဆန် လျှောက်လှမ်းနေတဲ့ပန်းတိုင်မှာ မေတ္တာခင်း၍ မျှော်လင့်ခြင်းကောင်းကင်ထက် ကြယ်အိပ်မက်တွေ ခတ်ပျံ့ပို့ ...။
- အမေအိုဟာ လူသားဆန်ဆန် လက်ကမ်းကြိုနေတဲ့အိမ်မှာ အကြင်နာပန်းခင်းတွေနဲ့ တော်ဝင်ပန်းရနံ့ ကမ္ဘာမြေအားလုံးကို မွှေးပျံ့ပို့ ...။
- အမေအိုဟာ အနာဂတ်အတွက် ခန့်ခွဲတကျခိုက်ပြီး လက်တွေ့ရည်မှန်းချက်နဲ့ ပျော်ရွှင်မှုဘဝ လောကတစ်ခုလုံး လှပပို့ ...။
- ခြောက် အမေအို သူ့အတွက် အခွင့်အထူးကို မခံစားသူ့အတွက် အမြင့်အထူးကို မခံစားသာမန်ဘဝကို အမြတ်တနိုး သာမန်အလှကို အသက်တန်ခိုး အစိုးမရတဲ့ အစိုးရခြင်းထက် အကျိုးကို လို့လားတောင့်တခဲ့တော့ ယုံကြည်ခြင်း အားကိုးခြင်း လေးစားခြင်း ရင်ထဲမှာ တစ်မိမိမိမိဆင်းလို့နေလေရဲ့ ...။

ရိုးတံ (ပုလဲနယ်)

- ယိုသည်၊ မိုသည် စကားများကို သတိထားစဉ်းစား၍မှတ်။
- (၂) တံတားအို မှောင်ကိုမလျှောက်နှင့်။ စကားဆို တောင်လိုမမောက်နှင့်။ တံတားအို မှောင်ကိုလျှောက်က ကျိုးတတ်သည်။ စကားဆို တောင်လိုမမောက်က ငြိုးတတ်သည်။ ဗုဒ္ဓက ဤသို့ဟောမိန့်သည်- ‘ချစ်သားရာဟု’ ပြောမည့်စကား မပြောမီ စဉ်းစား
- စဉ်းစားပြီး ပြောပြောပြီးစကား ပြန်စဉ်းစား လူ့အသက်ရှင်နေသမျှ လူအချင်းချင်းပေါင်းသင်းဆက်ဆံ၍ လူ့အဖွဲ့အစည်း တည်ဆောက်ကြရမည်သာ ဖြစ်သည်။ လူသားအားလုံး ကိုယ့်စည်းကိုယ်လုံ၍ ပျော်ရွှင်ငြိမ်းချမ်းသော လူ့ကမ္ဘာကြီးတည်ဆောက်နိုင်ကြပါစေသတည်း။

မောင်လူအေး

ဆားဈေးတက်သဖြင့် မွန်ပြည်နယ်တွင် ထုတ်လုပ်မှုတိုးမြှင့်

မွန်ပြည်နယ်အတွင်း ယမန်နှစ် ဆားထုတ်ရာသီတွင် ဆားကြမ်းတစ် ပိဿာ ကျပ် ၉၀ ခန့်သာရှိပြီး ယခု နှစ် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဆား ထုတ်လုပ်မှု၌ ဆားကြမ်းတစ်ပိဿာ ကျပ် ၁၅၀ အထက် ဆားဈေးနှုန်း မြင့်တက်လာခြင်းကြောင့် ဆားကြမ်း ထုတ်လုပ်မှုမြှင့်တက်တိုးတက်လာ ကြောင်း မြန်မာ့ဆားနှင့်အဏ္ဏဝါဓာတု ဗေဒပစ္စည်းထုတ်လုပ်ရောင်းဝယ်ရေး လုပ်ငန်း (မွန်ပြည်နယ်) ရုံးမှသိရ သည်။

ဆားဈေးကွက် ပြန်လည်ဦးမော့ လာ၍ ယခုနှစ်ဆားထုတ်ရာသီတွင် ယခင်ရာသီထက် ဧက ၂၅၀ တိုးလာ ပြီး ရပ်နားထားသည့်ဆားကွင်းတွေ ပါ ပြန်လည်လုပ်ကြသည်။ ယမန်နှစ် က ဆားကြမ်းတန်ချိန် ၂၁,၀၀၀ ကျော်ထုတ်လုပ်ပြီး ယခုနှစ်တွင် ဆားကွင်းတိုးလာသဖြင့် ထုတ်လုပ် နိုင်မှုကို တန်ချိန် ၂၇,၀၀၀ ကျော် လျာထားကြောင်း ပြည်နယ်ဦးစီးမှူး က ပြောသည်။

ယခုနှစ်ဆားရာသီတွင် မွန်ပြည်

နယ်အတွင်း ဆားထုတ်ကွင်း ၂၈၃၉ ဧကရှိပြီး ယမန်နှစ်ဆားထုတ်ရာသီ တွင် ၂၅၉၀.၅၆ ဧကသာရှိခဲ့သည်။ ဆားလုပ်ငန်းကို မိုးကုန်လ နိုဝင်ဘာ လမှမေလအကုန်ထိ ဆောင်ရွက်ရ ပြီး မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ ပငရွာ၊ ကရပွိရွာ၊ ကျိုက္ခမီမြို့ရှိ စက်စဲ၊ ပေါင်မြို့နယ်ရှိ ထန်းပင်ချောင်းရွာနှင့် ရေးမြို့နယ် ပလိုင်ကီးကျေးရွာတို့ သည် နေလှန်းဆားအများအပြား ထုတ်လုပ်သည့် ဒေသများဖြစ်သည် ဟု သိရသည်။

ဝင်းမြင့်ဦး



အောင်လံမြို့နယ် တောင်သူအများစု

ကြံသကာဈေးကောင်းနေခြင်းကြောင့် ကြံသကာချက်လုပ်

အောင်လံမြို့နယ်၊ ကြံစိုက် တောင်သူအများစုသည် ကြံသကာ ဈေးကောင်းနေခြင်းကြောင့် ကြံကို သကြားစက်ရုံသို့ပေးသွင်းသည်ထက်

၁,၃၅၀ ကျပ်ဈေးသာရှိရာမှ ဒီဇင်ဘာ လအတွင်း ကြံသကာတစ်ပိဿာ ကျပ် ၁,၅၀၀ အထိ ဈေးတက်လာ သောကြောင့် ကြံသကာပိုမိုချက်လုပ်

အမရာခိုင်

ကြောင်း အောင်လံမြို့နယ်၊ ကျော်စွာ ကျေးရွာမှ ကြံစိုက်တောင်သူတစ်ဦး ကပြောသည်။



ကြံသကာချက်လုပ်ရောင်းချမှု ပိုမို လုပ်ဆောင်နေကြောင်း အောင်လံ မြို့နယ်ရှိ ကြံစိုက်တောင်သူများထံမှ သိရသည်။

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလကုန် ပိုင်းတွင် ကြံသကာတစ်ပိဿာလျှင်

ကြောင်းနှင့် ကြံတစ်တန်လျှင် ကြံ သကာပိဿာ ၇၀ ခန့်ထွက်ရှိပြီး လောင်စာအဖြစ် ကြံကြိတ်ဖတ်များ နှင့်ကြံရွက်များကိုသာ ပြန်လည်အ သုံးပြုရသောကြောင့် အခြားစရိတ် ကုန်ကျမှုမရှိဘဲ တွက်ခြေကိုက်

အောင်လံမြို့နယ်အတွင်း ယခု နှစ်မိုးကြုံစိုက်ရာသီတွင် ကြံစိုက်ဧက ၆,၈၉၄ စိုက်ပျိုးခဲ့ကြောင်း အောင်လံ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ထုတ်ပြန်သောစာရင်းများအရ သိရှိရ ပြီး ကြံတစ်ဧကစိုက်ပျိုးလျှင် ကျပ်

ဝါးကုန်ကြမ်းဈေးတက်ခြင်းကြောင့် ချောင်းဦးဒေသထွက် တောင်းနှင့်ဖျာ ဈေးနှုန်းမြင့်တက်

မုံရွာခရိုင်၊ ချောင်းဦးမြို့၊ အမြင့် မြို့ဟောင်း၊ စံပြကျေးရွာ နန်းဦးရပ် ကွက်မှအဓိကထုတ်လုပ်သည့် နှီးဖြင့် တောင်းရက်ရသော လုပ်ငန်းများ တွင် ဝါးကုန်ကြမ်းဈေးတက်နေခြင်း ကြောင့် တောင်းနှင့်ဖျာဈေးနှုန်းမြင့် တက်နေကြောင်း ဒေသခံတောင်း၊ ဖျာရက်လုပ်သူများထံမှ သိရသည်။

ချင်းတွင်းမြစ် အထက်ပိုင်း ဒေသများမှထွက်ရှိသော တင်းဝါး၊ မဲဒင်းခဝါးဖြင့် နှီးထည်များအဓိက ရက်လုပ်ပြီး လက်ရှိအချိန်တွင် မဲဒင်းခ ဝါးတစ်လုံးလျှင် ကျပ် ၁,၂၀၀ ဈေး နှုန်းပေးဝယ်ရပြီး ဝါးတစ်လုံးလျှင် ဖျာတစ်ချပ်ရက်လုပ်နိုင်သည်။ တင်း ဝါးတစ်လုံးလျှင် ကျပ် ၉၀၀ ပေးရပြီး



အဆိုပါ နှီးဖြင့်တောင်းရက် သောလုပ်ငန်းများတွင် ယခင်နှစ်က ဝါးကုန်ကြမ်းတစ်လုံးလျှင် သုံးရာ ကျပ်မှယခုနှစ်တွင် ကျပ်တစ်ထောင် ကျော်အထိ ဈေးတက်သဖြင့် လယ် ယာလုပ်ငန်းသုံး တောင်းဈေးနှုန်းမြင့် တက်ခြင်းဖြစ်ကြောင်းသိရသည်။

ဖျာတစ်ချပ်အတွက် တင်းဝါးနှစ်လုံး ကုန်ကျသည်။ ယခင်ဝါးဈေးမတက် မီက ဖျာတစ်ချပ်လျှင် ကျပ် ၂,၅၀၀ ခန့်ဖြင့်ရောင်း၍ ယခုအခါ ကျပ် ၃,၀၀၀ ဖြင့် ရောင်းချကြောင်းသိရ သည်။

စံမျိုးထက်

ဝါးပိုးဝါးတစ်သိန်း လစဉ်ဝယ်ရန် တောင်ကိုရီးယား ကမ်းလှမ်း

တောင်ကိုရီးယားနိုင်ငံက မြန်မာ နိုင်ငံမှထွက်ရှိသော ဝါးပိုးဝါးအလုံး ရေ တစ်သိန်းလစဉ်ဝယ်ယူမည်ဟု ကမ်းလှမ်းထားကြောင်း မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်းထံမှ သိရှိရ သည်။

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလအတွင်း က ကိုရီးယားနိုင်ငံအနေဖြင့် ပင်လယ် ရေညီလုပ်ငန်းများတွင် အသုံးပြုနိုင် ရန် လာရောက်စုံစမ်းမှုများပြုလုပ်ခဲ့ ပြီး အချက်အလက်တောင်းယူမှုများ ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံဝါးစိုက် ပျိုးရေးအသင်းကော်မတီဝင် ဦးခင် လှအောင်က ပြောသည်။

ပုဂ္ဂလိကဝါးစိုက်ခင်းများ ထူ

သုံးသိန်းကျော်ကုန်ကျပြီး တန် ၃၀ မှ ၄၀ အထိထွက်ရှိကြောင်း အောင် လံမြို့နယ် စိုက်ပျိုးရေးဌာန မြို့နယ် ဦးစီးမှူးထံမှ သိရသည်။

ထောင်ရန်လက်ရှိတွင် စီမံကိန်းများ ရေးဆွဲလျက်ရှိပြီး ရန်ကုန်တိုင်းဒေသ ကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ နေပြည်တော်နှင့်ရှမ်း ပြည်နယ်တို့တွင် ဝါးစိုက်ခင်းများ ထူ ထောင်မည်ဖြစ်ပြီး ဝါးစိုက်ခင်းများ ထူထောင်ပြီးပါက ခြောက်နှစ်ခန့် အကြာတွင် ထုတ်လုပ်နိုင်မည်ဖြစ် ကြောင်း မြန်မာနိုင်ငံဝါးစိုက်ပျိုးရေး အသင်းတာဝန်ရှိသူများထံမှ သိရ သည်။

လက်ရှိတွင် ပြည်တွင်း၌ဝါးအ သုံးပြုမှုနည်းလာပြီး ဝါးနှင့်ပြုလုပ် သည့် လက်မှုအနုပညာကုန်ချောများ ကို ပြည်ပပို့ကုန်အဖြစ် တင်ပို့လေ့ရှိ ပြီး နယ်စပ်ကုန်သွယ်ရေးအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝါးအလုံးလိုက် တင်ပို့ခြင်းများရှိကြောင်း သိရသည်။

ဟိန်းသူ

ယေဘုယျအားဖြင့် အလေ့အကျင့်ရှိခြင်းဆိုသည်မှာ ပုံမှန်လုပ်ဆောင်မှု၊ နေ့စဉ်၊ ရက်ခြား၊ အပတ်စဉ် လုပ်ဖြစ်၊ လုပ်လေ့လုပ်ထရှိသော အကျင့်ပါနေမှုကို ဆိုလိုပါသည်။ ‘ပါးစပ်အကျင့်၊ ဝမ်းအကျင့်’ ဟူ၍ရှိပါသည်။

ကျွန်တော်တို့ အလယ်တန်းကျောင်းသားဘဝက နံနက်စာထမင်းကို ကျောင်းမသွားမီ အပြီးအစီးစားသောက်သွားပါသည်။ ကရိုက်ထများသော ထမင်းချိုင့်ဖြင့် အပိုအလုပ်ရှုပ်မခံချေ။ နံနက်ပိုင်း ထမင်းစားကျောင်းဆင်းချိန် ရှိပါသော်လည်း ကျွန်တော်တို့မှာ ထမင်းစားသောက်ပြီးသူများဖြစ်နေပါသည်။ တံငါငါးဖမ်းပိုက်ချသည့် ရေလုပ်သားများလည်း နံနက်ပိုင်းကတည်းက မနက်စာထမင်းကို အပြီးအစီးစားသွားကာ တစ်နေကုန်မြစ်ထဲတွင် ပိုက်ချ၊ တစ်နေကုန် အလုပ်လုပ်၏။ ညနေမှောင်မှ အိမ်သို့ပြန်ရောက်၏။ အလေ့အကျင့်ရှိလျှင် နေနိုင်ပါသည်။

တချို့က တစ်နေ့လျှင် နံနက်စာ၊ နေ့လယ်စာ၊ ညနေစာ သုံးကြိမ်စားပါသည်။ ဤသည်မှာလည်း အလေ့အကျင့်ပင်ဖြစ်ပါသည်။ တချို့က အလေ့အကျင့်ဖြစ်လွယ်၊ ရလွယ်တတ်ကြသော်လည်း တချို့မှာအလေ့အကျင့်ဖြစ်နေပြီဟူ၍မရှိဘဲ ကြုံရာကျပန်း အလေ့အကျင့်လုပ်မရ။ ကြုံသလို၊ ဖြစ်သလို စားသောက်နေထိုင်လုပ်ကိုင်ဆောင်ရွက်တတ်ကြပါသည်။

ကျွန်တော်က ဘယ်လိုကဘယ်လိုဖြစ်မှန်းမသိချေ။ အလေ့အကျင့်ရလွယ်၊ ဖြစ်လွယ်၊ ပုံစံကျလွယ်သူမျိုး ခေါက်ရိုးကျိုးလွယ်သူမျိုးဖြစ်ပါသည်။ ငါးတန်းကျောင်းသားအရွယ်က ကျောင်းစာမဟုတ်သော ဝတ္ထုစာအုပ်၊ စာရေးဆရာဗိုလ်မြင့်၏ စစ်အချစ် တိုက်ကင်းကိုဖတ်မိသည်နှင့် ဒီလိုစာအုပ်မျိုးလည်းရှိတာကိုး။ စိတ်ဝင်စားစရာ ကမ္ဘာသစ်တစ်ခုကို တွေ့ပြီဟူသောသဘောနှင့် စာဖတ်အလေ့အကျင့် ကောက်ကာငင်ကာ

ရသွားပါတော့သည်။ အလေ့အကျင့်ဖြစ်မှုအရ မလုပ်ရလျှင် မရိုးမရွံ့နှင့်နေထိုင်မသာ ဖြစ်ရသည်အထိ စွဲလန်းတတ်ပါသည်။ သည်တို့မှာ အသိတရား၏ပြဌာန်းမှုတည်း။ အလေ့အကျင့်မှာ နှစ်ပိုင်းရှိပါသည်။ ကိုယ်ခန္ဓာရုပ်ပိုင်းဆိုင်ရာအလေ့အကျင့်နှင့် စိတ်ပိုင်းဆိုင်ရာ၊ အမူ



စာဖတ်အလေ့အကျင့်ရှိသော ကျွန်တော်သည် အချိန်ပိုအချိန်အား ရှိနေတုန်း ဖတ်စရာစာအုပ်မရှိလျှင် ရည်းစားကိုလွမ်းသလို စာအုပ်ကို လွမ်းပါသည်။ အနေရ အထိုင်ရခက်၏။ အလဟဿကုန်သွားမည့်အချိန်ကို နှမြော၏။ စာအုပ်ဖတ်နေလိုက်ရလျှင် ဇိမ်ပဲဟုတွေးကော စာအုပ်ကို လွမ်းတနေမိပါတော့သည်။

အလေ့အကျင့်မှာ ကောင်းသော အလေ့အကျင့်၊ အကျိုးရှိ၍ အပြစ်အနာအဆာကင်းသော၊ တစ်သက်လုံးစွဲမြဲစွာ လိုက်နာကျင့်ကြံအပ်သော အလေ့အကျင့်ကောင်းမျိုးလည်းရှိ၏။ ဥပမာ-စာဖတ်အလေ့အကျင့်၊ ကိုယ်လက်လှုပ်ရှားအားကစားအလေ့အကျင့်၊ တူရိယာတီးမှုတ်သော အလေ့အကျင့်၊ တေးသီချင်းဆိုငြိုးတတ်သောအလေ့အကျင့်၊ လူရိုးလူဖြောင့်၊ လူတည်လူမှန်သာ ဖြစ်လိုသောအလေ့အကျင့်၊ လွတ်လပ်ခြင်းကိုမြတ်နိုးခြင်း၊ တရားမျှတမှုကိုလိုလားခြင်း၊ တန်းတူရည်တူသဘောထားဆက်ဆံရေးကို တန်ဖိုးထားသော အလေ့အကျင့်ကောင်းတို့မှာ မသေမချင်းစွဲမြဲစေသင့်ပါသည်။ ဤ

အကျင့်ပိုင်းဆိုင်ရာ အလေ့အကျင့်ဟူ၍ရှိပါသည်။ အလေ့အကျင့်ကောင်းတိုင်း ကာယကံရှင်ကိုအကျိုးကျေးဇူးရှိစေမည်။ တန်ဖိုးတက်စေမည်သာဖြစ်၏။ အလေ့အကျင့်ကောင်းကို အကျင့်ကြီးပါအောင် ပြုစုပျိုးထောင်မြေတောင်မြှောက် တည်ဆောက်နိုင်ဖို့ သိလိုရင်းဖြစ်ပါသည်။ ‘အလိမ္မာစာမှာရှိ၊ စာအုပ်စာပေ လူမိတ်ဆွေ’ စာဖတ်အလေ့အကျင့်ရှိ အလေ့အကျင့်လုပ်ပါဟု တဖွဖွတရရ တိုက်တွန်းနေကြ၊ လှုံ့ဆော်နေကြသည့် ကြားက စာကြောက်သူ၊ စာမဖတ်သူ၊ စာဖတ်ပျင်းသူ အများကြီးရှိပါသည်။

အလေ့အကျင့်ရှိပါသည်ဆိုရာတွင်လည်း သာမန်အလေ့အကျင့်ရှိပါသည်ဆိုရုံ၊ မည်ကမတ္တမှသည် တင်းပြည့်ကျပ်ပြည့် ထက်သန်တက်ကြွသည့် အလေ့အကျင့်မျိုးလည်းရှိပါသည်။

‘လူ့စိတ်သည် မကောင်းမှု၌မွေ့လျော်၏’ ဆိုသော စကားအတိုင်း မကောင်းသောဘေးဥပဒ်အန္တရာယ်မကင်းသော အလေ့အကျင့်ဆိုးများနှင့်အသားကျခေါက်ရိုးကျိုးကာ စနစ်မကျမှုများနှင့် နေသားတကျဖြစ်နေ

သူများလည်းရှိပါသည်။ အလေ့အကျင့်ရ အကျင့်ကြီးပါကာ စွဲမြဲသွားပါက တချို့မှာ ဝဋ်ကြမ္မာတစ်မျိုးနွယ် ပြုပြင်ပြောင်းလဲ၍ပင် မရတော့ချေ။

စာဖတ်အလေ့အကျင့် မရှိသူတို့မှာ စာဖတ်ပျင်းသောအလေ့အကျင့် ရနေသူများဟု ဆိုရပါမည်။ မရှိတာထက် မသိတာခက်ဟုဆိုကြ၏။ မသိတာထက် မသိချင်တာပိုခက်ပါသည်။ မသိချင်သော အလေ့အကျင့်ရနေသူအား အသိအမြင်ဗဟုသုတကြွယ်ဝအောင်၊ ဉာဏ်ကျယ်အောင်၊ ဉာဏ်ပြေးနိုင်အောင် စာဖတ်အလေ့အကျင့် လုပ်ခိုင်းမှုမှာ ‘ဟောရင်းသာ ပျံလွန်တော်မူမည်၊ ဆန်ဖြူတစ်ခွက် ထွက်မည့်ပုံမပေါ်’ ကိန်းဆိုက်ကာ လက်ဝင်ပင်ပန်းပါမည်။

× × ×
အလေ့အကျင့်များလျှင် အမှားအယွင်းကင်းကာ ကျွမ်းကျင်မှု နိုင်နင်းမှု၊ ကျင့်လည်မှုကို ရရှိစေပါသည်။ တူရိယာသမားတို့သည် သီချင်းတစ်ပုဒ်ပိုင်နိုင်စွာတီးမှုတ်နိုင်ရန် လေ့ကျင့်တီးမှုတ်မှု အကြိမ်ရှစ်ရာနှင့်အထက် လုပ်ရသည်ဆိုပါသည်။ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ သန်စွမ်းရေးအတွက် အလေ့အကျင့်များများလုပ်ပေးလေ တိုးတက်မှု၊ ကြံ့ခိုင်မှု၊ သန်စွမ်းမှုအတိုင်း အတာ မြင့်တက်လေဖြစ်ပါသည်။ ထို့အတူ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်သန်စွမ်းမှုကိုလည်း အလေ့အကျင့်လုပ်ယူ၍ရပါသည်။ ဖြစ်ပါသည်။ နည်းလမ်းစနစ်ရှိ၏။

ကျွန်တော့်မှာ တာဝေးအပြေးသမားအလုပ်ကို အသက် ၁၇ နှစ်သားအရွယ်မှစကာ ငယ်ဂုဏ်ငယ်အားကုန်သော ၃၅ နှစ်အရွယ်ထိ နှစ် ၂၀ လေ့လာလိုက်စားဖူးသူဖြစ်ပါသည်။ နှစ်စဉ်နှစ်စဉ်အပြေးပြိုင်ပွဲအတွက် အပြေးလေ့ကျင့်၊ ကြိုတင်ပြင်ဆင်မှုလုပ်ရ၊ ပြိုင်ပွဲဝင်ရခြင်းကြောင့် တာဝေးအပြေးအားကစားမှ ရအပ်သော အလေ့အကျင့်ကောင်းများ ကျွန်တော်ဘဝတစ်ခုလုံးသို့ လွှမ်းမိုးကြီးစိုးခြယ်လှယ်သွားသလို ဖြစ်ကုန်ပါသည်။

တာဝေးအားကစားကို လေ့လာလိုက်စားရာမှ အလေ့အကျင့်ကောင်းရသွား၊ အကျင့်ကြီးပါသွား၊ ကျွန်တော့်အားလွှမ်းမိုးမှုများမှာ မနည်းလှချေ။ နှစ်ပေါင်းများစွာ စွဲစွဲမြဲမြဲကျင့်ကြံလိုက်နာကျင့်သုံးရာမှာ နှစ်သက်သဘောကျကာ ဗီဇစရိုက်လိုစွဲမြဲသွားမှုဖြစ်ပါသည်။ အလေ့အကျင့်ရကာ ပြိုင်ပွဲတိုင်းကို အကောင်းဆုံးပြိုင်ပွဲဝင်မှုဖြစ်အောင် အားသွန်ခွန်စိုက် ဖိဖိစီးစီးချည်းလုပ်တတ်သည့် အလေ့အကျင့်မျိုးကျွန်တော့်တွင် ဖြစ်တည်၏။

နောက်ထပ်အားကစားစိတ်ဓာတ်အရ ကျွန်တော်ရအပ်သောအလေ့အကျင့်ကောင်းမှာ ဝါသနာတူ၊ ရည်မှန်းချက်တူပြိုင်ဘက်များကို ရန်သူလိုသဘောမထားဘဲ တရားမျှတစွာ စည်းကမ်းနည်းလမ်းနှင့်အညီ ချစ်ကြည်လေးစားရင်းက မိမိစွမ်းရည်ရှိသည့်အတိုင်း အဖြေရလဒ်ကိုလက်ခံသဘောတူတတ်မှုဖြစ်ပါသည်။

လူတို့၏ အလေ့အကျင့်သဘောသဘာဝမှာ အထက်ဖော်ပြပါအတိုင်း တရားကိုယ်သဘောသွားရှိပါသည်။ အလေ့အကျင့်ကောင်းအား အသိသတိပွား၍ ပြုစုပျိုးထောင်တည်ဆောက်နိုင်လျှင် အကျိုးကျေးဇူးဖြစ်ထွန်းကာ မိမိတန်ဖိုးတက်ပါမည်။ မကောင်းသောအလေ့အကျင့်ကို တည်ဆောက်မိပါက အကျိုးယုတ်ကာ ထိခိုက်နစ်နာပါမည်။ မည်သူမပြုမိမိမူချည်းသာ။ မိမိ၏အလေ့အကျင့်မှ ရရှိအပ်သောအကျိုးသက်ရောက်မှုအား မိမိဘာသာတာဝန်ယူရပါမည်။

သေချာသည်မှာ မိမိကိုယ်ကျိုးစီးပွားတိုးတက်ရာ ကောင်းမွန်ကြောင်း အလို့ငှာ ဘေးဥပဒ်အန္တရာယ်မရှိ၊ အပြစ်ကင်းသော အလေ့အကျင့်ကောင်းများကို ကြိုးစားတည်ဆောက်သင့်ပါသည်။ အပျင်းထူ၊ သက်သာခို၊ အနေချောင်သော အလေ့အကျင့်မှာ နေရင်းထိုင်ရင်းက အလိုအလျှောက် ဖြစ်တည်လာမည့် အလေ့အကျင့်မျိုး ဖြစ်ကြောင်း အသိပွား၊ သတိထားကြပါကုန်။

စိမ်းစိုဦး

နာဂဒေသတွင် ဆရာ၊ ဆရာမ ၅၀၀ ခန့်လစ်လပ်နေ

နာဂဒေသသည် သွားလာရေး ခက်ခဲနေခြင်းကြောင့် လဟယ်၊ နန်းယွန်းနှင့် လေရှီးမြို့နယ်များတွင် ကလေးငယ်များ ပညာသင်ကြားရေးအတွက် ဆရာ၊ ဆရာမ ၅၀၀ ကျော် လစ်လပ်နေကြောင်း လဟယ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကယ်က ပြောသည်။

ဝန်ထမ်း ၂၆၀ ဦးလိုအပ်ပြီး ကျန်သည့်မြို့နယ်တွေ ပေါင်းလိုက်ပါက ဆရာ၊ ဆရာမ ၅၀၀ ကျော်လိုအပ်နေကြောင်းနှင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် မလာတာလည်းရှိကြောင်း ၎င်းကပင်ဆိုသည်။

နာဂဒေသ၊ လဟယ်မြို့နယ်တွင် ဆရာ၊ ဆရာမအခက်အခဲကြောင့်



နာဂဒေသတွင် ယခုနှစ်အတွင်း ပညာရေးဝန်ထမ်းဆရာ၊ ဆရာမ အပြောင်းအရွှေ့များ ပြုလုပ်ခဲ့ပြီးချိန်တွင် တာဝန်ထမ်းဆောင်ရန်ပြန်ရောက်မလာသော ဆရာ၊ ဆရာမ ဝန်ထမ်း ၁၀၀ ခန့်ရှိကြောင်း၊ လဟယ်မြို့နယ်တွင် လစ်လပ်ဆရာ၊ ဆရာမ

ကျောင်းမဖွင့်နိုင်သေးသော ကျေးရွာ ၄ ရွာခန့်ရှိပြီး ဆရာ၊ ဆရာမတစ်ယောက်တည်းဖြင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများကို ပညာသင်ကြားပေးနေသော ကျေးရွာအများအပြားရှိကြောင်း ဦးကယ်က ပြောသည်။ သပြေခင်သိန်းဟန်

ရတနာနှင့်ရောဝတီအိမ်ရာစီမံကိန်း ကြန့်ကြာနေ

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ၂၀၁၃ ခုနှစ်ကတည်းက အကောင်အထည်ဖော်တည်ဆောက်နေသည့် ရတနာနှင့်ရောဝတီအိမ်ရာစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနက သုံးနှစ်အတွင်းအပြီးတည်ဆောက်ရန် စီစဉ်ထားခဲ့သော်လည်း အိမ်ခြံမြေဈေးကွက်အေးနေခြင်းကြောင့် တည်ဆောက်မှုအပိုင်းကြန့်ကြာနေကြောင်း မြို့ပြနှင့်အိမ်ရာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်ကပြောသည်။



အဆိုပါအိမ်ရာစီမံကိန်းတွင် အဆောက်အအုံ ၄၉ လုံး၊ တိုက်ခန်းပေါင်း ၄၆,၆၀၀ ပါဝင်ပြီး တိုက်ခန်းတစ်ခန်း၏ တန်ဖိုး ကျပ်သိန်း ၆၀၀ ခန့်ရှိ၍ ဈေးနှုန်းကြီးမြင့်နေသည့်အပြင် ရန်ကုန်မြို့နှင့်လည်း သွားလာရေးအခက်အခဲရှိသည်ဟု မြို့ပြဖွံ့ဖြိုးရေးပညာရှင်အချို့က သုံးသပ်ကြသည်။

လက်ရှိ အိမ်ခြံမြေဈေးကွက်မှာအေးနေပြီး အရောင်းအဝယ်ကျဆင်းနေသည့်အတွက် စီမံကိန်းပြီးစီးမည့်အချိန်ကို အတိအကျမပြောနိုင်သေးကြောင်း ဦးမင်းထိန်ကထပ်မံသိရသည်။

လက်ရှိကွန်ဒိုတိုက်ခန်းဈေးသည် ၂၀၁၃ အိမ်ခြံမြေဈေးကွက်ကောင်းချိန်က ဈေးနှုန်းနှင့်နှိုင်းယှဉ်ကြည့်ပါက တစ်ခန်းလျှင် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ဈေးကျနေကြောင်း Myanmar House.com မန်နေဂျင်းဒါရိုက်တာ ဦးနေမင်းသူက သုံးသပ်ပြောကြားသည်။

မျိုးလှိုင်ဝင်း

ဂျပန်ရုပ်ရှင်ပွဲတော် ၂၀၁၈ ကျင်းပမည်

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးနှင့်ဂျပန်ဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသော ဂျပန်ရုပ်ရှင်ပွဲတော် ၂၀၁၈ ကို ဇန်နဝါရီလ ၁၉ ရက်နေ့မှ ၂၈ ရက်နေ့အထိ ရန်ကုန်မြို့တွင်

သွားမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၉ ရက်နေ့က ရန်ကုန်မြို့ရှိ မြန်မာဒီပိုမိုခန်းမ၌ ကျင်းပပြုလုပ်သော စာနယ်ဇင်းမိတ်ဆက်ရှင်းလင်းပွဲတွင် ဂျပန်ဖောင်ဒေးရှင်းမှ Director General



လည်းကောင်း၊ ဖေဖော်ဝါရီလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ မန္တလေးမြို့တွင်လည်းကောင်း ကျင်းပပြုလုပ်

Mr.Koji Sato က ပြောသည်။ အဆိုပါ ဂျပန်ရုပ်ရှင်ပွဲတော်တွင် ၂၀၁၆ ခုနှစ် နောက်ပိုင်းရိုက်ကူးထား

မျိုးသုဉ်းရန်နီးစပ်နေသည့်သောင်လိပ်အား မျိုးဆက်ပြန့်ပွားနိုင်ရန် ဆောင်ရွက်

မြန်မာနိုင်ငံတွင် သုံးကောင်သာ ကျန်ရှိတော့သည့် သောင်လိပ် (ရေငန်လိပ်) များကို မျိုးဆက်ပြန့်ပွားနိုင်စေရန် ဆောင်ရွက်နေကြောင်းသိရသည်။

အဆိုပါသောင်လိပ်များကို ရန်ကုန်မြို့၊ ဗိုလ်တစ်ထောင်ဘုရားရှိ ရေကန်တွင် သောင်လိပ်တစ်ကောင်နှင့် မွန်ပြည်နယ် ဘီလူးကျွန်းချောင်းဆုံမြို့နယ်၊ ရွာလွတ်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းရေကန်တွင် သောင်



သော ဂျပန်ရုပ်ရှင်ဇာတ်ကားသစ် ၁၆ ကားကို မြန်မာ-အင်္ဂလိပ်နှစ်ဘာသာဖြင့် စာတမ်းထိုးပြသသွားမည်ဖြစ်ပြီး ရန်ကုန်မြို့တွင် ဇန်နဝါရီလ ၁၉ ရက်နေ့မှ ၂၈ ရက်နေ့အထိ နေပြည်တော်ရုပ်ရှင်ရုံ၊ JCGV Cinema Junction City နှင့်မန္တလေးမြို့တွင် ဖေဖော်ဝါရီလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ဝင်းလိုက်ရုပ်ရှင်ရုံ၌ အခမဲ့ပြသပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

KMC

လိပ်အထီး၊ အမ နှစ်ကောင်ရှိရာ ရွာလွတ်ကျေးရွာရှိ သောင်လိပ်များအား မျိုးဆက်ပြန့်ပွားနိုင်စေရန် ဆောင်ရွက်နေကြောင်းနှင့် မြန်မာနိုင်ငံရှိ သောင်လိပ်များ မျိုးသုဉ်းသွားခဲ့သည်မှာ အနှစ် ၂၀ နီးပါးခန့်ရှိပြီဖြစ်ကြောင်း WSC/TSA လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့မှ မန်နေဂျင်းဒါရိုက်တာ ဒေါ်ကလျာ၏ပြောပြချက်အရ သိရှိရသည်။

သောင်လိပ်များတွင် တောင်ပိုင်းသောင်လိပ်နှင့် မြောက်ပိုင်းသောင်

လိပ်ဟုနှစ်မျိုးရှိပြီး တောင်ပိုင်းသောင်လိပ်များကို မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင်တွေ့ရှိရပြီး မြောက်ပိုင်းသောင်လိပ်များကို ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ ပဲခူးတိုင်းနှင့်ရခိုင်ပြည်နယ်တို့တွင် ယခင်ကတွေ့ရှိရသော်လည်း ယခုအခါမျိုးသုဉ်းပျောက်ကွယ်လုနီးရှားပါးလာကြောင်းနှင့် မြန်မာနိုင်ငံတွင် ကုန်းလိပ်၊ ရေချိုရေငန်လိပ် စုစုပေါင်း ၂၆ မျိုးရှိကြောင်း သိရှိရသည်။

အိမ်ကောင်း

ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ဟာ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့၊ သောကြာနေ့ပဲဖြစ်တယ်။ ကမ္ဘာတစ်ဝန်း နှလုံးသွေးကြောရောဂါကြောင့် နှစ်စဉ်လူ ၁၇.၁ သန်းဆုံးရှုံးနေပြီး မြန်မာနိုင်ငံရဲ့ ၂၅ ရာခိုင်နှုန်းသေဆုံးမှုဟာ နှလုံးသွေးကြောရောဂါကြောင့် သေဆုံးသူများဖြစ်တယ်။ မြန်မာနိုင်ငံမှာ ဆီးချိုရောဂါဖြစ်ပွားသူတွေအနက် ၆၀ ရာခိုင်နှုန်းဟာ နှလုံးသွေးကြောရောဂါကြောင့်သေဆုံးသူဖြစ်ကာ ၂၃ သန်းရှိလာတယ်လို့ ကျန်းမာရေးပညာရှင်တွေ ခန့်မှန်းထားတယ်။

ကမ္ဘာ့နှလုံးကျန်းမာရေး

ကာကွယ်ခြင်းကို ဦးစားပေးလုပ်ဆောင်ရမယ်။ ကာကွယ်ရေးနည်းဗျူဟာနဲ့ မဟာဗျူဟာချမှတ်ဆောင်ရွက်ခြင်းကို လူထုဦးတည်ပြီး ဆောင်ရွက်နိုင်မှပဲ ထိရောက်တဲ့ကာကွယ်မှုရရှိနိုင်တယ်။ နှလုံးသွေးကြောကျဉ်းရောဂါရှိသူတွေနဲ့ ရောဂါလက္ခဏာအထင်အရှားမပေါ်သေးပေမယ့် ရောဂါအထောက်အထားရှိသူ

နှလုံးသွေးကြောပိတ်ရောဂါဆိုတာ နှလုံးကိုအောက်ဆီဂျင်ပို့ပေးတဲ့သွေးကြော ရုတ်တရက်ပိတ်ဆို့သွားလို့ နှလုံးကြွက်သားဒဏ်ရာရရှိသွားတဲ့ရောဂါဖြစ်တယ်။ နှလုံးသွေးကြောကျဉ်းရောဂါကိုဖြစ်စေတဲ့ အဆီပေါ်မှာသွေးခဲသွားလို့ နှလုံးပိတ်ဆို့သွားခြင်းဖြစ်တယ်။ ဆေးလိပ်ဖြတ်ရမယ်။ ဆေးလိပ်၊ ကွမ်းယာမှာပါတဲ့ဓာတုပစ္စည်းတွေက ခန္ဓာကိုယ်ရှိသွေးကြောတွေ ထိခိုက်စေတယ်။ ဆေးလိပ်သောက်သုံးသူတွေဟာ ဆေးလိပ်ဖြတ်သူတွေထက် နှလုံးသွေးကြောပိတ်ရောဂါဖြစ်ဖို့ နှစ်ဆအန္တရာယ်ရှိတယ်။ အစားအစာများ အဆီလျှော့ခြင်း၊ ပြည့်ဝဆီနဲ့စိမ်းထားတဲ့ အသင့်အမြန်အစားအစာရှောင်ကြဉ်ရမယ်။

ငါးအဆီမှာပါတဲ့ အိုမီဂါ (၃) နဲ့ ဖက်တီးအက်ဆစ်ဟာ သွေးကြောတွင်းအဆီခဲကြီးထွားခြင်းကို ကာကွယ်ရုံသာမက သွေးခဲစေခြင်းတားဆီးနိုင်လို့ နှလုံးသွေးကြောပိတ်ရောဂါဖြစ်ပွားမှုလျော့စေတယ်။ ကစီဓာတ်၊ ဆန်၊ ဂျုံ၊ မြေပဲနဲ့ ဟင်းသီးဟင်းရွက်ကို အဓိကထားပြီးစားသင့်ပါတယ်။ တိရစ္ဆာန်ထွက် အဆီနည်းရမယ်။ ပင်လယ်ငါး၊ ငါးအဆီစားသုံးရမယ်။


အရက်အနည်းငယ် နေ့စဉ်သောက်သုံးခြင်းက နှလုံးသွေးကြောပိတ်ခြင်းကာကွယ်ပေးမယ့် များစွာသောက်တဲ့အခါ ကျန်းမာရေးထိခိုက်စေတယ်။ ကိုလက်စထရောဟာ နှလုံးသွေးကြောကျဉ်းနဲ့ သွေးကြောပိတ်ရောဂါဖြစ်စေလို့ အဆီများစွာစားသုံးခြင်းရှောင်ရမယ်။ ကိုလက်စထရောကြွယ်ဝတဲ့အစားအစာတွေ လျော့ပေါ့စားသုံးခြင်း၊ ကိုလက်စထရောကျဆင်းဖို့ ဆေးသောက်သုံးခြင်းနှင့်ဆေးလိပ်ဖြတ်ခြင်းတို့က နှလုံးသွေးကြောထပ်မံပိတ်ခြင်းကို ကာကွယ်ပါတယ်။ သွေးထဲရှိ ကိုလက်စထရောပမာဏ စစ်ပေးသင့်တယ်။

ရှေးက နှလုံးသွေးကြောပိတ်ရောဂါရှိနေရင် အနားများများယူခိုင်းတယ်။ ယနေ့မှာ နေ့စဉ်နာရီဝက်မှတစ်နာရီ အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူးစတဲ့လေ့ကျင့်ခန်းတစ်ခုခု လုပ်ဆောင်စေတယ်။ နှလုံးသွေးကြောပိတ် ပထမတစ်ပတ်၊ နှစ်ပတ်မှာ နံနက်ခြောက်၊ မောပန်းခြင်း၊ ခန္ဓာကိုယ်အနံ့အပြား နာကျင်ခြင်းဖြစ်နိုင်တယ်။ ယင်းဝေဒနာတွေပျောက်ဖို့ လေ့ကျင့်ခန်းတွေတဖြည်းဖြည်းတိုးကာ လုပ်ဆောင်ပေးသင့်ပါတယ်။

နှလုံးသွေးကြောပိတ်ရောဂါတွေဟာ အသက် ၆၅ နှစ်အထက်မဟုတ်ရင် လက်ရှိအလုပ်လုပ်နိုင်တယ်။ နှစ်လ၊ သုံးလအတွင်း အပြည့်အဝထမ်းဆောင်နိုင်တယ်။ နှလုံးကြွက်သားပျက်စီးမှုများတဲ့လူနာတွေမှာ နှလုံးအားလျော့မှု၊ နှလုံးနာကျင်မှု ဆက်လက်ဖြစ်ပွားနေရင် တာဝန်ဝတ္တရားပြန်လည်ထမ်းဆောင်ဖို့ အချိန်အတိုင်းအတာတစ်ခု စောင့်ဆိုင်းဖို့လိုတယ်။ အချို့မှာ ယွင်းတဲ့အယူအဆမှာ နှလုံးသွေးကြောပိတ်ရောဂါကို အနားယူခိုင်းခြင်းဖြစ်တယ်။ ကာယ (ပင်ပန်းတဲ့) အလုပ်များ ရှောင်သင့်ပြီး ပုံမှန်အလုပ်တွေလုပ်သင့်တယ်။

နှလုံးသွေးကြောပိတ်ပြီး ရင်ဘတ်မကြာခဏနာကျင်ရင်၊ တစ်နေ့တခြားမောပန်းလာပြီး ခြေထောက်ရောင်ရင်၊ စိတ်အားငယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းရှိလာရင် ဆရာဝန်နဲ့ပြသတိုင်ပင်သင့်ပါတယ်။ နှလုံးသွေးကြောပိတ်ပြီး လူနာအများစုမှာ လူကောင်းပြန်ဖြစ်လာပြီး နှလုံးကြွက်သားအများစုက ဘာဒဏ်ရာမှမရဘဲ ကောင်းမွန်နေတယ်။ အချို့ စတန်း (stand) ထည့်ပြီး မူလတာဝန်တွေ ကျန်းမာစွာထမ်းဆောင်နိုင်ကြတယ်။ ဆေးများညွှန်ကြားချက်အတိုင်း သောက်သင့်ပါတယ်။ ညဖက်အိပ်ရေးဝဝအိပ်သင့်ပြီး နှစ်စဉ်ကျန်းမာရေး စစ်ဆေးပေးသင့်ပါတယ်။

ဒေါက်တာလွင်သန့်



နှလုံးစည်းချက်မမှန်ခြင်းကြောင့်ဖြစ်တဲ့ရောဂါမှာ အဓိကက နှလုံးသွေးကြောရောဂါပါ။ နှလုံးသွေးကြောရောဂါ ဘာလို့ဖြစ်ရလဲဆိုရင် နေထိုင်မှုမဆင်ခြင်ရာမှ (ဥပမာ-ဆေးလိပ်သောက်ခြင်း၊ အားကစားနေ့စဉ် နာရီဝက်မှတစ်နာရီ အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူးမလုပ်ခြင်း၊ အထိုင်အလုပ်များခြင်းတို့ကြောင့်) အဝလွန်ဆီးချို နှလုံးသွေးကြောရောဂါတွေဖြစ်လာရပါတယ်လို့ ရန်ကုန်ဆေးရုံကြီး၊ နှလုံးရောဂါဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာနွယ်နွယ်ကဆိုတယ်။

မကူးစက်တတ်တဲ့ရောဂါကာကွယ်နှိမ်နင်းရေးမှာ နှလုံးသွေးကြောရောဂါနဲ့ ဦးနှောက်လေဖြတ်ရောဂါကို နံပါတ်တစ်နေရာမှာထားပြီး ပညာပေးလုပ်ငန်းတွေ၊ ကုသမှုအပိုင်းတွေ ပြုလုပ်ရမှာဖြစ်ကြောင်းဆိုတယ်။ ကိုယ်ခန္ဓာအတွင်း၊ သွေးအတွင်း သကြားဓာတ်မြင့်တက်နေပြီး အဝလွန်ကာ ဆီးချိုရောဂါရှိမှန်း မသိရင်၊ မကုသဘဲထားမိရင် နှလုံးသွေးကြောကျဉ်းရောဂါနဲ့ လေဖြတ်ခြင်းတို့ ဖြစ်စေနိုင်ကြောင်းသိရတယ်။

နှလုံးသွေးကြောရောဂါတွေမှာ နှလုံးသွေးကြောကျဉ်းရောဂါကြောင့် လူသန်းပေါင်းဆယ်နဲ့ချီကာ သေဆုံးရတယ်။ ပြည့်ဝဆီခေါ် ဆီအုန်း၊ နှစ်ခါပြန်ကြော်ဆီ၊ ဝက်ဆီနဲ့ပြင်ဆင်ထားတဲ့ အစာကို အစားများသူတွေမှာ အဖြစ်များတယ်။ ငယ်ရွယ်စဉ်က စကာ အဆီခဲများ တဖြည်းဖြည်းအဆီထူလာကာ၊ ပိတ်လာကာ နှစ်ပေါင်းကြာလာပြီး အသက်အရွယ်ရလာမှ ရောဂါလက္ခဏာပေါ်ပေါက်လာခြင်းဖြစ်တယ်။ အစားအသောက်၊ အနေအထိုင်ဆင်ခြင်သင့်တယ်။ ကြိုတင်ကာကွယ်ခြင်းမရှိဘဲ လျစ်လျူရှုမှုများရင် ဆိုးရွားတဲ့နောက်ဆက်တွဲပြဿနာတွေ တွေ့ရနိုင်တယ်။ နှလုံးသွေးကြောပိတ်ခြင်း၊ လေဖြတ်ခံရခြင်းက ဆေးကုသခွင့်မရမီ ရုတ်ချည်းအသက်သေဆုံးနိုင်ပါတယ်။

နှလုံးသွေးကြောရောဂါကို ရောဂါဖြစ်မှကုသခြင်းထက်

တွေ (သို့) အလားအလာရှိသူတွေ ကြိုတင်ကာကွယ်မှုခံယူသင့်ပါတယ်။

နှလုံးသွေးကြောကျဉ်းရောဂါနဲ့ သွေးကြောကျဉ်းရောဂါမဖြစ်မီ ကြိုတင်ရှောင်ရှားရမယ့်အချက်တွေက-


- (၁) သမားတော်၊ ဆရာဝန်ကြီးတွေပေးတဲ့ ညွှန်ကြားမှုကို အတိအကျလိုက်နာရမယ်။
- (၂) ဆေးလိပ်သောက်ခြင်း၊ ဆေးငုံခြင်း၊ ကွမ်းစားခြင်း ရှောင်ကြဉ်ရမယ်။
- (၃) ကျန်းမာရေးနဲ့ညီညွတ်တဲ့အာဟာရတွေ ရွေးချယ်စားသုံးသင့်ပါတယ်။
- (၄) နေ့စဉ် မိမိနဲ့ကိုက်ညီမယ့်ကိုယ်လက်လှုပ်ရှားမှု ခေါင်း၊ ခါး၊ ခြေ၊ လက်သွေးပူလေ့ကျင့်ခန်း၊ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း၊ ရွှံ့ပြေးခြင်း စတဲ့လေ့ကျင့်ခန်းကို နာရီဝက်မှ တစ်နာရီလုပ်သင့်တယ်။
- (၅) ခန္ဓာကိုယ်သွေးပေါင်ချိန်ကို အထက် ၁၄၀၊ အောက် ၉၀ အတွင်း ထိန်းထားသင့်ပါတယ်။
- (၆) နှလုံးသွေးကြောကျဉ်းရောဂါရှိပြီး ဆီးချိုသွေးချိုရှိသူဖြစ်ရင် ဆရာဝန်ရဲ့ညွှန်ကြားမှုခံယူသင့်တယ်။
- (၇) ဆီးချိုသွေးချိုဖြစ်သူများ သွေးပေါင်ချိန်ကို အထက် ၁၃၀၊ အောက် ၈၀ အတွင်း ထားရှိသင့်သလို ဆီးချိုပုံမှန်ထိန်းသိမ်းထားရမယ်။
- (၈) ဘယ်အကြောင်းနဲ့ပဲဖြစ်ဖြစ် ဆေးမြီးတိုနဲ့လက်ပူတိုက်ကုသခြင်း ရှောင်ကြဉ်သင့်ပါတယ်။
- (၉) ပြည့်ဝအဆီအစား ဟင်းသီးဟင်းရွက်ဆီ၊ မြေပဲ၊ နှမ်း၊ နေကြာ၊ သံလွင်ဆီကို အသုံးပြုသင့်ပါတယ်။
- (၁၀) လိုအပ်ပါက ဆေးဝါးကုသမှုခံယူကြရမယ်။ နှစ်စဉ် ကျန်းမာရေးစစ်ဆေးပေးသင့်ပါတယ်။

‘မိသားစုဘဝနောင်ရေးစိတ်အေးဖို့အသည်းရောင်အသားဝါ (ဘီ) ကာကွယ်ဆေးထိုးကြစို့’

အသည်းရောင်အသားဝါ (ဘီ) ရောဂါသည် ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်နှုန်းများသောရောဂါ တစ်ခုဖြစ်ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ ၂၀၁၅ ခုနှစ် ခန့်မှန်းချက်အရ ကမ္ဘာပေါ် တွင်အသည်းရောင်အသားဝါ (ဘီ) ရောဂါဖြစ်ပွားနှုန်း ကမ္ဘာလူဦးရေ၏ ၂ ဘီလီယံခန့်ရှိပါသည်။ ၎င်းတို့ထဲမှ သန်း ၃၆၀ ခန့်သည် (ဘီ) ပိုး နာတာရှည်ရောဂါသယ်ဆောင်သူများဖြစ်ပြီး အသည်း ခြောက်၊ အသည်းကင်ဆာဖြင့် သေဆုံးမှုတစ်နှစ်လျှင် ၅၀၀,၀၀၀ မှ ၇၀၀,၀၀၀ ခန့်ရှိပါသည်။

မြန်မာနိုင်ငံလူဦးရေ၏ ၁၀ ရာခိုင်နှုန်းကျော်သည် (ဘီ) ပိုးကူးစက်ခံထားရပြီး အများစုမှာ နာတာရှည်အသည်းရောင်အသားဝါ (ဘီ) ရောဂါသည်များ ဖြစ်နေကြပါသည်။ ကမ္ဘာပေါ်တွင် (ဘီ) ပိုးအဖြစ်အများဆုံးနိုင်ငံများထဲတွင် မြန်မာနိုင်ငံလည်း အပါအဝင်ဖြစ်ပါသည်။ အသည်း ရောင်အသားဝါ (ဘီ) ပိုးသည် သွေးနှင့်ကိုယ်ခန္ဓာမှထွက်ရှိလာသော အရည်များမှတစ်ဆင့်ကူးစက် ပြီး ဘီပိုးရှိသောမိခင်မှကလေးသို့လည်းကောင်း၊ ကလေးမှကလေးသို့လည်းကောင်း၊ အကာအ ကွယ်မပါဘဲ လိင်ဆက်ဆံခြင်း၊ ရောဂါပိုးရှိသူအသုံးပြုထားသော သင်တန်းခါး၊ သွားတိုက်တံ၊ ဆေးထိုးအပ်စသည့်ပစ္စည်းများကို မျှဝေသုံးစွဲခြင်းဖြင့်လည်းကောင်း ရောဂါကူးစက်နိုင်ပါသည်။

ရောဂါလက္ခဏာများအနေဖြင့် ပင်ပန်းနွမ်းလျခြင်း၊ ဖျားနာခြင်း၊ အစားစားချင်စိတ်လျော့ နည်းခြင်း၊ ဝမ်းဗိုက်အောင့်ခြင်း၊ အသားဝါခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ ဝမ်းအမည်းသွားခြင်းတို့ဖြစ် တတ်ပြီး တစ်ခါတစ်ရံ ရောဂါလက္ခဏာမပြဘဲဖြစ်တတ်သလို အခြားဝေဒနာများ၏ရောဂါလက္ခဏာ များအဖြစ် မှားယွင်းယူဆမိတတ်ပါသည်။ ထို့ကြောင့် အသည်းရောင်အသားဝါ (ဘီ) ပိုးရှိ/မရှိ အတိအကျသိရှိနိုင်ရန်အတွက် သွေးစစ်ကြည့်ရန်လိုအပ်ပြီး (ဘီ) ပိုးမရှိပါက ကာကွယ်ဆေးကို စနစ်တကျ WHO Recommended Vaccination Schedule နည်းလမ်း (၃) မျိုးဖြင့် ထိုးနှံနိုင် ပါသည်။ ကာကွယ်ဆေးထိုးစနစ် (၃) ခုမှ အမှတ် (၁) နှင့် (၂) သည် ပုံမှန်ကာကွယ်မှုအတွက် အကောင်းဆုံးဖြစ်ပြီး အမှတ် (၃) သည် ကာကွယ်မှုအရေးပေါ်လိုအပ်သူများအတွက်ဖြစ်ပါသည်။



မိသားစုဘဝ နောင်ရေး စိတ်အေးဖို့ အသည်းရောင်အသားဝါ “ဘီ” ပိုး ကာကွယ်ဆေးထိုးကြစို့

အသည်းရောင်အသားဝါ “ဘီ” ပိုး ကာကွယ်ဆေးထိုးခန်း

ဧည့်သည်အတွက် အထောက်အကူပြုသည့်စာရွက်များ

- ရောဂါရှိ/မရှိ ဦးစွာစစ်ဆေးခြင်း
- ရောဂါပိုးမရှိပါက “ဘီ” ပိုး ကာကွယ်ဆေး အမြန်ဆုံးထိုးနှံခြင်း ဖြစ်ပါသည်။

(၃) ကြိမ်အထိ ဆေးဝတ်လည်အောင် ထိုးနှံနိုင်စေ ကြိုတင်အသိပေးခြင်း၊ ရုံးဌာနများ၊ အသင်းအဖွဲ့များသို့ Mobile အဖွဲ့ဖြင့် လာရောက် စစ်ဆေး/ထိုးနှံပေးခြင်းများကို ဝန်ဆောင်မှု ပေးပါသည်။

BPI ဆေးဝါးစက်ရုံ(အင်းစိန်) ရှိ ဆေးဝါးအရောင်းဆိုင်ဆေးခန်းတွင် “ဘီ” ပိုး ရှိ/မရှိ စစ်ဆေးမှုအား တစ်ဦးလျှင် ၂၀၀၀ ကျပ်၊ “ဘီ” ပိုး ကာကွယ်ဆေး ထိုးနှံမှုအား လူကြီး ၅၀၀၀ ကျပ်၊ ကလေး ၃၀၀၀ ကျပ်နှုန်းဖြင့် နေပြည်တော် (၂၀၁၀) ခုနှစ်မှ ညနေ (၅:၀၀) နာရီအထိ ဝတ်ရက်မရှိ စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်းမှ ထုတ်လုပ်သော “ဘီ” ပိုး ကာကွယ်ဆေး ဖြင့် စစ်ဆေး/ ထိုးနှံ နိုင်ပါပြီ။

BPI ဆေးဝါးစက်ရုံ (အင်းစိန်) ဆေးဝါးစက်ရုံလမ်း၊ အနောက်ကြို့ကုန်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း - ၀၁-၆၄၆၂၇၃၊ ရုံးအမှတ် (၃၇) နေပြည်တော်၊ ဖုန်း - ၀၆၇-၄၀၈၃၈၁။

နည်းလမ်း (၁) (၅ ကြိမ်ထိုး)					နည်းလမ်း (၂) (၄ ကြိမ်ထိုး)					နည်းလမ်း (၃) (၆ ကြိမ်ထိုး)					
ပထမ	ဒုတိယ	တတိယ	စတုတ္ထ	ပဉ္စမ	ပထမ	ဒုတိယ	တတိယ		စတုတ္ထ	ပထမ	ဒုတိယ	တတိယ	စတုတ္ထ	ပဉ္စမ	ဆဌမ
'ဝ' ရက် ၁ လ ၂ လ ၃ နှစ် ၅ နှစ်					'ဝ' ရက် ၁ လ ၆ လ ၅ နှစ်					'ဝ' ရက် ၇ ရက် ၂၁ ရက် ၃ လမှ ၆ လ ၁ နှစ် ၅ နှစ်					
ပုံမှန်ကာကွယ်မှုအတွက်အကောင်းဆုံး										အရေးပေါ်လိုအပ်သူများအတွက်အကောင်းဆုံး					

စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ (အင်းစိန်)၊ ဆေးဝါးစက်ရုံခွဲ (ရွာသာကြီး) မှ အသည်းရောင်အသားဝါ (ဘီ) ကာကွယ်ဆေးကို ၂၀၀၇-၂၀၀၈ ဘဏ္ဍာရေးခုနှစ်မှ စတင်ထုတ်လုပ်ရောင်းချခဲ့ရာ လူကြီးဒွိစုံထုတ်လုပ်မှု ၁၂ သန်းကျော်နှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေး ခုနှစ်မှစ၍ ကလေးဒွိစုံထုတ်လုပ်မှု ၉ သောင်းကျော်တို့ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဗဟိုဆေးသိုလှောင်ရေးဌာန၊ အမှတ် (၁) အခြေချဆေးသိုလှောင်ရေးတပ်၊ ပုဂ္ဂလိကဆေးရုံများ၊ ဆေးခန်းများနှင့်အစိုးရမဟုတ်သောအဖွဲ့အစည်း (NGO) များသို့ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချ ပေးနိုင်ခဲ့ပါသည်။

ယခုအခါ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်ဖြင့် စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်သောအသည်းရောင်အသားဝါ (ဘီ) ကာကွယ်ဆေးကို ဝန်ကြီးဌာနများမှဝန်ထမ်းများ

နှင့်ဝန်ထမ်းမိသားစုများသို့ အသည်းရောင်အသားဝါ (ဘီ) ပိုးရှိ/မရှိ စမ်းသပ်စစ်ဆေးပေးခြင်းနှင့် ကာကွယ်ဆေးထိုးပေးခြင်းတို့ကို Mobile အဖွဲ့ဖြင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့ကြီးများသို့ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

ထိုသို့ဝန်ဆောင်မှုပေးရာတွင် (၂၅. ၉. ၂၀၁၇) ရက်နေ့မှ (၁၄. ၁၂. ၂၀၁၇) ရက်နေ့အထိ ဝန်ကြီးဌာနများမှဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများသို့လည်းကောင်း၊ ပုဂ္ဂလိကစားသောက်ကုန် ထုတ်ကုမ္ပဏီဖြစ်သည့် ACECook Myanmar Co.,Ltd. သို့လည်းကောင်း၊ ဝန်ထမ်းများနှင့်ဝန်ထမ်း မိသားစုများအား အရည်အသွေးမြင့်မားပြီး ဘေးထွက်ဆိုးကျိုးမရှိသည့် အသည်းရောင်အသားဝါ (ဘီ) ကာကွယ်ဆေးများကို ပထမအကြိမ်လူကြီး ၂,၂၄၃ ဦး၊ ကလေး ၆ ဦး၊ ဒုတိယအကြိမ် လူ ကြီး ၉၇၄ ဦး၊ ကလေး ၇ ဦးနှင့် Booster Dose အဖြစ် လူကြီး ၉၉ ဦး၊ ကလေး ၁၇ ဦးတို့ကို ထိုးနှံပေးခဲ့ပြီးဖြစ်ပါသည်။

ထိုသို့ ဝန်ဆောင်မှုပေးရာတွင် အသည်းရောင်အသားဝါ (ဘီ) ပိုးရှိ/မရှိ စမ်းသပ်စစ်ဆေးခြင်း အတွက် လူကြီး၊ ကလေးတစ်ဦးလျှင် ငွေကျပ် ၂,၀၀၀ နှင့် (ဘီ) ပိုးမရှိပါက ဆေးတစ်လုံးအတွက် လူကြီးတစ်ဦးလျှင် ငွေကျပ် ၅,၇၀၀၊ ကလေးတစ်ဦးလျှင် ငွေကျပ် ၃,၆၀၀ နှုန်းဖြင့် ထိုးနှံပေးလျက် ရှိပြီး ဆေးဝါးစက်ရုံ (အင်းစိန်) ရှိ ဆေးဝါးအရောင်းဆိုင်ဆေးခန်း၌ (ဘီ) ပိုးရှိ/မရှိ စမ်းသပ်စစ် ဆေးခြင်းနှင့် (ဘီ) ပိုးကာကွယ်ဆေးထိုးနှံမှုကို နေပြည်တော် ၉ နာရီမှ ညနေ ၅ နာရီအထိ ပိတ် ရက်မရှိ စစ်ဆေးထိုးနှံနိုင်မည်ဖြစ်သည့်အပြင် ကာလအပိုင်းအခြားအလိုက် ကာကွယ်ဆေးထပ်မံ ထိုးနှံရန်အတွက် ကြိုတင်အကြောင်းကြားပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။

ထို့ကြောင့် မိမိတို့၏မိသားစုဘဝနောင်ရေး စိတ်အေးနိုင်စေရန် လူတိုင်းလူတိုင်းမိမိတွင် အသည်းရောင်အသားဝါ (ဘီ) ပိုး ရှိ/မရှိစမ်းသပ်စစ်ဆေးပြီး (ဘီ) ပိုးမရှိပါက ကာကွယ်ဆေး ထိုးခြင်းသည် အသည်းကင်ဆာဖြစ်စေတတ်သော အသည်းရောင်အသားဝါ (ဘီ) ရောဂါပိုးကို ကာကွယ်ရန်အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း အကြံပြုတင်ပြလိုက်ရပါသည်။

အောင်သန္တာဦး (ဆေးဝါး)



‘ဆောက်လုပ်ရေးဝန်ကြီးဌာန’ မှ ဝန်ထမ်းများအား လုပ်ငန်းခွင်အရောက် ကာကွယ်ဆေးထိုးနှံပေးစဉ်။



လျာပန်ကားအမျိုးမျိုးရောင်းဝယ်ရေး



အမှတ် ၁၀၊ ပြည်သာယာလမ်း၊ (ဃ)ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း ။ ၀၉ - ၅၄၁၀၂၅၇၊ ၀၉ - ၂၆၀ ၈၀၀ ၀၀၆



Multi Power Engineering Co., Ltd.

စွမ်းအားစုအင်ဂျင်နီယာလုပ်ငန်းကုမ္ပဏီလီမိတက်

မင်္ဂလာစာပေါင်းနှင့် ပြည့်စုံကြပါစေ...

ကျွန်ုပ်တို့၏ လုပ်ငန်းသည် Engineering နှင့် Service လုပ်ငန်းဖြစ်သည့်အလျောက် Customer များလိုအပ်ချက် နှင့်ကိုက်ညီမည့် အရည်အသွေးပြည့်မီသည့်ထုတ်ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို စေးလွှက်ရှိပါသည်။ အထူးသဖြင့် အောက်ပါထုတ်ကုန်များကို ပြည့်တွင်း၊ ပြည့်ပစ္စားကွက်စ၊ ဖယ်သူရရှိသော ကုန်ကြမ်းပစ္စည်းများကို အသုံးပြုသူတို့ လိုအပ်ချက်ကို ရရှိနိုင်ရန် ညံ့နှိုးထိုင်ပစ်၍ သဘာဝစံချိန်စံညွှန်း၊ ဥပဒေများနှင့်ကိုက်ညီအောင် စေတီဖိစက်ကိရိယာများ အသုံးပြု၍ပြည့်တွင်းဖာထုတ်လုပ်ပြီး အသုံးပြုသူတို့ ခန့်အေးအရောက် ပို့ဆောင်ပေးသည့် အတွက် စီးပွားနှင့် အချိန်ကုန်သက်သာပြီး Electro Galvanize Iron (EGI) Sheet များနှင့်ဆေးမှတ်သည့်ခန့်မှန်လည်း နိုင်ငံတာကောင်း အသုံးပြုနေသော စေတီဖိသည့် Epoxy Powder Coating System များဖြင့် ဆေးမှတ်ပေးနေပါ ၍ နိုင်ငံခြားမြို့များနှင့် အရည်အသွေးမကွာကြသော အချိန်မရွေးပြည့်သော ဝန်ဆောင်မှုကိုရရှိစေပါသည်။ ကျွန်တော်တို့၏ လုပ်ငန်းခွင်နှင့် ထုတ်လုပ်ပစ္စည်းများကို လေ့လာနိုင်ရန် ပုံမှန်နှင့် ဖော်ပြထားပါသည်။ ကျွန်တော်တို့၏ လုပ်ငန်းခွင်နှင့် လာရောက်လေ့လာပြီး လိုအပ်သည့်များကို အကြံပေးနိုင်ပါသည်။ -မြန်မာပြည်တွင် ထုတ်လုပ်သော ပစ္စည်း ပုံ ဤ အရည်အသွေးပြည့်မီပြီး ခန့်ကုန်ခရေရ် ကြီးပမ်းနေကြသည့် ပြစ်ပါသောကြောင့် ကျွန်တော်တို့က အကြိုက်ဆုံး နေကြပါသည်။

No. 19-1/323 (B), Met Khayar Min Thar Gyi Road, Shwe Pauk Kan Industrial Zone,
Yangon, Myanmar. Tel : (+95-1) 695364, 09-250666832, -4511 62 999, -400 6864 91-92
Email : mpec@mpecmyanmar.com, mpec1999@gmail.com
Website: www.mpecmyanmar.com, www.mpecmyanmar.com.mm



CNC Section

Mechanical Section

Electrical Section



HTUN

Plastic Printing Co., Ltd.



စားသောက်ကုန်လုပ်ငန်းသုံး နှင့် လသုံးကုန်လုပ်ငန်းသုံး အိတ်ဖိုးဝံ့

လူကြီးမင်း၊ ထုတ်ကုန်ထွေးချွင်းအသုံးပြုရန်
ထုတ်ပိုးထွေးချွင်းအား လူကြီးမင်း၊ လိုအပ်သူကအတို
ဆောင်မိစေသည့်ကြိုးစားခြင်း ဖြစ်သန့် နေ့ကန်စွာ စိတ်
ပိုနိုင် ထုတ်လုပ်ပေးပါသည်။




OPP, PVC, PET, PE Shrink, Label, Capsel, Tapsel, Roll Type

No - 354/B, Myat Lay Street, Nyar Na Ward, Peral, Mingalardon Township, Yangon, Myanmar.
Tel : 09 - 5104832, 09 - 259755550 E-mail : htunplasticprinting@gmail.com

RHYTHM®

GLOBAL TIMEPIECE
Home Decorative Accessory



CMJ515NR06

SEA SHELL DECORATION

BROWN CASE/ WOODEN CASE

34.0 X 90.0 X 12.7CM / 6.48KG

1PCS. / 0.095M3

BATTERY: C x 2

facebook.com/RhythmMyanmar

RHYTHM SHOWROOM

No.209, Corner of 32nd Street (Middle Block) and Anawrahta Road, Pabedan Township, Yangon. Tel: 01-373193, 09-977122580.

Available at: CHERRY OO

☎ : 09-977122523, 09-73145658, 09-31248534, 09-31247328, 09-425792870, 09-977122545, 01-375491, 02-71031, 067-23107, 09-964123821, 09-41002749, 09-977122590.

AUNG PAN MYAING ENGINEERING CO., LTD



**AHBYA SLUICE GATES PEGU DIVISION
(IRRIGATION DEPT)**



**FUEL STORAGE TANKS (2 MILLION)
MYAT MYITTA MON CO. THILAWA**



**STEEL STRUCTURE SUGAR MILL,
OKKAN (MINISTRY ONE)**



**4 ML FUEL STORAGE TANKS AND
PROCESS PIPE LINE
(ASIA WORLD CO.) THILAWA**

Office:

No. (25)A, Aye Yeik Thar 1st Lane, Tetkatho Yeikmon (3)
New University Avenue Road, Bahan Township, Yangon.

Tel : 01 546788, 09 5009843, Fax: 01 546788

Email: apm.mgmg@gmail.com

Fabrication Yard

No. 12/13, Kanaung 2nd Lane, Shwe Pauk Kan Industrial Zone
North Oak Kalapa Township, Yangon.

Tel : 01 695619, 01 695390



မြန်မာနိုင်ငံ၏ ပထမဦးဆုံး (7) နှစ်အာမခံ

Make The Kia 7 Year Switch

လမ်းမထက်တွင်လူတိုင်းငေးမောသွားရမည့် KIA မှ GT Line Luxury Grade အမျိုးအစား အလန်းစားကားများကို မြန်မာနိုင်ငံတွင် (7)နှစ်အာမခံနှင့်အတူ (5)နှစ်အရစ်ကျ ဖြင့် ဦးဦးဖျားဖျား ဝယ်ယူစီးနင်းနိုင်ပါသည်။

SPORTAGE 



SORENTO



OPTIMA 



The Power to Surprise



KiaMyanmar

SUPER SEVEN STARS CO., LTD.

Yangon : No.22-B,23-A, Kabar Aye Pagoda Road, Yankin Township, Yangon. Ph . 09 731 80000, 099 7700 8888, 099 6993 3618(Corporate)

Mandalay : No.74, Corner of Yangon-Mandalay Road & Kywe Sal Kan(11) Road, Chan Mya Tharyar Quarter, PyiGyiTagon Township, Mandalay.

Ph . 099 6993 3636, 099 7789 5937(Corporate)

Naypyitaw : No482-B/483-A/B, YarZaHtar Ni Main Road, Paung Laung Toe Chae(2),YwarKauYat, Naypyitaw. Ph . 099 7789 5936, 099 7789 5932

ကျန်းမာရေးလိုအပ်ချက်နှင့်အညီ လူနာတင်ယာဉ်များတပ်ဆင်ထုတ်လုပ် ကျွမ်းကျင်သမားတော်ကြီးများ ကြည့်ရှုစစ်ဆေး

ကျန်းမာရေးဝန်ကြီးဌာန၊ ဆေး ဒေါက်တာဇော်ဝေစိုး၊ ရန်ကုန်ဆေးရုံ E M Specialist ဒေါက်တာမော်မော် တက္ကသိုလ် (၁) ပါမောက္ခချုပ် ကြီး အရေးပေါ်ဌာန Consultant ဦးတို့သည် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ



၂၁ ရက်နေ့၊ ညနေ ၃ နာရီတွင် အမှတ် (၁၅) အကြီးစားစက်ရုံ (သာဂရ) သို့ရောက်ရှိကြပြီး စက်ရုံ တွင် ထုတ်လုပ်မှုဆောင်ရွက်နေသော Ambulance ယာဉ်အား မည့် Drawing နှင့် စပ်လျဉ်း၍ အသေးစိတ်ဆွေးနွေးခဲ့ကြသည်။ Ambulance ယာဉ်တပ်ဆင် ထုတ်လုပ်ခြင်းသည် သာမန်မော် တော်ယာဉ်တစ်စီး တပ်ဆင်ထုတ်လုပ်



ကြည့်ရှုစစ်ဆေး၍ ကျန်းမာရေးဆိုင်ရာ လိုအပ်သည့်အစိတ်အပိုင်းများ ဖြည့်ဆည်းတပ်ဆင်နိုင်ရေး အကြံပြု ဆွေးနွေးခဲ့ကြသည်။ ထို့နောက် အမှတ် (၁) အကြီး စားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ စက်ရုံမှူး၊ နိုင်ငံခြားသား ပညာရှင်တို့နှင့် လုပ်ငန်းဆောင်ရွက်ခြင်းမျိုးနှင့်မတူဘဲ ကျန်းမာရေးဆိုင်ရာအသုံးပြုယာဉ်ဖြစ်သည့်အတွက် စက်မှုဝန်ကြီးဌာနမှ ကျွမ်းကျင်သူများ၊ ပြည်ပပညာရှင်များ၊ ကျွမ်းကျင်သမားတော်ကြီးများဖြင့် ပေါင်းစပ်ညှိနှိုင်း တပ်ဆင်ထုတ်လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။









တစ်ရက်လျှင် ဘိလပ်မြေ **တန်ချိန် (၇သိန်း)** ထုတ်လုပ်သော ကမ္ဘာ့ထုတ်လုပ်မှု ပထမ ဖြစ်သည့် **CONCH** ကုမ္ပဏီ မှ **မြန်မာပြည် တွင်ဂုဏ်ယူစွာထုတ်လုပ်ပါသည်။**

MYANMAR CONCH Cement Company Limited.

Yangon Office

No.(35-J), Thiri Yeik Thar Street, 7 Mile,
 Mayangone Township, Yangon, Myanmar.
 Telephone : (95)1-655940, 652019

Mandalay Office

Plot-No. (Ma/23), U Paing No. (3/B),
 Between 65th & 66th Street, Theikpan Street,
 Chan Mya Tharzi Township, Mandalay, Myanmar.
 Telephone : (95)2-2848156, 2848159

Kyaukse Office

Kyaukse Industrial Zone,
 Kyaukse, Myanmar.